

**မြန်မာနိုင်ငံ
ကက်သလစ်
ဆရာတော်များ
အဖွဲ့ချုပ်
သတင်းဂျာနယ်**



မတရားသောအမှုကို
ပြုသောသူမည်သည်ကား
မိမိပြုသောအမှု၏ အကျိုး
အပြစ်ကို ခံရလိမ့်မည်။
ကော်လော်သဲ ၃:၂၅

ဇေဒေါ်ဝါရီလ ၂၀၂၀ ခုနှစ်

မြန်မာနိုင်ငံ ကက်သလစ်ဆရာတော်ကြီးများ အဖွဲ့ချုပ်မှ လစဉ်ထုတ်ဝေသည်

အတွဲ (၅) အမှတ် (၂)



စာ - ၇

မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ် ဆရာတော်ကြီးများ အဖွဲ့ချုပ်၏ ၂၀၂၀ - ပြည့်နှစ် ပထမ (၆) လပတ် မျက်နှာစုံညီ အစည်းအဝေး

လားရှိုး ကက်သလစ် ဂိုဏ်းအုပ် သာသနာအတွက် ဆရာတော်အသစ်အား သိက္ခာတင်ပေးခြင်း



လားရှိုး ကက်သလစ် ဂိုဏ်းအုပ် သာသနာ ဆရာတော်သစ် ဘိသိတ်မင်္ဂလာ ပေးခြင်းအခမ်းအနားကို ဇန်နဝါရီ ၂၉ ရက် နေ့ နံနက် ၈ နာရီမှ ၁၂ နာရီအထိ မစ္စား တော်မြတ်ဖြင့် စည်ကား သိုက်မြိုက်စွာ ကျင်းပကာ ဘုရားရှင်၏ ဂုဏ်တော်ကို အ တူတကွ ကျေးဇူးတင် ချီးမွမ်းကြရာတွင် ပုပ်ရဟန်းမင်းကြီး၏ ကိုယ်စားလှယ်တော် ဗာတီကန်သံအမတ် ဆရာတော်ကြီး ပေါလ် ချန်အင်းနမ် ၊ ဂျပန်၊ အိန္ဒိယ နှင့် ဟောင် ကောင်မှ ဆလေးရှင်း ဆရာတော်ကြီးများ၊ ကာဒီနယ်ကြီး ချားစ်ဘို နှင့်အတူ မြန်မာ ပြည် ကက်သလစ် ဆရာတော်ကြီးများ အ ဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် အတူ သာသနာ အသီး



သီးမှ ဆရာတော်ကြီးများ အပါအဝင် စုစု ပေါင်း အပါး ၂၀ ဝန်းကျင်၊ ရဟန်းတော် အပါး ၁၇၀ ဝန်းကျင်၊ အမျိုးသား အမျိုး သမီးသူတော်စင် ဂိုဏ်းအသီးသီးမှ ကိုရင် သီလရှင် ရသေ့ကြီးများ၊ ဘာသာဝင် ညီကို မောင်နှမ အားလုံးတို့က ပါဝင်ကာစုတောင်း ဝတ်ပြုခဲ့ကြပါသည်။
ကာဒီနယ် ကြီးချားစ်ဘိုမှ ဘာသာ ဝင်များအား တရားရေးအေး တိုက်ကျွေးခြင်း နှင့် ဆရာတော်အသစ်အား မင်္ဂလာ စကား မြွက်ကြားရာတွင်၊ ဆရာတော်သစ်၏ ဆောင်ပုဒ်ဖြစ်သည့် (ကိုယ်တော်ဘုရား၏ ကျေးဇူးတော်သည် လုံလောက်ပေ၏) ဆို သည့် အတိုင်း ဆရာတော် လှကပ်စ်သည် ၎င်း၏ဘဝ အသက်တာတွင် ခက်ခဲသည့် သာသနာလုပ်ငန်းများဖြင့် သခင်ဘုရား၏ သစ္စာရှိသော ငယ်သားကောင်း ဖြစ်ကာ ချွတ်ခြုံကြခြင်းနှင့် ပြည့်စုံမှုကိုလည်း မြည်း

စမ်းပြီး ဖြစ်ကြောင်း၊ လားရှိုး တောင်တန်း ကက်သလစ် သာသနာသည် ကိုယ်တော် အတွက် အားကိုးနိုင်တဲ့ ရှမ်းရိုးမတောင် တန်းကြီးဖြစ်လိမ့်မည် ဖြစ်ကြောင်း၊ ဆရာ တော်သည် လားရှိုးကက်သလစ် သာသနာ တော်အတွက် မျှော်လင့်ချက် အာရုံဦးမြစ် လာပါစေဟု ဆန္ဒပြု ဆုတောင်းပါကြောင်း၊ ဆရာတော်ရဲ့ တောင်ဝေးတော် နှင့် အ ဆောင်အယောင်များသည် ရာထူးအတွက် အထက်ကို တက်ရန်မဟုတ်ပဲ၊ ဗွက်နှစ် နေ တဲ့သားသမီးတွေထဲကို ဆင်းရဲနစ်မြစ်ကြောင်း ဆရာတော် အတွက် စိန်ခေါ်မှုများကြားကာ အခွင့်အရေးများဖြစ်ကြောင်း၊ စည်းလုံးခြင်း ရဲ့ အမှတ်သင်္ကေတ ဖြစ်ရမည် ဖြစ်ကြောင်း၊ လူမျိုးမတူ စကားမတူပေမဲ့ တစ်လုံးတစ်ဝ တည်း ဖြစ်စေရမည်ဖြစ် ကြောင်း၊ လက်နက် ဆိုတာ ပြဿနာကို ပိုမိုနက်စေတာမို့၊ ငြိမ်း ချမ်းရေးအတွက် ငြိမ်းချမ်းရေး ပန်းတိုင်ဆီ မျက်ခြေမပြတ်ဘို့ အားပေးလိုပါကြောင်း၊ ငြိမ်းချမ်း ညီညွတ်ရေးသည်သာ ပစ်မှတ် ဖြစ်ကြောင်း၊ ဆရာတော်၏ ဆောင်ပုဒ် အ တိုင်း စုံစမ်းခြင်းနှင့် ဒုက္ခခံရပေမဲ့ ဘုရားရှင် ၏ ကျေးဇူးတော်နဲ့ ဆက်လက်ခွန်အား ယူကာ အများအတွက် မျက်ရည်သုတ်ပေး သူ စိတ်သက်သာရာ ရစေသောသူ ဖြစ်ပါ စေလို ဆန္ဒပြုဆုတောင်းပါတယ် ဟု ဆိုကာ ရန်ကုန် ဂိုဏ်းချုပ်ဆရာတော်ကြီး ရဟန်း အမတ် ကာဒီနယ်ကြီး ချားစ်ဘို မှ ၎င်း၏

မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ် ဆရာ တော်ကြီးများအဖွဲ့ချုပ်၏ လူထု ဆက်သွယ်ရေး ကော်မရှင် နှင့် လူထု ဆက်သွယ်ရေး ရုံး၏ နေရှင်နယ် ဒါရိုက်တာ အဖြစ် ရန်ကုန် ဂိုဏ်းချုပ်သာသနာမှ ဖါသာရံ ပေါလီနူးစ် မြတ်ကြိုင် Fr. Paulinus Myat Kyine အား ၂၀၂၀ - ၂၀၂၂ သုံးနှစ်တာအတွက် ဆရာတော်ကြီးများ အဖွဲ့ချုပ်မှ တာဝန်အပ်နှင်းလိုက်ပါသည်။



၂၀၂၀ ခု မတ်လ ထုတ် စာစောင်မှ စ၍ ဖါသာမြတ်ကြိုင်သည် CBCM HERALD ၏ အယ်ဒီတာချုပ်အဖြစ် တာဝန်ယူမည် ဖြစ်ပါသည်။

အယ်ဒီတာ့ အာစော

ဝါတွင်းကာနှင့် ပြန်လည်ဆန်းသစ်ခြင်း

ဝါတွင်းကာလသည် အမိအသင်းတော်က ဘာသာဝင်များအတွက် ပေးထားသော လက်ဆောင်မွန်တစ်ခုဖြစ်သည်။ ကျွန်ုပ်တို့ တစ်ဦးစီတိုင်း မိမိကိုယ်ကို ပြန်လည်သုံးသပ်ကာ လိုအပ်သလို ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ပြီး စိတ်သစ်၊ နှလုံးသားအသစ်များဖြင့် ရှင်ပြန်သော ခရစ်တော်၏ အသက်တာ၌ ပါဝင်ထိုက်သူဖြစ်စေရန် မိမိကိုယ်တိုင်အတွက် အချိန်ပေးထားခြင်းဖြစ်သည်။ ဤသို့ဆိုသော် ဝါတွင်းကာလသည် မိမိ တစ်ဦးအတွက် ပေးထားခြင်းသက်သက် မဟုတ်သည်ကို သတိပြုရန်လိုသည်။

ဝါတွင်းကာလတွင် ကျင့်ကြံရန် နှိုးဆော်ထားသည်များမှာ ဆုတောင်းခြင်း၊ အစာရှောင်ခြင်းနှင့် ပေးကမ်းစွန့်ကြဲခြင်းတို့ ဖြစ်သည်။ လူတစ်ဦးအဖြစ် လောကကမ္ဘာတွင် အသက်ရှင်နေထိုင်ရသည့် အချိန်ကာလတွင် လူသည် ဘုရားသခင်နှင့်လည်းကောင်း ပတ်ဝန်းကျင်ရှိ လူများနှင့်လည်းကောင်း ဆက်နွယ်ရှင်သန်ရသည်။ ထို့အပြင် မိမိကိုယ်ကိုလည်း ဖြောင့်မန်သောလမ်းပေါ်တွင် ရှိရန် အသိနှင့် သတိရှိဖို့လိုသည်။

ဤကဏ္ဍသုံးခုကို အာရုံပြုခြင်းဖြင့် မိမိ ကိုယ်ကို ဆန်းသစ်ရန် ဝါတွင်းကာလ၏ ကျင့်စဉ်ကို အမိအသင်းတော်က ညွှန်ကြားထားခြင်းဖြစ်သည်။ ဆုတောင်းခြင်းဖြင့် ဘုရားသခင်နှင့် မိမိအကြားဆက်နွယ်မှုကို ကောင်းမွန်အောင် ဆောက်တည်ရမည်။ အစာရှောင်ခြင်းဖြင့် မိမိ၏ ဇာတိအမှန်ကို မြင်အောင် ကြည့်ခိုင်းသည်။ ပေးကမ်းစွန့်ကြဲခြင်းဖြင့် မိမိနှင့် နီးစပ်သူများအပေါ် ချစ်ခြင်း မေတ္တာထားရမည်ကို လက်တွေ့အကောင်အထည်ဖော်စေခြင်း ဖြစ်သည်။

ဝါတွင်းကာလသည် အပြစ်အမှားများအတွက် နောင်တယူကာ လမ်းမှန်ပေါ် ပြန်တက်ချိန်လည်း ဖြစ်သည်။ လူတိုင်း အပြစ်အမှားနှင့်မကင်းနိုင်ပါ။ လူများ ကျူးလွန်သော အပြစ်အမှားတွင်လည်း ဘုရားသခင်အား ဆန့်ကျင်သောအပြစ်၊ မိမိကိုယ်ကို ထိခိုက်သော အပြစ်နှင့် နီးစပ်သူအား လျစ်လျူရှုခြင်း၊ ထိခိုက်စေကာခြင်းဖြင့် ကျူးလွန်သော အပြစ်အမှားတို့ ဖြစ်သည်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ပြာခံပုဒ္ဒဟူးဖြင့် ၂၀၂၀ ခုနှစ်အတွက် ဝါတွင်းအချိန်ကာလကို စတင်တော့မည်ဖြစ်သည်။ ဝါတွင်းကာလကို စိတ်လေးလံခြင်းများနှင့် နေထိုင်ခြင်းထက် မျှော်လင့်ခြင်းပြည့်ဝစွာဖြင့် ရှင်လန်းတက်ကြွစွာ ဖြတ်သန်းနိုင်သည်။ ဝါတွင်းကာလအဆုံးတွင် ဘုရားသခင်က ကျွန်ုပ်တို့အား တစ်စုံတစ်ရာကို ပေးမည်ဆိုသည်ကို သိမှတ်ရန်လိုသည်။ ထိုလက်ဆောင်အတွက် ကျွန်ုပ်တို့နှလုံးသားကို ပြင်ဆင်ကာ စိတ်ထားများကိုလည်း ဆန်းသစ်ကြဖို့လိုပါလိမ့်မည်။ ခရစ်တော်သည် ကျွန်ုပ်တို့၏ အပြစ်အမှားများအတွက် ဒုက္ခရ စရိယာ ခံကာ အသက်တော်စွန့်ခြင်းဖြင့် ကျွန်ုပ်တို့အတွက် ပြည့်ဝသော အသက်တာကို ရယူပေးမည်ဖြစ်သည်။ ထိုကြီးမြတ်သော ချစ်ခြင်းမေတ္တာနှင့် ထိုက်တန်သူများ ဖြစ်ရန် ကျွန်ုပ်တို့ ကိုယ်ကို ပြုလုပ်ယူကြရမည်။ ပါစကားပွဲတော်ရက်မြတ်များတွင် ကျွန်ုပ်တို့ ခံစားရမည့် မေတ္တာတော်အတွက် နှလုံးသားများကို ပြင်ဆင်ရင်း စိတ်ထားများကိုလည်း ပြုပြင်ကြဖို့ လိုပါလိမ့်မည်။

မိမိကိုယ်ကို ချိုးနှိမ်ရန်အတွက် အစာရှောင်ခြင်း၊ အသားရှောင်ခြင်း၊ အသောက်အစားများကို ရှောင်ခြင်းတို့သည် ထုံးစံတစ်ခု ဖြစ်နေသောကြောင့် ကျင့်ကြံရန် လွယ်ကူပါလိမ့်မည်။ ထိုကဲ့သို့ ရှောင်ရှားခြင်းဖြင့် မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်း နှင့် စည်းစောင့်ခြင်းတို့ကို ရရှိစေနိုင်ပါသည်။ သို့သော် ထိုထက်ကျော်လွန်ကာ မိမိ၏ အသိုင်းအဝိုင်းအား ဆန်းသစ်စေရန် လုပ်ဆောင်ဖို့လည်း လိုအပ်ပါသည်။ မိမိကြောင့် မိမိ၏ သာသနာအုပ်စုသည် စိတ်သောက ဖြစ်နေပါသလား၊ မိမိကြောင့် အသင်းတော်သည် ပုံပျက်နေပါသလား၊ မိမိကြောင့် မိသားစု အသိုင်းအဝိုင်းက စိတ်ညစ်နေပါသလား စသဖြင့် မိမိရှင်သန်ရာ အသိုင်းအဝိုင်းကိုလည်း ပြန်ကြည့်ဖို့ လိုသည်။ ပေးကမ်းစွန့်ကြဲခြင်း ဆိုရာ၌ ငွေကြေးတစ်ခုတည်းကိုသာ သတ်မှတ်ထားဘဲ မိမိ၏ ချစ်ခြင်းမေတ္တာ၊ စိတ်စေတနာကောင်းတို့ကိုလည်း ပေးကမ်းဖို့လိုသည်။ မိမိ၏ မဆင်မခြင်ပြောဆိုပြုမူခြင်းတို့ကြောင့် နှစ်နာခြင်းများကိုလည်း ကုသပေးဖို့ လိုအပ်ပါသည်။ မိမိကိုယ်ကို ပြန်လည်သုံးသပ်ရင်း မိမိတို့၏ မိသားစုနှင့် ဘာသာဝင် အုပ်စုကိုလည်း ထည့်သွင်းစဉ်းစားပေးရန် အလွန်ပင်သင့်တော်ပါသည်။

ဘုရားသခင်က ကျွန်ုပ်တို့အား "စိတ်နှလုံးအကြွင်းမဲ့ ငါ့ထံသို့ ပြန်လာကြလော့" (ယောလ ၂:၁၂) ဟု ဖိတ်ခေါ်နေသည်။ ဘုရားသခင်နှင့် ကျွန်ုပ်တို့အကြားရှိနေသော အတားအဆီးများကို ဖျက်စီးကာ ဘုရားသခင်ထံချဉ်းကပ်ကြပါစို့။ "အိုသခင်စင်ကြယ်သော နှလုံးသားကို အကျွန်ုပ်အထံ၌ ဖန်ဆင်းတော်မူပါ။ ကယ်တင်ခြင်း၏ ဝမ်းမြောက်ခြင်းကို ကျွန်ုပ်အား ပေးသနားတော်မူပါ (ဆာလံ ၅၁:၁၂) ဟု ဆုတောင်းရင်း ဝါတွင်းကာလကို စစ်မှန်သော ကျေးဇူးတော် ကာလဖြစ်စေကြပါစို့ ... ။

၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ အတွက် ပုပ်ရဟန်းမင်းကြီး၏ ဆုတောင်းမေတ္တာ ရည်ရွယ်ချက်

ရွှေ့ပြောင်းနေထိုင်ကြသော ကျွန်ုပ်တို့၏ ညီအစ်ကို မောင်နှမများ၊ ရာဇဝတ်မှုလွန်ကျူး လူကုန်ကူးခြင်း၏ သားကောင်းများ တို့၏ ငိုငြိုးသံကို ကြားသိကာ လိုအပ်သလို လုပ်ဆောင်ပေးကြပါမည့်အကြောင်း ကျွန်ုပ်တို့တောင်းဆိုပြုကြပါသည်။



ပြာခံ ပုဒ္ဒဟူးနေ့

ဖေဖော်ဝါရီလ ၂၆ ရက် ၂၀၂၀ ခုနှစ်

ထုတ်ဝေခွင့်အမှတ် ၀၁၇၂၅	ဖြန့်ချိရေးတာဝန်ခံများ သာသနာ (၁၆) ခု နှင့် သူတော်စင်ဂိုဏ်းများမှ လူထုဆက်သွယ်ရေးတာဝန်ခံများ
နာယက ဆရာတော် ဝိတလွှိစ် ကျာခူ	ပုံနှိပ်တိုက် စိန်ဇေးဗီးယားပုံနှိပ်တိုက် (၀၀၂၆၂) အမှတ်(၂၇)ဖဆပလရပ်ကွက်၊ ဂျိုးဖြူလမ်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်။
အယ်ဒီတာချုပ်နှင့်ထုတ်ဝေသူ ဖာသာရ် မာရီယာန် စိုးနိုင်	ငွေလွှဲရန် ရိုးမဘက်နှင့် ကမ္ဘောဇဘက် မြန်ကုန်း၊ ရန်ကုန်။
အယ်ဒီတာအဖွဲ့ဝင်များ ဖာသာရ် ဂျိမ်းဘရန်ဂျာ၊ ဖာသာရ် စောလောရင်းစံ၊ ဖာသာရ် ဝီလျံစိုး၊ ဖာသာရ် ဩဂုတ်စတင်းရွှေ	ဆက်သွယ်ရန် CBCM Herald သတင်းစာရုံးခန်း မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများကျောင်း ၂၉၂(က)၊ ပြည်လမ်း၊ စမ်းချောင်း၊ ရန်ကုန်
ဒီဇိုင်း၊ ဖွဲ့စည်းပုံ ဖာသာရ် စိုးနိုင် ၊ ရီစီမေရီ	ဖုန်း ၀၁ ၅၂၅၈၀၈ (ရုံးဖွင့်ချိန်များသာ)
အတိုင်ပင်ခံများ CBCM အထွေထွေအတွင်းရေးမှူး၊ ငြိမ်းချမ်းရေးနှင့် တရားမျှတရေးကော်မရှင်၊ ကက်သလစ်ရှေ့နေများအဖွဲ့။	cbcmosc@gmail.com

ရှင်ပေါလူးနဲ့ နှုတ်ကပါငြိတော် ခရီးစဉ်

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း လူထုပရိသတ်အား ဘုရားစကားသင်ကြားရာတွင် တမန်တော်ဝတ္ထုကို အခြေခံ၍ ရှင်ပေါလူး၏ သာသနာခရီးစဉ် နောက်ဆုံးပိုင်းကို သွန်သင်တော်မူခဲ့ပါတယ်။ တမန်တော်ဝတ္ထုရဲ့ နောက်ဆုံးအပိုင်းမှာ ဘုရားသခင်ရဲ့ ဧဝံဂေလီသတင်းကောင်းဟာ မြေပြင်တင်မက ရေပြင်မှာပါ ဆက်လက်အသက်ဝင်လှုပ်ရှားနေတယ်ဆိုတာကို တွေ့ရတယ်။ အကျဉ်းချုပ်ထားရတဲ့ ရှင်ပေါလူးကို ဆီဇာရီးယားကနေ ရောမထိ ခေါ်ဆောင်လာခဲ့ရာ လမ်းတစ်လျှောက်မှာ ရှင်ပြန်တော်မူသော သခင်ဘုရားရဲ့ နှုတ်ကပါတ်တော်က ပြန်နဲ့နေခဲ့တယ်။ "ကမ္ဘာ့မြေအဆုံးတိုင် သင်တို့သည် ငါ၏သက်သေခံများ ဖြစ်ကြလိမ့်မည်" လို့ ဆိုခဲ့တဲ့မိန့်မှာ စကားက တကယ်ပဲ ရှင်သန်နေခဲ့တယ်။ တမန်တော်ဝတ္ထုကို ဖတ်ကြည့်ရင် သိမှာပါ။ သန့်ရှင်းသော ဝိညာဉ်တော်ဘုရားရဲ့ လှုပ်ရှားမှု အစွမ်းတန်ခိုးက ဘယ်လောက်တောင် အံ့ဩဖို့ ကောင်းလဲဆိုတာ တွေ့မှာပါ။

ရေကြောင်းခရီးစဉ်မှာ ကြုံတွေ့ရတဲ့ အဖြစ်အပျက် အခြေအနေတွေကလည်း ပြောမဆုံးပေါင် တောသုံးထောင်မက။ ခရီးစဉ်က တဖြေးဖြေးနဲ့ အန္တရာယ်တွေ ပိုများလာတယ်။ ဆက်ပြီး ခရီးမလွင့်ဖို့ ရှင်ပေါလူးက တားခဲ့ပေမဲ့လူတစ်ရာတပ်မှူးက ခေါင်းမာစွာနဲ့သတ်ပေးစကားကို လစ်လျူရှုခဲ့ကာ သဘောမာလိန်မူးကို ယုံကြည်မှု လွန်ကဲနေခဲ့တယ်။ ခရီးက တွင်လာလေလေ၊ လေပြင်းကလည်း ထန်လာလေလေဖြစ်ကာ သဘောကို ဘယ်လိုမှ ဆက်ထိန်းလို့ မရနိုင်တော့ဘူး။ အသက်အန္တရာယ်အတွက် စိုးရိမ်လာကာမှ လူတွေလည်း ခြောက်ခြားတုန်လှုပ်ကုန်ကြတယ်။ ရှင်ပေါလူးက လိုက်ပါလာသူ အပေါင်းအပါတို့ကို မကြောက်ကြဖို့ ခွန်အားပေးစကား ဆိုခဲ့တယ်။ "ဒီညမှာ ကျွန်ုပ်ရဲ့ ဘေးမှာ ထာဝရဘုရားရဲ့ ကောင်းကင်တမန်တော်က ရပ်ပြီးပြောခဲ့တယ်။ မကြောက်ကြနဲ့တဲ့။ ဆီဇာရင်ရဲ့ ရှေ့မှာ ရပ်ပြီး သင်နှင့်အတူပါလာတဲ့ သူအားလုံးကို ဘုရားသခင်က ကယ်တင်တော်မူကြောင်းကို ပြောခိုင်းပါတယ်" လို့ ရှင်ပေါလူးက မိန့်ခဲ့တယ်။ ကျင်းထဲကျပ်ထဲ ရောက်ပြီး ဒုက္ခရောက်နေတာတောင် ပါလာတဲ့လူတွေရဲ့ အသက်ကို ရှင်ပေါလူးက ကာကွယ်ပေးနိုင်ခဲ့ပါတယ်။

ဘုရားသခင်ရဲ့ စီမံကိန်းက တကယ်လှတယ်။ ပေါလူးကို ဖမ်းဆီးခေါ်လာတဲ့ သဘောပေါ်က လူတွေကိုပါ ကယ်တင်ပြီး နှုတ်ကပါတ်တော်ကို ပြန်နဲ့စေခဲ့တာကိုပဲ ကြည့်ပါ။ ဒီလိုနဲ့ ဆက်လက်ခရီးနှင့်ခဲ့ရာ သဘောကမားတာကျွန်းကို ဆိုက်ရောက်လာခဲ့တယ်။ ကျွန်းသူ ကျွန်းသားတွေက ဝမ်းသာအားရစွာ ခရီးဦးကြိုပြုကြတယ်။ ကျွန်းသားတွေက စိတ်သဘောထားကောင်းတယ်။ နိမ့်ချတယ်။ အဲ့ဒီအချိန်က ကျွန်းပေါ်မှာ မိုးတွေရွာပြီး အရမ်းအေးနေတဲ့အချိန်။ ဒီမှာလည်း တစ်ခါ ရှင်ပေါလူးက ချမ်းတုန်နေတဲ့သူတွေကို နွေးထွေးစေဖို့ ထင်းမီးကို ဖိုပြီး အနွေးခါတ်ပေးခဲ့တယ်။ သူကိုယ်တိုင်က မချမ်းတတ်သလိုလို။ လမ်းမှာ ကြာပွတ်နဲ့ ရိုက်ခံရတုန်းကလည်း မနာကျင်တတ်သလိုလို။ မြင်တွေ့သူ



တိုင်းက ပေါလူးတော့ သေလောက်ပြီထင်နေတာ။ တကယ်တော့ ဒီလို ခံထမ်းပူဇော်တတ်တာဟာ ရှင်ပြန်တော်မူတဲ့ ခရစ်တော်ကပေးတဲ့ ခွန်အားတွေကြောင့်ပဲ။ ခရစ်တော်က ကတိထားခဲ့တယ်လေ။ "သူတို့သည် မြေဆိုးများကိုက်ခံရပြီး၊ သေစေတဲ့အရာကို သောက်မိခဲ့ရင်လည်း သူတို့ကို အနာတရဖြစ်စေမှာမဟုတ်"။ ရှင်ပေါလူးတို့ လာခဲ့ပြီးနောက် မားတာကျွန်းမှာ မြေဆိုတာ ရှာလို့တောင် မတွေ့တော့ဘူးလို့ သမိုင်းဖြစ်ရပ်တွေမှာ မှတ်တမ်းတင်ရ လောက်အောင်ထိ ဖြစ်ခဲ့တယ်။ ဒါဟာ တကယ်ကို ဘုရားရဲ့ ကောင်းကြီးမင်္ဂလာတော်ပါပဲ။

ပေါလူးအတွက်က ရောက်လေရာမှာ သာသနာပြုနိုင်တယ်။ နှုတ်ကပါတ်တော်ကို ဖြန့်ဝေတယ်။ ဖျားနာသူတွေကို ကုသပေးတယ်။ ဒါဟာ ဧဝံဂေလီသတင်းကောင်းရဲ့ နိယာမတစ်ခုပဲ။ မိမိကိုယ်တိုင်က ကယ်တင်ခြင်း ခံရပြီလို့ ခံစားတွေ့ကြုံရတဲ့အခါမှာ အဲ့ဒီကျေးဇူးတော်ကို ကိုယ့်အတွက်ပဲ သိမ်းထားလို့မရတော့ဘဲ အနီးပတ်ဝန်းကျင်က သူတွေနဲ့လည်းမျှဝေပေးရတော့တယ်။ ကောင်းမြတ်ခြင်းဆိုတာ ပြန်နဲ့လွယ်တဲ့ သဘောရှိပါတယ်။ အမှန်တရားနဲ့ကောင်းမြတ်ခြင်းကို အစစ်အမှန် ကြုံတွေ့လိုက်ရပြီဆိုရင် သူ့အလိုလို အဲ့ဒီအရာက ရှင်သန်လာတော့တာပဲ။ ကိုယ့်ဆီကနေ သူများဆီကို ဖောက်ထွက် တိုးဝင်ချင်တဲ့စိတ်တွေ ဖြစ်လာတယ်။ ဝေဒနာခံစားရတဲ့ ခရစ်ယာန်က ဝေဒနာသည်တွေကို ပိုပြီး စာနာနားလည်ပေးတတ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒုက္ခဝေဒနာဆိုတာကြီးကို သူတို့ကောင်းကောင်းသိလို့ပေါ့။

ရှင်ပေါလူးကကျွန်ုပ်တို့ကို သွန်သင်ပေးနေတာတစ်ခုက ဘုရားသခင်က အခြေအနေတိုင်းမှာ အခက်ခဲအတားဆီးတွေကြားကတောင် လှုပ်ရှားနေတာဆိုတာပဲ။ ဒါကြောင့် ဘုရားသခင်ကို ပိုပြီးအားကိုးအပ်နှံကာ လှုပ်ရှားခွင့်ပေးရမယ်။ မေတ္တာတရား၌ အသီးပွင့်တွေ ဝေရမယ်။ ဘုရားရဲ့ မေတ္တာတော်က အမြဲတမ်း ဖူးပွင့်နေတတ်တာမျိုး။ ကြုံတွေ့ရတဲ့ ခက်ခဲစမ်းသပ်မှုတိုင်းကို ယုံကြည်ခြင်းခွန်အားနဲ့အတူ ဖြတ်သန်းနိုင်ဖို့ ဘုရားသခင်ဆီကနေ ဆုကျေးဇူးတွေ တောင်းခံကြစို့။

(ဇန်နဝါရီလ ၁ ရက် ၊ ၂၀၂၀)

ရှင်ပေါလူးရဲ့ ခရီးစဉ်နဲ့အတူ တမန်တော်ဝတ္ထုကို အခြေခံပြီး ဘုရားစကားသင်ကြားခြင်းကို ဒီနေ့ အဆုံးသတ်ပါမယ်။ ရှင်ပေါလူးရဲ့ သာသနာပြုရေးကြောင်းခရီးက နှုတ်ကပါတ်တော်ခရီးတစ်ခုပါပဲ။ ယုံကြည်ခြင်း ရှိတဲ့သူက မိမိယုံကြည်တဲ့အတိုင်း အသက်ရှင်တယ်ဆိုရင် သူတို့ဟာကယ်တင်ခြင်း စီဆင်းရာ လမ်းကြောင်းတွေ ဖြစ်လာကြတယ်။ နှုတ်ကပါတ်တော်က တံစေးလိုပဲ ပွားများစေပြီး မရှိဖူးတဲ့လမ်းကြောင်းအသစ်ကိုလည်း ဖောက်ထွက်နိုင်စွမ်းရှိတယ်။

ရှင်ပေါလူးရဲ့ ရောမဧကရာဇ်ဘုရင်ရဲ့ ရှေ့မှာ အယူခံဝင်ရောက်လာတဲ့အပိုင်းနဲ့ တမန်တော်ဝတ္ထုကိုအဆုံးသတ်ထားပါတယ်။ ရှင်ပေါလူးရဲ့ အသက်စတေး အသတ်ခံရခြင်းနဲ့ နိဂုံးချုပ်သွားတာတွေမဟုတ်ဘူး။ နှုတ်ကပါတ်တော်က အဆပေါင်းများစွာ ထိုးထွက် ဖူးပွင့်လာတာနဲ့အဆုံးသတ်သွားတယ်လို့ဆိုရင် ပိုမှန်ပါလိမ့်မယ်။ နှုတ်ကပါတ်တော်က ကမ္ဘာ့မြေအနှံ့ ပြန့်နှံ့ရောက်ရှိလာတယ်။ လူတွေရဲ့ ကယ်တင်ခြင်းကို သိစေချင်လွန်းလို့ ပြေးလွှားဆက်သွယ်နေသလိုမျိုး ရပ်တန့်ဖို့တောင် မလွယ်ခဲ့ဘူး။

ရောမမြို့မှာ ရှင်ပေါလူးက ညီအစ်ကိုတွေနဲ့ တွေ့ဆုံတယ်။ သူတို့ကိုလည်း သူ့ကို ကြိုဆိုအားပေးကြတယ်။ သူတို့ရဲ့ ကြိုဆိုပုံကိုကြည့်ခြင်းအားဖြင့် ရှင်ပေါလူးကို ဘယ်လောက်တောင် သူတို့ စောင့်စားနေခဲ့လဲဆိုတာ သိသာပါတယ်။ ရှင်ပေါလူးက သူ့ကိုစောင့်ကြပ်တဲ့ စစ်သားတစ်ယောက်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေပေမဲ့လို့လည်း သာ



သာသနာပြုခဲ့တဲ့ ညီအစ်ကိုမောင်နှမတွေနဲ့ တွေ့ဆုံခွင့်တွေ ရသေးတယ်။ အကျဉ်းသားတစ်ယောက်ဖြစ်နေသော်လည်း ဘာကြောင့် သူဟာ ဆီဇာရင်ရဲ့ ရှေ့မှာ ရောက်လာရလဲဆိုတာကို ရှင်းပြခွင့်ရသေးတယ်။ ခရစ်တော်ဟာ အီစရာအဲလ်လူမျိုးတွေတင်မက လူသားတိုင်းရဲ့ မျှော်လင့်ရာကယ်တင်ရှင်ဖြစ်ကြောင်း ကျမ်းစကား အကိုးအကားတွေနဲ့ သူတို့တွေနားလည်အောင် ဆုံးမသွန်သင်ပေးခဲ့တယ်။ နားထောင်နေသူ ပရိသတ်ရဲ့ နားတွေကိုဖွင့်ပြီး ခရစ်တော်၌ ယုံကြည်လာဖို့ဖိတ်ခေါ်ခဲ့တယ်။

ရှင်ပေါလူးက အသက်စတေးမခံခင်တောင် ဩဝါဒခြေရင်း နှုတ်ကပါတ်တော်ကို ပြောနေခဲ့တယ်။ သူဟာချုပ်နှောင်ခံထားရသော်လည်း လွတ်လပ်စွာနဲ့ ကြေငြာဟောပြောနေခဲ့တယ်။ သူ့အစပျိုးခဲ့တဲ့ နှလုံးသား မြေပြင်မှာ နှုတ်ကပါတ်တော် အသီးပွင့်တွေလည်း ဝေဆာခဲ့ရတယ်။ နှုတ်ကပါတ်တော်ကို ကြေညာဖို့ စွမ်းစွမ်းတံမံ အားထုတ်ခဲ့တဲ့ ရှင်ပေါလူးဟာ အိမ်တစ်အိမ်ထဲမှာ အားပါးတရ ပြောနေခဲ့တယ်။ ဒါဟာ အသင်းတော်ကို ကိုယ်စားပြုတာပဲ။ အသင်းတော်ဆိုတဲ့ အိမ်ထဲမှာ ဘုရားရဲ့ စကားကို ကြားသိချင်တဲ့ လူတိုင်းအတွက်၊ ဘုရားကို ရှာဖွေနေတဲ့ သူတိုင်းအတွက် နှုတ်ကပါတ်တော်ကို ကြားသိစေရပါမယ်။ အသင်းတော်ဟာလည်း ညှဉ်းပမ်းနှိပ်စက် ဖိနှိပ်ခံရခြင်းတွေကြားက ရုန်းထွက်ရှင်သန်လာခဲ့တာ။ ဘုရားရဲ့ မေတ္တာတော်ကို လူတိုင်း ခံစားသိရှိဖို့ အသင်းတော်က အမြဲတမ်း ကြိုးပမ်းနေပါတယ်။

ညီအစ်ကိုမောင်နှမအပေါင်းတို့၊ နှုတ်ကပါတ်တော်ရဲ့ ခရီးစဉ်အကြောင်းကို ကျွန်ုပ်တို့ လိုက်နာကြားသိခဲ့ရပြီး တဲ့နောက်မှာ ဧဝံဂေလီသတင်းကောင်းကို ရှင်ပေါလူးကဲ့သို့ ဟောပြောဖြန့်ဝေသူတွေဖြစ်ဖို့ သန့်ရှင်းသော ဝိညာဉ်တော်ဘုရားရဲ့ အလင်းပြန့်ပေးမှုကို ခံယူကြရအောင်။ အခြေအနေတိုင်းမှာ ကြုံတွေ့ရတဲ့လူတိုင်းကို ပျော်ရွှင်စွာ သတ္တိရှိစွာနဲ့ နှုတ်ကပါတ်တော်ကို ကြေငြာဟောပြောနိုင်သူတွေ ဖြစ်ဖို့ ခွန်အားယူကာ လျှောက်လှမ်းကြပါစို့။

(ဇန်နဝါရီလ ၁၅ ရက် ၊ ၂၀၂၀)

သီကိုရှင်း

ပုပ် ရဟန်းမင်းကြီးဖရန်စစ်သည် အိရန်တွင် ယူကရိန်းခရီးသည်တင်လေယာဉ် ပျက်ကျမှုအတွက် ဝမ်းနည်းသဝင်ကျလွှာ ပေးပို့

ရဟန်းမင်းကြီး ဖရန်စစ်သည် အိရန်နိုင်ငံတွင် ခရီးသည်တင်လေယာဉ် ပျက်ကျမှုကြောင့် လူပေါင်း ၁၇၆ ယောက် သေဆုံးစေခဲ့သည့်အပေါ် ဝမ်းနည်းကြောင်း သဝင်ကျလွှာပေးပို့ခဲ့သည်။

ယူကရိန်းလေကြောင်းလိုင်းမှ ထိုလေယာဉ်သည် ခရီးသည်များ သယ်ဆောင်လျက် အိရန်နိုင်ငံမှ စတင်ပျံသန်း နေစဉ်ပင် ပျက်ကျခဲ့ခြင်းဖြစ်သည်။ ၎င်းလေယာဉ်ကြီးသည် အိရန်နိုင်ငံ တီဟီရန်မြို့တွင်ရှိသည့် အီမန် ခိုမေန် လေဆိပ်မှ ယူကရိန်းနိုင်ငံ Kyiv မြို့သို့ ဦးတည်ပျံသန်းမည့်လေယာဉ် ဖြစ်ကာ ခရီးသည်အများစုမှာ အိရန်နှင့်က

နေဒါနိုင်ငံမှ ဖြစ်သည်။ ရဟန်းမင်းကြီး အနေဖြင့် သေဆုံးသူများ၏ ဝိညာဉ်အတွက် လည်းကောင်း၊ ပူဆွေးကျန်ရစ်သူ မိသားစု ဆွေမျိုးသားချင်းများအတွက်လည်းကောင်း ဆုတောင်းပေးကာ ဤသို့သော ဝမ်းနည်းဖွယ်ဖြစ်ရပ် တွေ့ကြုံ ခံစားနေရ သူများ အပေါ် ဘုရားသခင်သည် ခွန်အားနှင့် ငြိမ်သက်ခြင်းကောင်းချီးကျေးဇူးကို ပေးတော်မူပါမည့် အကြောင်း ဘုရားရှင်ထံတောင်းလျှောက်ခဲ့သည်။

Ref: vaticannews
ဘာသာပြန် - စစ္စတာ ဒဲနစ် ဂျာတောင် (SJA)
CBCM-OSC



ထိန်းသိမ်းမနိုင်လောက်အောင် ဝိုင်းတက်နေသော မျက်မှောက်ခေတ်ကြီးတွင် ဆင်းရဲသားများ၊ မိခင်ဝမ်းထဲမှ သန္ဓေသားများ၊ သက်ကြီးရွယ်အိုများ လျစ်လျူရှုခံနေရသည်ဟု ရဟန်းမင်းကြီးက ပြောကြား



နောက် ဆင်းရဲသား ၁၅၀၀ ခန့်အား Paul VI Hall ခန်းမဆောင်သို့ဖိတ်ကြားကာ နေ့လည်စာ ကျွေးမွေးခဲ့သည့်အပြင် စိန်ပီတာရင်ပြင်တွင် အခမဲ့ ဆေးကုသမှုပြုလုပ်ပေးခဲ့သည်။

ထို့နောက် ရဟန်းမင်းကြီးသည် ထိုဆေးကုသပေးရာသို့ ရုတ်တရက်ရောက်ရှိလာကာ အိမ်ယာမဲ့များအတွက် “ဆင်းရဲသားများအတွက် နန်းတော်”ဟုအမည်တွင်မည့် ၄-ထပ်ဂေဟာတစ်ဆောင် ဖွင့်လှစ်ပေးတော့မည်ဖြစ်ကြောင်း သတင်းကောင်းကြေညာလိုက်သည်။ ထိုဂေဟာကို စိန်ပီတာရင်ပြင်နှင့် မနီးမဝေးတွင်ဆောက်လုပ်ထားသည်။

ရဟန်းမင်းကြီးက “ဆင်းရဲသားတွေက ကောင်းကင်နိုင်ငံ ဦးဆောင်သူတွေပါ။ ဒါကြောင့်ပဲ ဘုရားသခင်ကို ယုံကြည်သူတွေဟာ ဆင်းရဲသားဆိုတာ ကောင်းကင်နိုင်ငံ တံခါးစောင့်တွေအဖြစ် တင်စားတတ်ကြတာပဲဖြစ်တယ်။”

အခုလည်း သူတို့ဟာ ကျွန်ုပ်တို့ရဲ့ ရတနာတွေ၊ သာသနာတော်ကြီးရဲ့ ရတနာတွေပဲဖြစ်ကြပါတယ်။ ဆင်းရဲသားတွေဟာ ကျွန်ုပ်တို့ကို ကောင်းကင်နဲ့ မြေကြီးကို တောင်ဆက်သွယ်ပေးနိုင်မယ့် ဟောင်းနွမ်းမသွားနိုင်တဲ့ ကြွယ်ဝမှုကို ပြသပေးတယ်။ ချစ်ခြင်းမေတ္တာကြွယ်ဝခြင်းဆိုတဲ့ ဘဝချမ်းသာအစစ်ကိုကျွန်ုပ်တို့အားရရှိစေသူတွေပါ။

ကျွန်ုပ်အနေနဲ့ ယုံကြည်တာက ကျွန်ုပ်ဆီက မေတ္တာတရား တောင်းခံသူ (ဆင်းရဲသူ)ဟာ ကျွန်ုပ်ကိုဘုရားသခင်ဆီသို့ တိုက်ရိုက် ပို့ဆောင်ပေးသူပဲ” ဟူ၍လည်း ပြောကြားခဲ့သည်။

Ref: Vatican News
ဘာသာပြန် - စစ္စတာဒဲနစ် ဂျာတောင် (SJA)
CBCM-OSC

နိုင်ငံဘာ ၁၇ ရက်နေ့က စိန်ပီတာဘာစီလီကာ ဘုရားကျောင်းတွင် ကမ္ဘာ့ဆင်းရဲသားများနေ့ အထိမ်းအမှတ်အဖြစ် ဟောကြားသော မစ္စူးတရားအတွင်း ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။ “ဆင်းရဲသားများ၏မျှော်လင့်ချက် ဘယ်တော့မပျက်စေရ” ဟူသော ခေါင်းစဉ်နှင့် ပြုလုပ်သွားသည့် (၃)ကြိမ်မြောက် ကမ္ဘာ့ဆင်းရဲသားများနေ့ဖြစ်သည်။ ရဟန်းမင်းကြီး ဖရန်စစ်မှ ကမ္ဘာ့ဆင်းရဲသားများနေ့ကို ၂၀၁၆ သနားကရုဏာ ဂျူဘီလီနစ်အပြီးတွင်စတင် သတ်မှတ်ပေးခဲ့သည်။

စရာလို မြင်လာကြတယ်။ တစ်ခါသုံးပစ္စည်းလိုမျိုး သဘောထားလာကြတယ်။ မြောက်များစွာသော သက်ကြီးရွယ်အိုများ၊ မိခင်ဝမ်းထဲမှ သန္ဓေသားများ၊ မသန်စွမ်းသူများ၊ ဆင်းရဲသားများကို အသုံးမကျတဲ့ အနှောင့်အယှက်ဖြစ်စရာ လူသားတွေအဖြစ်မြင်လာကြတယ်။

လက်ရှိကမ္ဘာလူတွေရဲ့ ပြဿနာအကြီးကြီးက ကိုယ်တစ်ခုခု လုပ်လိုက်တိုင်း ချက်ခြင်းရလဒ်လိုချင်တဲ့ရောဂါပဲ။ ဒါကြောင့် ဘုရားအတွက်၊ ဘေးအခန်းက နီးစပ်သူတွေအတွက် မျှပေးဖို့အချိန်ဆိုတာရှာမတွေ့နိုင်ကြတော့တာ။

ကျွန်ုပ်တို့ဟာ ဖြားယောင်းမှုအမျိုးမျိုးကိုခံယူနေကြတယ်။ ဘာမဆိုအရင်ဆုံး ချက်ခြင်းသိချင်တဲ့စိတ်နဲ့ ဗျာများနေတာ၊ စပ်စုစိတ်ပြင်းထန်တာ၊ အုတ်အော်သောင်းနင်း ဖြစ်တဲ့သတင်း၊ ဟိုးလေးတကျော်အတင်းအဖျင်းသတင်း ပူပူနွေးနွေးတွေ၊ ထိတ်လန့်စရာအဖြစ်အပျက်တွေ၊ ကျယ်ကျယ်

လောင်လောင် မကျေမနပ် ဒေါသပေါက်ကွဲသံတွေ၊ အချိန်မခွဲနဲ့ ဒါအချိန်ကောင်းပဲလိုနွိုးဆော်သံတွေ ဒီနေ့ခေတ်ကြီးရဲ့ ဒါတွေ၊ ဒါတွေက ကျွန်ုပ်တို့ကို တကယ်ဆွဲဆောင်ဖြားယောင်းပြီး အာရုံမှာ အပြည့်နေရာယူနေတာပါ။

ကျွန်ုပ်တို့အတွက် ဒါတွေက ဘဝရဲ့ ပထမစာမျက်နှာရဲ့ ထိပ်တန်းအရေးပါ၊ ခေါင်းစီးသတင်း အချက်အလက်တွေ ဖြစ်နေပေမယ့် ဘုရားသခင်ကတော့ ဒုတိယစာမျက်နှာမှာပဲထားတယ်။ ကမ္ဘာတစ်ခုလုံးက သတင်းမျိုးစုံထက် လိုအပ်နေတဲ့လူပုဂ္ဂိုလ်တွေကို ပိုပြီးတန်ဖိုးထားတဲ့ ကြီးမြတ်တဲ့ အသက်ရှင်သော ကရုဏာဘုရားဖြစ်လို့ပဲ။

အခုပြောနေတဲ့ ဒီခေတ်ဘေးထွက်ဆိုးကျိုးတွေအတွက် ဖြေဆေးက ဘာလဲဆိုရင် ခရစ်ယာန်ကျင့်စဉ်က ဖြေဆေးတစ်ဆူဖြစ်တယ်။” ဟုပြောကြားခဲ့သည်။

ထိုနေ့က မစ္စူးတရား ပြီးသည်

သက်ကြီးရွယ်အို စောင့်ရှောက်ရေး ဂေဟာသစ် ဖွင့်လှစ်ခြင်းနှင့် ပုဂံ ရဟန်းမင်းကြီး ဖရန်စစ်

ရဟန်းမင်းကြီး ဖရန်စစ်သည် သူ နေထိုင်ရာကျောင်းတိုက်နှင့် မလှမ်းမကမ်း တွင် အသစ်ဖွင့်လှစ်လိုက်သော သက်ကြီး ရွယ်အိုနှင့် အခြေအနေမဲ့သူများအတွက် စောင့်ရှောက်ရေးဂေဟာသစ် ဖွင့်ပွဲသို့ သွား ရောက်ပါဝင်ခဲ့သည်။ ဂေဟာဖွင့်သည့်အခမ်း အနားသို့ ရောက်ရှိလာသော ရဟန်းမင်းကြီး အား တာဝန်ရှိ ပုဂ္ဂိုလ်များဖြစ်သည့် ကာဒီ နယ် Konrad Krajewski, မွန်ဆီညော် Nunzio Galantino, ပရော်ဖက်ဆာ An- drea Riccardi, ပရော်ဖက်ဆာ Marco Im- pagliazzo နှင့် အလှူရှင်များမှကြိုဆိုလက်ခံ ခဲ့ကြသည်။ ထိုဂေဟာကို ရဟန်းမင်းကြီး အားအမှူးပြုအပ်နှံပြီး ဆောက်လုပ်ဖွင့်လှစ် ခြင်းဖြစ်ကာ Sant'Egidio အဖွဲ့အစည်းမှ စီမံခန့်ခွဲကြီးကြပ်ပေးသည်။



ရဟန်းမင်းကြီးသည် ထိုဂေဟာ၏ မြေညီထပ်၊ ဘုရားကျောင်းထားရှိရာ ပထမ ထပ်၊ စားသောက်ခန်းများထားရှိရာ ဒုတိယ အထပ်၊ ဂေဟာတွင်စောင့်ရှောက်ခံကာနေ ထိုင်မည့်သူများအတွက် အခန်းများထားရှိ သည့်တတိယအထပ်တို့ကို လိုက်လံကြည့်ရှု ရင်း ထိုဂေဟာတွင်ခိုလှုံနေသူများ၊ ကူညီ လုပ်ကိုင်ပေးနေသူ စေတနာ့ ဝန်ထမ်းများ နှင့်အတူ ခေတ္တမျှစကားစမြည် ထိုင်ပြောခဲ့ သေးသည်။ ထိုစေတနာ့ ဝန်ထမ်းများထဲမှ အချို့မှာ ယခင်က အိမ်ယာမဲ့အဖြစ် လမ်း ပေါ်လေလွင့်နေခဲ့သူများ ဖြစ်သော်လည်း နောက်ပိုင်းအလုပ်အကိုင်ရရှိကာ နေထိုင်စ ရာအတည်တကျဖြစ်လာပြီးနောက် ယခုကဲ့ သို့ ဂေဟာမျိုးတွင် စေတနာ့ဝန်ထမ်းအဖြစ် ပြန်လည် လာရောက် ဆက်ကပ်လုပ်ဆောင်

ပေးနေကြသူများဖြစ်ကြောင်း သိရသည်။ သူတို့နှင့်စကား စမြည်ပြောရာတွင် ရဟန်း မင်းကြီးသည် လက်ရှိခေတ်၏ ဖြန့်တီးလွန်း သော အလေ့အထကို ဝေဖန်၍ အဆင်းရဲ ဆုံး၊ အနွမ်းပါးဆုံးသော လူများအတွက် ထည့်စဉ်းစားတတ်သော၊ ထိုသို့သောသူ များအတွက် မိမိတို့နိုင်သည့် တာဝန်ယူ ချင်သော စိတ်ထားများ ပြန်လည် မွေးမြူ ကြရန် လိုအပ်နေကြောင်း ထည့်သွင်းပြော ဆိုသွားသည်။

စေတနာ့ ဝန်ထမ်းများမှလည်း သူ တို့သည် အိုးအိမ်မရှိသောလမ်းပေါ်မှလူများ ကို နှစ်များစွာ ညစာကျွေးမွေးလာခဲ့ကြ

ကြောင်း၊ ထိုသို့လုပ်ဆောင်ရာတွင် တွေ့ ကြုံရသော အဆင်မပြေမှုများစွာ ရင်ဆိုင်ရ ကြောင်းအထူးသဖြင့် ထိုလူများသေဆုံးပါ ကအသုဘကိစ္စစီစဉ်ရန်အခက်အခဲများရှိဖူး ကြောင်း စသဖြင့် သူတို့၏စေတနာ့ဝန်ထမ်း အတွေ့အကြုံများကို ရင်ဖွင့်ပြောပြခဲ့ရာ ရဟန်းမင်းကြီးကလည်း သေချာနားထောင် ပေးခဲ့ပြီး ရဟန်းမင်းကြီးငယ်စဉ်က အိမ်တွင် ချက်ပြုတ်ထားသောစားစရာထဲမှ တစ်ပန်း ကန်ကို လိုအပ်နေသူတစ်ဦးဦးအား ကျွေး မွေးနိုင်ရန် အမြဲလိုလို ဖယ်ချန်ထားလေ့ရှိ သည့်အကြောင်းကို သတိရကာ ပြန်လည် ပြောပြခဲ့သည်။ ထိုသို့ပြုလုပ်ခြင်းသည် ငယ်

ရွယ်သူတို့အား စာနာကရုဏာထားတတ်ရန် သင်ကြားပေးရာ ရောက်ကြောင်းလည်း ပြောခဲ့သည်။

ထို့နောက်ရဟန်းမင်းကြီးဖရန်စစ် သည် ဂေဟာအဆောက်အဦး အတွင်းအ ပြင်နှင့် ပတ်ဝန်းကျင်လှည့်ပတ်ကြည့်ရှုပြီး နောက် ဤသို့သန့်ရှင်းသပ်ရပ် လှပစွာထား ရှိခြင်းသည်လည်း နေထိုင်သူတို့အဖို့ကစား မှုကိုဖြစ်စေလိမ့်မည်ဟု သုံးသပ်မှတ်ချက် ချသည်။

Ref: Zenith News
ဘာသာပြန် - စစ္စတာဒဲနစ် ဂျာတောင် (SJA)
CBCM-OSC

ဗာတီကန်နိုင်ငံအတွင်းရေးမှူးရုံးတော်၌ အဆင့်မြင့်ရာထူးနေရာအတွက် ပထမဆုံးအဖြစ် အမျိုးသမီးအားခန့်အပ်

ဗာတီကန်အတွင်းရေးမှူးရုံးတော် ၏ အဆင့်မြင့်ရာထူး နေရာတစ်ခုအတွက် ကက်သလစ် အသင်းတော်သမိုင်းတွင် ပထမဆုံးအနေဖြင့် အမျိုးသမီးတစ်ဦးကို ခန့်အပ်လိုက်ကြောင်း ဇန်နဝါရီလ၁၅-ရက် နေ့က ကြေညာခဲ့သည်။ ထိုအမျိုးသမီး၏ အမည်မှာ Francesca Di Giovanni (အ သက် ၆၇-နှစ်) ဖြစ်ကာ အီတာလျံလူမျိုးဖြစ် သည်။

ဗာတီကန်နိုင်ငံ အတွင်းရေးမှူးရုံး တော်တွင် ၁၉၉၃ ခုနှစ်ကတည်းက ပါဝင် လုပ်ဆောင်နေခဲ့သူ ဖြစ်သည့်အပြင် ယခင် ကသူသည် ရွှေ့ပြောင်း နေထိုင်သူများ အရေး၊ ဒုက္ခသည်များအရေး၊ တစ်ကမ္ဘာလုံး ဆိုင်ရာ လူသားချင်းစာနာမှု ဥပဒေနှင့်အ ခြား ဥပဒေဆိုင်ရာကိစ္စများ၊ ဆက်သွယ် ဆက်ဆံရေးကဏ္ဍ၊ အမျိုးသမီးဆိုင်ရာ အရေးများ၊ မူပိုင်ခွင့်အရေးကိစ္စများနှင့် ခရီး သွားလုပ်ငန်းဆိုင်ရာ စသဖြင့် ကဏ္ဍပေါင်းစုံ တွင်နိုင်ငံတကာနှင့် ဆက်နွယ်လျက် လုပ် ဆောင်ခဲ့သည့် သက်တမ်း ၂၇-နှစ် ရှိထား

သူဖြစ်သည်။ (Work of Mary) of the Fo- colari Movement (ဖော်ကိုလာရေ)အဖွဲ့ ဝင် တစ်ဦးလည်းဖြစ်သည်။

ယခုကဲ့သို့ အရေးပါသောနေရာ၌ အဆင့်မြင့်ရာထူးကို အမျိုးသမီးတစ်ဦးအား စတင်ခန့်အပ်ခံရခြင်းသည် ဗာတီကန်တွင် အမျိုးသမီးများအတွက် နယ်ပယ်သစ်ဖွင့် ပေးလိုက်ခြင်းကဲ့သို့ဖြစ်သည်။

'ရဟန်းမင်းကြီးက ဆန်းသစ် ပြောင်းလဲမှုဆန်တို့ ဆုံးဖြတ်ချက်နဲ့ လုပ်ခဲ့ပုံ ရပါတယ်။ သူ့ဒီလိုလုပ်ခြင်းဟာ ကျမတစ်ဦး ထဲကိုပဲမဟုတ်တဲ့ အမျိုးသမီးထုကြီး တစ်ခု လုံးအပေါ် အလေးထားအာရုံစိုက်တဲ့ သ ဘောမြင်ရပါတယ်။ ဒါပေမယ့် ခန့်အပ်လိုက် တဲ့တာဝန်ရာထူးကတော့ ကျမရဲ့ လုပ်ငန်း တွေနဲ့ ပိုပြီးနီးနွယ်နေပါတယ်။ အမျိုးသမီး ဖြစ်ခြင်းမဖြစ်ခြင်းနဲ့ အဓိကတော့ မသက် ဆိုင်ပါဘူး' ဟု Francesca Di Giovanni မှ ဗာတီကန်မီဒီယာသို့ ပြောခဲ့သည်။

သူ့အနေဖြင့် ရဟန်းမင်းကြီးဖရန် စစ်မှ သူ့အားခန့်အပ်ကြောင်း ကြေညာလိုက်



သောအခါ အလွန်ပင် အံ့အားသင့်မိကြောင်း နှင့် တာဝန်များကို အစွမ်းကုန်ကြိုးစားထမ်း ဆောင်ခြင်းဖြင့် ရဟန်းမင်းကြီး၏ ယုံကြည် မှုကိုတုံ့ပြန်သွားမည်ဟုဆိုသည်။

Ref: Vatican News
ဘာသာပြန် - စစ္စတာဒဲနစ်ဂျာတောင် (SJA)
CBCM-OSC



ပုပ် ရဟန်းမင်းကြီး ဖရန်စစ် ပထမဦးဆုံး အကြိမ် ကျင်းပသော နှုတ်ကပတ်တော် တနင်္ဂနွေ "သင်တို့၏ အသက်တာတွင် နှုတ်ကပတ်တော်ကို နေရာပေးပါ"

၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၂၆ ရက် သာမန်ကာလအတွင်း တတိယ တနင်္ဂနွေ နေ့တွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင် သူမြတ်သည် ပထမဦးဆုံးသော နှုတ်ကပတ်တော် တနင်္ဂနွေနေ့ကို စိန်ပီတာ ဗိမာန်တော် ကြီး၌ မစ္စားပူဇော်ကာ ပြုလုပ် ကျင်းပ ခဲ့သည်။ မစ္စားအတွင်း ဟောကြားခဲ့သော သြဝါဒတွင် မိမိတို့အသက်တာတွင် နှုတ်ကပတ်တော်အား နေရာပေးကြရန် ပုပ်ရဟန်းမင်းကြီးက ဘာသာဝင်များအား နှိုးဆော်ခဲ့သည်။

ဤနေ့ရက် ဖြစ်ပေါ်လာခြင်းမှာ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က အမိန့်ကြေငြာစာတစ်စောင် ထုတ်ပြန်ခဲ့သည်။ "Aperuit illis" ဟု အမည်ပေးထားသော ထို အမိန့်ကြေငြာစာတွင် နှုတ်ကပတ်တော် တနင်္ဂနွေနေ့ကို နှစ်စဉ် သာမန်ကာလ အတွင်း တတိယ တနင်္ဂနွေနေ့တွင် ကျင်းပရမည်ဟု သတ်မှတ်ပေးထားသည်။

ထိုအမိန့်ကြေငြာချက်၏ ခေါင်းစဉ်မှာ ရှင်လုကာ ကျမ်းစာမှ ကောက်နုတ်ထားသည်။ ရှင်ပြန်သော ခရစ်တော်သည် ဧမောက်ရွာဆီ၌တည်သွားနေသော တပည့်ကြီး နှစ်ပါးနှင့်အတူ သွားပြီး လမ်းခရီးတွင် "ကျမ်းစာတော်မြတ်ကို နားလည်နိုင်ရန် သူတို့၏ ဉာဏ်ကို ပွင့်စေတော်မူသည်" ဆိုသည့် ကျမ်းပိုဒ်ကို ယူထားခြင်းဖြစ်သည်။

ထို အမိန့်ကို ထုတ်ပြန်ခဲ့သော စက်တင်ဘာလ ၃၀ ရက်နေ့သည် စိန့်ဂျေရမ်း၏ ပွဲနေ့လည်းဖြစ်သည်။ ထိုရဟန္တာက "သမ္မာကျမ်းစာအား မသိခြင်းသည် ခရစ်တော်အား မသိခြင်းပင် ဖြစ်သည်" ဟု ဆိုခဲ့သူ ဖြစ်သည်။

ထိုအမိန့်ကြေငြာစာ ထုတ်ပြန်ရခြင်းမှာ ကမ္ဘာတစ်ဝှမ်းမှ ဘာသာဝင်တို့၏ တောင်းဆိုချက်ကို လိုက်လျောကာ သင့်တော်သောကြောင့် ထုတ်ပြန်ရခြင်း ဖြစ်ကြောင်း ပုပ်ရဟန်းမင်းကြီးက ရေးသားခဲ့သည်။ ထို့အပြင် သမ္မာကျမ်းစာကို နားထောင်သူတို့သည် စစ်မှန်ခိုင်မာသော စည်း



လုံးရေးအတွက် လမ်းရှာဖွေနိုင်ကြမည် ဖြစ်သဖြင့် ခရစ်ယန်များ စည်းလုံးရေး အတွက်လည်း အထောက်အကူ ဖြစ်နိုင်သည်ဟုလည်း ထပ်ဆင့်ရေးသားခဲ့သည်။

သမ္မာ ကျမ်းစာအား ပလ္လင် တင်ခြင်း၊ သြဝါဒတွင် ဘာသာဝင်များအကြား သမ္မာ ကျမ်းစာကို တန်ဖိုးထားရန် ထည့်သွင်း ဟောကြားခြင်း တို့ဖြင့် နှုတ်ကပတ်တော် တနင်္ဂနွေနေ့အား ခမ်းနားစွာကျင်းပရန်လည်း ညွှန်ကြားထားသည်။

ဘုရားသခင်သည် တာဝန်အရ မဟုတ်ဘဲ ချစ်ခြင်း မေတ္တာတော်ကြောင့် လူသားတစ်ဦးအဖြစ် ကျွန်ုပ်တို့အလယ်တွင် ကိုယ်တိုင် ကိုယ်ကျ နေထိုင်ကာ ကယ်တင်ခြင်း သတင်းကောင်းကို ဟောကြားခဲ့ကြောင်း သြဝါဒတွင် ပုပ်ရဟန်းမင်းကြီးက မိန့်ကြားခဲ့သည်။

ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ကျွန်ုပ်တို့တစ်ဦးစီအတွက် ဘုရားရေးသားထားသော အချစ်စာဖြစ်ကြောင်း၊ ထိုစာသည် ကျွန်ုပ်တို့ကို နှစ်သိမ့်ပေးသည်၊ စိန်ခေါ်မှုများစွာ ပေးသည်၊ ကျွန်ုပ်တို့၏ အတ္တ အမှောင်တွင်းမှ လွတ်မြောက်စေပြီး

ပြောင်းလဲခြင်းဆီ ဖိတ်ခေါ်ကြောင်း၊ အကြောင်းမှာ နှုတ်ကပတ်တော်သည် ကျွန်ုပ်တို့ဘဝကို ပြောင်းလဲစေနိုင်စွမ်းရှိပြီး ကျွန်ုပ်တို့အား အမှောင်မှ အလင်းသို့ ခေါ်ဆောင်နိုင်စွမ်းလည်း ရှိသည်ကြောင်း ဟောကြားခဲ့သည်။

ဘုရားသခင်သည် အယုတ်၊ အလတ်၊ အမြတ်မရွေး လူတိုင်းကို စကားပြောကြောင်း၊ လူတိုင်း မိမိတို့၏ ဇာတိ ပကတိ အနေအထား၌ နှုတ်ကပတ်တော်ကို ကြားနာနိုင်ပြီး ချစ်ခြင်းမေတ္တာဖြင့် တုန့်ပြန်နိုင်ကြကြောင်းကိုလည်း ထည့်သွင်း ဟောကြားခဲ့သည်။

ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သန့်ရှင်းသော၊ လှပသော၊ အပြစ်ကင်းသော နေရာများကိုသာ ရောက်ရှိသည် မဟုတ်ဘဲ ကျွန်ုပ်တို့ဘဝ၏ ညစ်နွမ်းသော နေရာများကိုလည်း ထိုးဖောက်ဝင်ရောက်နိုင်စွမ်းရှိသည်။ ကျွန်ုပ်တို့သည် မိမိ၏ နာကျင်မှုများ၊ စိတ်ရှုတ်ထွေးခြင်းများ အား အမှောင်ချ တံခါးပိတ်နေပါသော်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ထိုးဖောက်ဝင်ရောက်နိုင်စွမ်းရှိသည် ကို သတိပေးစကားဆိုခဲ့သည်။

ပုပ်ရဟန်းမင်းကြီးက ဘာသာဝင်များအား နေ့စဉ် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နားထောင်ရန် တိုက်တွန်းခဲ့သည်။ "နေ့စဉ် သမ္မာကျမ်းစာ တစ်ပိုဒ် သို့မဟုတ် နှစ်ပိုဒ်ကို ဖတ်ရှုပါ။ ဧဝံဂေလိကျမ်းစာဖြင့် စတင်ကြပါစို့။ ကျွန်ုပ်တို့စားပွဲပေါ်မှာ ကျမ်းစာကို ဖွင့်ထားပါ။ အိပ်ကပ်ထဲမှာ ဆောင်ထားပါ။ ဆဲလ်ဖုန်းတွေကနေ ဖတ်ရှုပါ။ သမ္မာကျမ်းစာက ကျွန်ုပ်တို့ကို နေ့စဉ် အလင်းပေးပါစေ။ ဘုရားသခင်က ကျွန်ုပ်တို့နဲ့ အနီးဆုံးရှိနေတာ၊ ကျွန်ုပ်တို့ရဲ့ မှောင်မိုက်ခြင်းကို ဖယ်ရှားပေးတာ၊ မေတ္တာတော်နဲ့ ကျွန်ုပ်တို့ ဘဝတွေကို နက်ရှိုင်းတဲ့ ရေဆီခေါ်ဆောင်ပေးသွားတာတွေကို ခံစား ရပါလိမ့်မယ်"

မစ္စားတရားတော်မြတ် အပြီးတွင် နှုတ်ကပတ်တော် တနင်္ဂနွေ အထိမ်းအမှတ်အဖြစ် သမ္မာကျမ်းစာအုပ်များကို အခမဲ့ ဝေငှပေးခဲ့ပြီး မိမိတို့ ဘဝတွင် ဘုရားသခင်၏ နှုတ်ကပတ်တော် ဖြစ်သော သမ္မာကျမ်းစာအတွက် နေရာပေးကြရန် မှာကြားခဲ့သည်။

Ref: Vatican News

CBCM-OSC



"နေ့စဉ် သမ္မာကျမ်းစာ တစ်ပိုဒ် သို့မဟုတ် နှစ်ပိုဒ်ကို ဖတ်ရှုပါ။ ဧဝံဂေလိကျမ်းစာဖြင့် စတင်ကြပါစို့။ ကျွန်ုပ်တို့စားပွဲပေါ်မှာ ကျမ်းစာကို ဖွင့်ထားပါ။ အိပ်ကပ်ထဲမှာ ဆောင်ထားပါ။ ဆဲလ်ဖုန်းတွေကနေ ဖတ်ရှုပါ။ သမ္မာကျမ်းစာက ကျွန်ုပ်တို့ကို နေ့စဉ် အလင်းပေးပါစေ။ ဘုရားသခင်က ကျွန်ုပ်တို့နဲ့ အနီးဆုံးရှိနေတာ၊ ကျွန်ုပ်တို့ရဲ့ မှောင်မိုက်ခြင်းကို ဖယ်ရှားပေးတာ၊ မေတ္တာတော်နဲ့ ကျွန်ုပ်တို့ ဘဝတွေကို နက်ရှိုင်းတဲ့ ရေဆီ ခေါ်ဆောင်ပေးသွားတာ တွေကို ခံစားရပါလိမ့်မယ်"

မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ် ဆရာတော်ကြီးများ အဖွဲ့ချုပ်၏ ၂၀၂၀ - ပြည့်နှစ် ၊ ၁၀၀၈(၆)လပတ်များအစည်းအဝေး

စုစည်းတင်ကြားချက် - ဖရန်စစ် အောင်မင်းခေတ်

မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာတော်ကြီးများအဖွဲ့ချုပ်၏ ၂၀၂၀-ပြည့်နှစ်၊ ၁၀၀၈(၆) လပတ်များအစည်းအဝေးကို ဇန်နဝါရီ (၇) ရက်မှ (၁၀)ရက်အထိ ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်ရှိ မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများ ကျောင်းတိုက်တွင် ကျင်းပခဲ့ပါသည်။ အဆိုပါကျောင်းအစည်းအဝေးသို့ ထိုစဉ်က နာမကျန်းဖြစ်နေသော ဟားခါး

ကက်သလစ်သာသနာပိုင်ဆရာတော် လူစီဦးဟရယ်ကုန်းမှလွဲ၍ လက်ရှိ သာသနာ့ တာဝန်ထမ်းဆောင်လျက်ရှိသော ဆရာတော်ကြီးများ အားလုံးတက်ရောက်ခဲ့ကြပါသည်။ ထို့ပြင် မန္တလေး ကက်သလစ် ဂိုဏ်းချုပ်ဆရာတော် (ငြိမ်း) များဖြစ်ကြသော ဆရာတော် ပေါလ် ဇိန်းထွန်း၊ ဂရောင်နှင့် ဆရာတော် နီကောလပ်စ်မန်းထွန်းတို့လည်း တက်ရောက်ခဲ့ကြပါသည်။

ဗာတိကန်သံအမတ်၏အဖွဲ့ချုပ်
ယခုကျင်းပခဲ့သည့် အစည်းအဝေးသို့ မြန်မာနိုင်ငံဆိုင်ရာ ဗာတိကန် သံအမတ်ဖြစ်သော ဆရာတော် ကြီး ပေါလ်ချန်အင်နစ်လည်း တက်ရောက်ခဲ့ပါသည်။

တော် ဖဲလစ် လျန်ခင်းထွန်းက ကြွရောက်လာသော ဗာတိကန်သံအမတ်ကို ကျေးဇူးတင်လျက် မြန်မာနိုင်ငံ၌ လုပ်ဆောင်လျက်ရှိသည့် ငြိမ်းချမ်းရေး ကြိုးပမ်းမှုများ၊ ကိုးကွယ်ရာ ဘာသာတရား အချင်းချင်း ဆွေးနွေးဖလှယ်မှုများ၊ လူငယ် လှုပ်ရှားမှုများအတွက် ဦးဆောင်နေသည့် ဆရာတော်များကိုလည်း ကျေးဇူး တင်ကြောင်း မိန့်ကြားခဲ့ပါသည်။



ဗာတိကန် သံအမတ်၏ အဖွဲ့ဝင် ကားတွင် မန္တလေးသာသနာနှင့် လားရှိုးသာသနာများ၌ ဆရာတော် သစ်များ ရရှိသည့်အတွက် ဝမ်းမြောက်ကြောင်း၊ အဆိုပါ အရေးကိစ္စများ အောင်မြင်စေရန် ကြိုးပမ်းဆောင်ရွက်ကြသည့် ဆရာတော်များ၊ ဘုန်းတော်ကြီးများနှင့် ဘာသာဝင်များကိုလည်း ကျေးဇူးတင်ကြောင်း ဦးစွာ အသိအမှတ်ပြုမိန့်ကြားခဲ့ပါသည်။

အာရှဆရာတော်ကြီးများအဖွဲ့ချုပ်၏ အထွေထွေအစည်းအဝေးကြီး

အာရှဆရာတော်ကြီးများအဖွဲ့ချုပ်ကို တည်ထောင်ခဲ့ခြင်းနှစ်(၅၀)ပြည့်မြောက် အထိမ်းအမှတ် အနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ (၃-၂၀) ရက်နေ့ အထိ အထွေထွေအစည်းအဝေးကြီးကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပမည်ဖြစ်ကာ မြန်မာနိုင်ငံ မှ ဆရာတော် ဖဲလစ် လျန်ခင်းထွန်း၊ ဆရာတော် ဖရန်စစ်ဒေါ့တန်၊ ဆရာတော် ဂျွန်ဆိန်းဟို၊ ဆရာတော် မာကု တင်ဝင်း၊ ဆရာတော် စတီးဖင်းဇေးဖဲ၊ ဆရာတော် ရေမွန်ဆွမ်လွတ်ဂမ်နှင့် ဆရာတော် ပေါလ် ဇိန်းထွန်းဂရောင် (ငြိမ်း) တို့က CBCM ကိုယ်စားလှယ်များအဖြစ် တက်ရောက်ကြမည်ဖြစ်ပါသည်။

လက်ရှိ ရဟန်းဖြစ်တက္ကသိုလ်အား Pontifical University အဆင့်သို့ မြှင့်တင် လုပ်ဆောင် မည့်အစီအစဉ်များကို ရည်မှန်းချက်၊ လုပ်ဆောင်ချက်၊ အကျိုးရလဒ်များဖြင့် တင်ပြခဲ့ပါသည်။

လာဆလက်မယ်တော်ပွဲနေ့
လာဆလက် သာသနာပြု ဘုန်းတော်ကြီးများက စက်တင်ဘာလ ၁၉ ရက်နေ့ကို လာဆလက်မယ် တော်သခင်မ၏ ပွဲနေ့ (Optional Memorial) အဖြစ် ဝတ်ပြု ကိုးကွယ်ခြင်း ပြက္ခဒိန်တွင် ထည့်သွင်းပေးရန် မေတ္တာရပ်ခံသည်ကို ဆရာတော်ကြီးများက လက်ခံ အတည်ပြု ပေးခဲ့ကြပါသည်။

ထို့နောက် ယမန်နှစ်က ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နှင့် ကမ္ဘာ့အရပ်ရပ်မှ ဗာတိကန်သံအမတ် (၁၀၂) ပါးတွေ့ဆုံစဉ် ကြားနာခဲ့ရသော အကြောင်း အရာများနှင့် ဩဝါဒစကားများကို ဆရာတော်များအား ပြန်လည်ဝေငှခဲ့ပါသည်။ အထူးသဖြင့် ဖိနပ်ချုပ် ချယ်မှုခံစားနေသည့်သာသနာ့နယ်များ အကြောင်းကိုလည်း ဝေငှပြီး ဆရာတော်နှင့်အတူ ဘုန်းတော်ကြီး များသည် "ဘုရားသခင်၏လူဖြစ်သကဲ့သို့ သာသနာတော်ကို ကိုယ်စားပြုသူများ" ဖြစ်ကြသဖြင့် မိမိတို့၏ ဘဝတာဝန်ကို မမေ့အပ်ကြောင်း၊ သို့မဟုတ်ပါက မိမိ ကိုယ်တိုင် ပျက်စီးခြင်းသို့ ရောက်သည် သာမက တစ်ပါး သူများနှင့် သာသနာတော်ကိုပါ ထိခိုက် နစ်နာစရာ အကြောင်းဖြစ်လာနိုင်သည်ကို သတိပြု ကြရန် မိန့် ကြားခဲ့ပါသည်။

ကက်သလစ်ရဟန်းဖြစ်တက္ကသိုလ်များ

ဆရာတော် ဘာဆီးလျို အားသိုက်က တောင်ကြီး၌ "ဝိညာဉ်ရေးနှစ်" တက်ရောက်ကြသော ရဟန်း လောင်း ကိုရင်များ၏ သာသနာ့အမှုတော်၌ လှုပ်ရှားမှုများ၊ ရဟန်းဖြစ်တက္ကသိုလ်၌ တိုးတက်ပြောင်းလဲသောအရာများကို တင်ပြခဲ့ပါသည်။

ရဟန်းဖြစ် တက္ကသိုလ်များသို့ နိုင်ငံခြားမှ ပေးနေသည့် အထောက်အပံ့များကို လျှော့ပေါ့ခြင်းများရှိ လာသဖြင့် ပြည်တွင်းရှိ သာသနာ့နယ်များနှင့် အလှူ ရှင်များထံမှ အလှူငွေများ လိုအပ်လျက်ရှိသည့်အချက် ကိုလည်း တင်ပြခဲ့ပါသည်။

ကော်မရှင်တာဝန်ပေးအပ်ခြင်းများ

ဆရာတော်ကြီး မာကုတင်ဝင်းအား တရားဓမ္မရေးရာအဖွဲ့ (Office of Theology Concerns - OTC) ၏ ဥက္ကဋ္ဌအဖြစ် လည်းကောင်း၊

သုံးပါးသစ္စာခံသူတော်စင်များနှင့် ဘာသာတူ များကို ရဟန်းဖြစ်တက္ကသိုလ် (ရန်ကုန်) ၌ ဓမ္မပညာ ရပ်များ သင်ကြားခွင့် ပေးရန်လည်း မေတ္တာရပ်ခံခဲ့ပါ သည်။

ဖာသာရ် မောရစ်ညွန့်ဝေအား (OTC) ၏ အတွင်းရေးမှူး အဖြစ် လည်းကောင်း၊

ပြင်ဦးလွင်ရှိရဟန်းဖြစ်တက္ကသိုလ် (ဒဿနိ ကဗေဒဌာန) ၏ ကျောင်းအုပ် ဘုန်းတော်ကြီး ဖာသာရ် ပီတာသန်းအား ဒုတိယသက်တမ်းအတွက် တာဝန် ထမ်းဆောင်စေရန် ဆရာတော်အားလုံးက သဘော တူခဲ့ကြပါသည်။

ဖာသာရ် ဂျိုးဇက်မောင်ဝင်းအား ကိုးကွယ်ယုံ ကြည်ရာ ဘာသာတရားများ အကြား ဆွေးနွေးဖလှယ်ရေး ကော်မရှင်၏ အတွင်းရေးမှူးအဖြစ်လည်းကောင်း၊

ကရုဏာမြန်မာ

ကရုဏာမြန်မာ၏ နိုင်ငံလုံး ဆိုင်ရာ ဒါရိုက်တာဖြစ်သော ဒေါက်တာ ဝင်းထွန်းကြည်၏ အရိုက်အရာကို Mr. James က တာဝန်ယူသွားမည် ဖြစ်ကြောင်း သိရသည်။ Mr. James ကလည်း ဒေါက်တာ ဝင်းထွန်း ကြည်အား ဒါရိုက်တာ ဘုတ်အဖွဲ့တွင် ဆက်လက်ရှိနေ ပေးရန်၊ သာသနာတော်၏ ဥပဒေရေးရာနှင့်ပတ်သက် ၍ တိုင်ပင်နိုင်ရန် ကာနွန်ဥပဒေပညာရှင် ဘုန်းတော်ကြီးတစ်ပါးကို ဘုတ်အဖွဲ့တွင် ထားရှိရန်၊ ဝိညာဉ်လမ်းညွှန် ဘုန်းတော်ကြီးတစ်ပါး ထားရှိပေးရန် ဆရာတော်များအား မေတ္တာရပ်ခံခဲ့ပါသည်။

ဖာသာရ် မာရီယားနိုဗီးနိုင်း(SDB) အား ဖာသာရ် ဂျွန်အေးကျော်နှင့်အတူ ကျမ်းစာတော်မြတ် ဘာသာပြန်ခြင်း၌ ကူညီလုပ်ဆောင်ရန်လည်းကောင်း၊

ဥက္ကဋ္ဌဆရာတော်၏အဖွဲ့ဝင်ကား

မြန်မာနိုင်ငံ ကက်သလစ် ဆရာတော်ကြီးများအဖွဲ့ချုပ်၏ ဥက္ကဋ္ဌဖြစ်သော ကလေး ကက်သလစ်သာသနာပိုင် ဆရာ



ဖာသာရ်ပေါ်လီနူးစ်မြတ်ကြိုင်အား ဖာသာရ် မာရီယားနိုဗီးနိုင်း (SDB) ၏ ဒါရိုက်တာအရာဖြစ်သော CBCM-OSC ၏ National Director အဖြစ်လည်းကောင်း၊

ကိုဂျွန်အော်ဇော်ဦး၊ Denzil Abel နှင့် ကိုလာရေထွန်းတို့အား အစိုးရနှင့် ဌာနဆိုင်ရာများသို့ ဆက်ဆံရေး (Public Relation) တာဝန်ခံများအဖြစ် လည်းကောင်း

ကမ္ဘာ့ခရစ်ယာန်တရားထိုင်အဖွဲ့မှ မန္တလေးဂိုဏ်းချုပ်သာသနာ ခရစ်ယာန်တရားထိုင်အဖွဲ့နှင့်တွေ့ဆုံခြင်း

၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၁၉) ရက်နေ့ နံနက်ပိုင်းက မန္တလေးမြို့၊ ရွှေနန်းတော် ကာသီဒြယ် ဘုရားကျောင်း၌ ကမ္ဘာ့တရားထိုင်အဖွဲ့ (WCCM) မှ ဘုန်းတော်ကြီး Fr.Lawrence နှင့် အဖွဲ့ဝင် (၄) ဦးတို့သည် မန္တလေး ကက်သလစ်ဂိုဏ်းချုပ်သာသနာမှ ဂိုဏ်းချုပ် ဆရာတော်ကြီး မာကုတင်ဝင်းဦး ဆောင်သည့် ခရစ်ယာန်တရားထိုင်အဖွဲ့နှင့် တွေ့ဆုံခဲ့ပါသည်။

ကမ္ဘာ့ခရစ်ယာန်တရားထိုင်အဖွဲ့ (WCCM) မှ ဘုန်းတော်ကြီး Fr.Lawrence သည် (Benedictine) ရသေ့ဂိုဏ်းမှ ဘုန်းတော်ကြီးတစ်ပါးဖြစ်ပြီး ကမ္ဘာ့တရားထိုင်အဖွဲ့၏ ဥက္ကဋ္ဌ တစ်ဦးလည်းဖြစ်ပါသည်။

Fr.Lawrence က “ခရစ်ယာန်တရားထိုင်ခြင်းသည်ခရစ်တော်ဘုရားရှင်၏ တရားလမ်း စဉ်အတိုင်းလိုက်လျှောက်ခြင်း ဖြစ်ပါတယ်။တရားထိုင်ခြင်းကိုလုံးလုံးသားနှင့် ဆုတောင်းခြင်းလို့လည်း ခေါ်လေ့ရှိပါတယ်။ ကျွန်ုပ်တို့ ဆုတောင်းတယ်ဆိုတာ ဘုရားသခင်ထံ ပြောတာတွေ၊ တောင်းတာတွေပဲ ဖြစ်နေတယ်။ ဘုရားအကြောင်း စဉ်းစားနေတာ တွေးနေတာပဲရှိတယ်။ ပိုလေးနက်တဲ့ ဆုတောင်းခြင်းကတော့ စိတ်နှလုံးကနေ စိတ်ငြိမ်စွာဖြင့် ဆုတောင်းခြင်းပါ။ စိတ်နှလုံးနဲ့ ဘုရားရှိခိုးတယ်ဆိုတာက ဘုရားအကြောင်းစဉ်းစားတာလဲ မပါဘူး။ ဘုရားကို သွားပြီးတောင်းနေတာလည်း မပါဘူး။ဒါပေမဲ့လို့ ဘုရားနဲ့အတူ ရှိနေခြင်းဖြစ်ပါတယ်။ ကျွန်ုပ်တို့ တရားထိုင်တဲ့အခါ ဘုရားကို မိမိစိတ်နှလုံးထဲမှာ ရှိတယ်လို့ ယုံကြည်တယ်။ အဲဒီဘုရားနဲ့ အတူရှိတယ်။ အဲဒီဘုရားရဲ့ ပွေ့ပိုက်ခြင်းကို စိတ်ငြိမ်စွာ ခံယူခြင်းဖြစ်တယ်။

စိန်သောမတ်စ်ကလည်း တကယ်တော့ ဒီစိတ်ငြိမ်စွာ အားထုတ်ခြင်းဆိုတာ ဘုရားရှင်ရဲ့ ဝမ်းမြောက်ခြင်းမှာ မိမိတို့ကလည်း အတူရှိနေခြင်းပဲဖြစ်တယ်လို့ ပြောခဲ့ဖူးပါတယ်။



တရားထိုင်တယ် ဆိုတဲ့အခါမှာ စိတ်ငြိမ်စွာဖြင့် ဘုရားရှင်ရဲ့ ချစ်ခြင်းမေတ္တာ၊ ဘုရားကိုယုံနှလုံးသားမှာ ရှိနေရင် အဲဒီဘုရားနဲ့အတူ တစ်လုံးတစ်ဝတ်ည်း စိတ်ရောကိုယ်ပါ ပါဝင်ကြိုးစားပြီး အတူရှိနေအောင် အားထုတ်နေခြင်းကို တရားထိုင်ခြင်းလို့ ခေါ်ပါတယ်။

တရားထိုင်ခြင်းဟာ အရမ်းရှိုးရှင်းပါတယ်။ ကျွန်ုပ်တို့ကိုချစ်တဲ့ ဘုရားကိုကျွန်ုပ်တို့စိတ်နှလုံးထဲမှာ အတူရှိနေနိုင်အောင် ခံစားနေခြင်း၊ အားထုတ်နေခြင်း ဖြစ်ပါတယ်။ မိမိ နှလုံးသားထဲမှာရှိသော ဘုရားရှင်ကို ရှာဖွေဖို့ရန် အလွယ်ဆုံးနည်းသည် တရားထိုင်ခြင်းဖြစ်ပါတယ်။ ကျွန်ုပ်တို့အားလုံး အတူတကွ တရားထိုင်ကြပြီဆိုရင် ဘုရားရှင်ရဲ့ ဝိညာဉ်တော်မြတ်လိုချင်တဲ့ ရွှေဉာဏ်တော်ဟာ ကျွန်ုပ်တို့ တစ်ဦးစီထဲမှာ စံပါယ်ကိန်းတော်မူပြီး လှုပ်ရှားနေပြီဖြစ်ပါတယ်။

တမန်တော်ကြီး စိန်ပေါလ်ကလည်း ပြောခဲ့ဖူးတယ်။ ဝိညာဉ်တော်ဘုရား

ရှိတဲ့နေရာမှာ ဘုရားရှင်ရှိတယ်လို့ မိန့်ကြားလေ့ရှိတယ်။ ကျွန်ုပ်တို့ အချင်းချင်း စည်းလုံးဖို့ဆိုရင် တရားထိုင်ခြင်းဟာ အကောင်းဆုံးနည်းလမ်းပါပဲ။

တရားထိုင်ခြင်းအားဖြင့် ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်းချမ်းခြင်း၊ သနားကြင်နာတတ်ခြင်း၊ ပျော်ရွှင်ခြင်း၊ သစ္စာရှိခြင်း၊ ပိုမိုသိမ်မွေ့လာခြင်း၊ ပိုမိုကောင်းမြတ်လာခြင်း၊ မိမိကိုယ်ကို ချုပ်တည်းလာနိုင်ခြင်း စတဲ့ကျေးဇူးတွေကို ရရှိလာမယ်။ တရားမှန်မှန်ထိုင်လာပြီဆိုရင် ထိုအရာတွေက လူ့အသိုင်းအဝိုင်းမှာ အသက်ဝင်လာမယ်။” ဟု ကမ္ဘာ့ခရစ်ယာန် တရားထိုင်အဖွဲ့ ဥက္ကဋ္ဌ Fr.Lawrence က တရားထိုင်ခြင်းအားဖြင့် ရရှိလာနိုင်မည့် ကျေးဇူးများနှင့် တရားထိုင်နည်းအကြောင်းများကို ပြောပြခဲ့ပြီးနောက် တက်ရောက်လာသူများ အားလုံးနှင့်အတူ တကွ မိနစ်(၂၀)ခန့် တရားထိုင်ခဲ့ကြပါသည်။

ယခင်က ခရစ်ယာန်တရားထိုင်ခြင်းအား ဂိုဏ်းချုပ်ဆရာတော်ကြီး မာကု

တင်ဝင်း ဦးဆောင်နေခြင်းဖြစ်ပါသည်။ ယခုအခါဆရာတော်ကြီးမှ မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ အတွင်းရှိ ခရစ်ယာန်တရားထိုင်ခြင်းအဖွဲ့အား ဦးဆောင်ပေးရန်အတွက် ကိုရီးယားနိုင်ငံဖွား (Benedictine) ရသေ့အသင်းဂိုဏ်းမှ ဘုန်းတော်ကြီး Fr. ယောနနှင့် Fr.အန်ဆီမွန်တို့ကို ပြင်ဦးလွင်တွင် ဆောက်လုပ်လျှောက်ရှိသော ခရစ်ယာန်တရားထိုင်စခန်းတွင် ဦးဆောင်ပေးရန်နှင့် ရသေ့ကျောင်း ဖွင့်လှစ်ရန်အတွက် ဖိတ်ကြားထားခြင်း ဖြစ်တယ်လို့လည်း ပြောပြခဲ့ပါသည်။

ခရစ်ယာန် တရားထိုင်ခြင်းသို့ မန္တလေး ကက်သလစ် ဂိုဏ်းချုပ်သာသနာ အတွင်းရှိ ဘုန်းတော်ကြီးများ၊ သီလရှင်များနှင့်ဘာသာတူများ (၁၅၀)ကျော် ပါဝင်တက်ရောက်ခဲ့ကြပါသည်။

Pinky (RVA Myanmar & MDY-OSC)

စိန်ဂျိုးဇက် (လဖုန်း) လူငယ်ကော်မရှင်အဖွဲ့ အလှူ



စိန်ဂျိုးဇက် (လဖုန်း) လူငယ်ကော်မရှင်အဖွဲ့မှ ၂၀၁၉ ခုနှစ် Carol ထွက်ခြင်းမှ ရရှိခဲ့သောအလှူငွေများထဲမှ နောင်ချိုမသန်စွမ်းမိဘမဲ့ကျောင်းသို့ ဆန်နှင့်ဆီများသွားရောက်လှူဒါန်းခဲ့ပါသည်။

အမရပူရ လူငယ်များမှလည်း အာလူးနှင့် ကိုယ်တိုင် ပြုလုပ်ထားသော ဆပ်ပြာများကို လှူဒါန်းခဲ့ပါသည်။ ဘာသာဝင်အချို့မှလည်း အဝတ်အစားများ လှူဒါန်းခဲ့ပါသည်။ ထိုကဲ့သို့လှူဒါန်းမှုသည် စိန်ဂျိုးဇက် လဖုန်းလူငယ် Carol လာဆိုခြင်း၌ လူကြီးမင်းတို့ ထည့်ဝင်ထားခဲ့သော အလှူငွေများကြောင့်သာ သွားရောက်လှူဒါန်းနိုင်

ခြင်းဖြစ်သည့်အတွက် စိန်ဂျိုးဇက် သာသနာအုပ်စု အတွင်းမှ ဘာသာတူများ အားလုံး၏ အလှူပင်ဖြစ်ပါသည်။

Carol ထွက်ခြင်းမှ ရရှိခဲ့သော အလှူငွေများအား လိုအပ်သည့်နေရာများသို့ ပြန်လည်လှူဒါန်းခြင်းသည် ယခုအကြိမ်ဆိုလျှင် တတိယနှစ်မြောက် လှူဒါန်းခြင်းလည်းဖြစ်ပါသည်။

Pinky (RVA Myanmar & MDY-OSC)

မြန်မာနိုင်ငံ ကက်သလစ် ဆရာတော်ကြီးများအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ခရစ်ယာန် အသင်းတော်များကောင်စီ တစ်လုံးတစ်ဝတည်း ဆိုင်ရာ ဆုတောင်းရာ ရက်အဌပတ် အစီအစဉ်ကျင်းပ



မြန်မာနိုင်ငံ ကက်သလစ် ဆရာတော်ကြီးများအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံခရစ်ယာန် အသင်းတော်များကောင်စီ တစ်လုံးတစ်ဝတည်းဆိုင်ရာ ဆုတောင်းရာရက်အဌပတ်အစီအစဉ်ကို ဇန်နဝါရီလ(၁၈)ရက်နေ့မှ (၂၅) ရက်နေ့ထိ မန္တလေးတွင် ကျင်းပပြုလုပ်လျက်ရှိပါသည်။

ဆုတောင်းရာရက် အဌပတ်အစီအစဉ်ကို (၈) ရက်တိုင်တိုင် တစ်ရက်လျှင် အသင်းတော်တစ်ခုစီသို့ အလှည့်ကျ သွားရောက်ဆုတောင်းရာ ဇန်နဝါရီလ (၂၄)ရက်နေ့က (၈၂၊ ၂၅×၂၆) ကြားရှိ၊ ရွှေနန်းတော်ကာသီဒြယ်ဘုရားကျောင်းတွင် လာရောက်ကာ စုပေါင်းဆုတောင်းခြင်းကို လုပ်ဆောင်

ခဲ့ကြပါသည်။

မန္တလေး ကက်သလစ် ဂိုဏ်းချုပ်သာသနာမှ ဆရာတော်ကြီး ပေါလ်ဇိန်ထွန်းဂရောင် (ငြိမ်း)၊ ရွှေနန်းတော် ကျောင်းထိုင်ဘုန်းတော်ကြီး Msgr.Fr.Dominic ဂြိုဟ်တု၊ Rev. Fr. George နှင့် အခြားခရစ်ယာန်အသင်းတော်များမှ ဘုန်းတော်ကြီးများ၊ သင်းအုပ်ဆရာများနှင့် ဓမ္မမိတ်ဆွေများ ပါဝင်တက်ရောက်ခဲ့ပါသည်။

ဆုတောင်းခြင်း အစီအစဉ်၌ မက်သဒစ်အသင်းတော်မှ Rev. Dr. ဦးဇော်ဝင်းအောင်မှ တရားဒေသနာတော်ကို တိုက်ကျွေးခဲ့ပါသည်။

ယုဒသာန် နှစ်ခြင်းအသင်းတော် (အောင်ပင်လယ်) မှ Rev. ဦးကျော်ကျော်မိုးက အထူးဆုတောင်းခြင်းကို လုပ်ဆောင်ခဲ့ပါသည်။

အဆိုပါ တစ်လုံးတစ်ဝတည်းဆိုင်ရာ ဆုတောင်းရာ ရက်အဌပတ်အစီအစဉ်၏ အဓိက ကျမ်းချက်သည် " ထိုသူတို့သည် ကျွန်ုပ်တို့အား အထူးသဖြင့် ကျေးဇူးပြုကြ

၏။"(တမန်တော်ဝတ္ထု ၂၈:၂)ဖြင့်ဆုတောင်းခြင်းကို လုပ်ဆောင်ခဲ့ပါသည်။

"ကမ်းမမြင် လမ်းမမြင် မှန်တိုင်း ထန်သော ပင်လယ်ပြင်သည် စိတ်ပျက်ဖွယ်ရာဖြစ်စေသကဲ့သို့ ခရစ်ယာန်ဂိုဏ်းဂဏများ အမည်အမျိုးမျိုးတို့ဖြင့် ခွဲထွက်တည်ထောင်နေကြခြင်းသည် ခရစ်ယာန်များ တစ်လုံးတစ်ဝတည်းဖြစ်ရေးအတွက် စိတ်ပျက်ဖွယ်ရာပင်ဖြစ်သည်။ စိတ်ပျက်နေသောသင်္ဘောသားတို့သည် ဘုရားသခင်၏ တတ်နိုင်တော်မူခြင်းကို ယုံကြည်သောသံပေါလူး၏ အားပေးမှုဖြင့် အလျော့မပေး ကြိုးစားကြသော အခါ လိုရာပန်းတိုင်ရောက်သကဲ့သို့ ဘုရားသခင်ကို ဦးထိပ်ပန်ဆင်၍ ပြိုင်တူကြိုးစားကြမည်ဆိုပါက ခရစ်ယာန်များ တစ်လုံးတစ်ဝတည်းဖြစ်ရေးဟူသော ရည်မှန်းချက် ပန်းတိုင်သို့ မလွဲကောက် ရောက်ရှိနိုင်မည်ဖြစ်သည်" ဟု ကော်မတီဥက္ကဋ္ဌများ၏ သဝဏ်လွှာတွင် ဆိုထားပါသည်။

RVA-Myanmar Service



ခရစ်ယာန်များ တစ်လုံးတစ်ဝတည်းဖြစ်ရေး ဆုတောင်းရာရက် အဌပတ် နောက်ဆုံးရက် ရက်နေ့ဖြစ်သော ဇန်နဝါရီလ ၂၅ ရက်နေ့က ရန်ကုန်မြို့၊ စိန့်မေရီကာသီဒြယ်တွင် ကျင်းပပြုလုပ်ခဲ့ရာ ဆုတောင်းပွဲ အပြီးတွင် တက်ရောက်လာကြသော အသင်းတော် အသီးသီးမှ ခေါင်းဆောင်များ အား တွေ့ရစဉ်။
"ထိုသူတို့သည် ကျွန်ုပ်တို့အား အထူးသဖြင့် ကျေးဇူးပြုကြ၏။"
(တမန်တော်ဝတ္ထု ၂၈:၂)



တောင်ကြီး ဂိုဏ်းချုပ်သာသနာတွင်လည်း ခရစ်ယာန်များ တစ်လုံးတစ်ဝတည်းဖြစ်ရေး ဆုတောင်းရာရက် အဌပတ် ကို အသင်းတော် အသီးသီးတို့၏ ဘုရားကျောင်းများတွင် ရှစ်ရက်တိုင် ဇန်နဝါရီလ ၁၈ ရက်မှ ၂၅ ရက် အထိ အလှည့်ကျ သွားရောက်ကာ ဆုတောင်းပွဲများ ပြုလုပ်ခဲ့ကြသည်။

၁၈ ရက် နေ့တွင် ရှမ်းနှစ်ခြင်းအသင်းတော်၊ ၁၉ ရက်နေ့တွင် အင်္ဂလိကန်အသင်းတော်၊ ၂၀ ရက်နေ့ တွင် ကချင်နှစ်ခြင်းအသင်းတော်၊ ၂၁ ရက်နေ့ တွင် တရုတ်နှစ်ခြင်းအသင်းတော်၊ ၂၂ ရက်နေ့ တွင် ကရင်နှစ်ခြင်းအသင်းတော်၊ ၂၃ ရက်နေ့တွင် ကက်သလစ် အသင်းတော်၊ ၂၄ ရက်နေ့ တွင် ချင်းနှစ်ခြင်းအသင်းတော်၊ ၂၅ ရက်နေ့ တွင် FUBC တိုင်းရင်းသားပေါင်းစုံ တို့တွင် ကျင်းပပြုလုပ်ခဲ့သည်။

ဆဌမရက်နေ့တွင် တောင်ကြီးမြို့၊ ကက်သလစ် စိန့်ဂျိုးဇက် ကက်သလစ်ကာသီဒြယ် ၌ ညနေ ၄ နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခြားသော အသင်းတော်ခေါင်းဆောင်များနှင့်အတူ ဂိုဏ်းချုပ်ဆရာတော်ကြီး ဘာဆီးလျို အားသိုက်လည်း ပါဝင် တက်ရောက်ခဲ့သည်။



မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်သမ္မာကျမ်းစာတမန်တော်လုပ်ငန်း တာဝန်လွှဲအပ်ခြင်းအခမ်းအနား

၂၀၂၀ ခုနှစ် ဇန်နဝါရီလ (၅) ရက် နေ့နံနက် (၁၀) နာရီအချိန်၌ ၂၉၂(က) ပြည်လမ်း စမ်းချောင်းမြို့နယ်ရှိ မြန်မာနိုင်ငံ လုံးဆိုင်ရာကက်သလစ်ဆရာတော်ကြီးများ ကျောင်းတိုက်တွင် ကျင်းပပြုလုပ်ရာ သာသနာအသီးသီးမှ တာဝန်ခံ ဘုန်းတော်ကြီးများ စစ္စတာရ်များ သမ္မာကျမ်းစာ တမန်တော် လုပ်ငန်းတွင် ဆက်ကပ်လုပ်ဆောင်နေကြ သောသာသနာအသီးသီးမှ ကိုယ်စားလှယ် များတက်ရောက်ကြပါသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ သမ္မာကျမ်း စာတမန်တော်လုပ်ငန်းနာယက ဆရာတော် Basilio Athai ဦးဆောင်ပြီး မစ္စားတရားပူဇော်ခြင်းဖြင့်အစပြုပါသည်။

မစ္စားတရားအပြီးတွင် တာဝန်လွှဲ အပ်ခြင်းအခမ်းအနားကိုစတင်ပါသည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်သမ္မာကျမ်း စာတမန်တော်လုပ်ငန်းတွင် (၈) နှစ်နီးပါး တာဝန်ယူလုပ်ဆောင်ခဲ့သော Fr. Bosco Saw Lar Htoo မှ တာဝန်ခံအသစ်ဖြစ်သော Fr. George Shwe Htun အား တာဝန်လွှဲ အပ်ခြင်းဖြစ်ပါသည်။

ဂိုဏ်းချုပ်ဆရာတော်ကြီး Basilio Athai မှ အမှာစကားပြောကြားရာတွင် (၈) နှစ်နီးပါး တာဝန်ယူလုပ်ဆောင်ခဲ့သည့် Fr. Bosco ကို ကျေးဇူးတင်စရာ အများကြီးရှိပါ တယ်။ ဆောင်ရွက်ခဲ့သူမျှကို မှတ်တမ်းတင် တယ်။ ကျေးဇူးတင်တယ်။ အနစ်နာခံခဲ့ တယ်။ ကျွန်တော့်အနေနဲ့ မယ်မယ်ရရကူညီ ပံ့ပိုးခဲ့ခြင်းမရှိတဲ့အတွက် အရမ်းကို ဝမ်း နည်းပါတယ်။ အနားယူသွားပေးမယ့်လည်း Fr. Bosco အနေနဲ့ သမ္မာကျမ်းစာလုပ်ငန်း ကို ဆက်လက် လုပ်ဆောင်နေဦးမှာပါ။ ကျွန်တော်တို့ကို ဆက်လက်အားပေး ကူညီ ဆောင်ရွက်ပေးနေမှာဖြစ်တယ်။ ဘာဘဲဖြစ် ဖြစ်ကျွန်တော်တို့ယုံကြည်ပါတယ်။

သမ္မာကျမ်းစာသမားဟာ အမြဲ တမ်းသမ္မာကျမ်းစာနဲ့ ကင်းလို့တော့မရဘူး။ ဘယ်နေရာဘဲ ရောက်ရောက်သမ္မာကျမ်းစာ အပေါ်သစ္စာရှိတယ်။ သေချာတယ်။ သမ္မာ ကျမ်းစာအပေါ် သစ္စာရှိတဲ့ပုဂ္ဂိုလ်တွေ အိမ် မှာအဆုတ်အဆံ့ပြီးလာတဲ့ပုဂ္ဂိုလ်တွေ ရှိချင်ရှိ မယ် Community မှာ အငြိမ့်အငြင်ခံပြီးလာ တဲ့သူလည်းရှိမယ် သမ္မာကျမ်းစာအတွက် ကြိုးစားကြတယ် သမ္မာကျမ်းစာအတွက် ကြိုးစား လုပ်ဆောင်တဲ့အတွက် ဂုဏ်ယူ တယ်။

Fr. Bosco ကို ကျေးဇူးတင်တယ် ကြိုးစား လုပ်ဆောင်ပြီး သမ္မာကျမ်းစာ တ မန်တော်လုပ်ငန်းအတွက် ချန်ထားခဲ့တဲ့အ မွေအနှစ်တွေအများကြီးရှိတယ်။ Fr. George Shwe Htun အနေနဲ့အမွေခံပြီး ဆက်လက် ကြိုးစားလုပ်ဆောင်သွားမယ်။ အများကြီး လည်းတိုးတက်လာမယ်လို့ ယုံကြည်တယ်။ ဆုတောင်းတယ် အားလုံးကို ကျေးဇူးတင်



တယ်။ ဆက်လက်၍ ဆရာတော်ဂျွန်မန်း ဆိန်းဟိုမှ အမှာစကားပြောကြားရာတွင်

"ပုသိမ်သာသနာအနေနဲ့ သမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းအတွက် ထဲထဲ ဝင်ဝင် တိုးတိုးတိုက်တိုက်ကြိုးစား လုပ် ဆောင် ဆက်ကပ်ခွင့်ရတဲ့အတွက် ဂုဏ်ယူ တယ်။ Fr. Morris Nyunt Wai နဲ့ Fr. Bosco တို့ကိုလည်းကျေးဇူးတင်တယ်။ ခုန Arch Bishop Athai ပြောသွားသလိုဘဲ ကိုယ့် သာသနာကို ပြန်ရောက်သွားတဲ့အခါ သမ္မာ ကျမ်းစာလုပ်ငန်းကို ဆက်လက်လုပ်ဆောင် နေဦးမှာပါ။

သမ္မာကျမ်းစာဟာ ကျွန်တော်တို့ အသက်ဖြစ်တယ် လောကမှာ အိုမယ်။ နာ မယ်။ သေမယ် မသေဆေးဆိုတာမရှိဘူး။ ကျွန်တော်တို့မှာ ဘာလိုသလဲ။ ခွန်အားဘဲ လိုတယ် ခံနိုင်ရည်ကျေးဇူးတော်။ အလင်း ကျေးဇူးတော်လိုတယ်။

Energy ဘယ်ကရနိုင်သလဲ
Three Sources of energy

- 1. Eucharist ကိုယ်တော်မြတ်စတုရင်တူး
- 2. Bible သမ္မာကျမ်းစာ
- 3. Holy Spirit သန့်ရှင်းသောဝိညာဉ်တော်

From this three sources we can get energy

ကိုယ်တော်မြတ်မဖူးလို့ကတော့ သမ္မာကျမ်းစာမဖတ်ရှုလို့ကတော့

ဝိညာဉ်တော်ဘုရားနဲ့မပြည့်ဝလို့ကတော့

လုပ်ဆောင်တဲ့ နေရာမှာ ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး Arch Bishop Athai ကို ကျေးဇူး တင်တယ်။ ဦးဆောင်ခဲ့တယ်။ ဆောင်ရန် ရှောင်ရန် ကောင်းသော လမ်းညွှန်မှုပေး ခဲ့တယ်။ ဒီမှာရောက်ရှိနေကြတဲ့ သမ္မာကျမ်း စာအဖွဲ့သားများအားလုံး မိမိရောက်ရှိတဲ့ နေရာဒေသမှာ ဆက်လက် ကြိုးစားလုပ် ဆောင်ကြပါလို့ တိုက်တွန်း အားပေးလိုပါ တယ်။

Fr. Morris Nyunt Wai မှလည်း သမ္မာကျမ်းစာ တမန်တော်လုပ်ငန်း ဆိုတဲ့ ခရီးကို ကျွန်တော်တို့အားလုံး လျှောက်နေ

ကြတယ် Fr. Bosco လည်း လျှောက်လှမ်းခဲ့ ပြီးပြီ ဆက်လက်လျှောက်ဦးမယ်။ Fr. George Shwe Htun ကလည်း ဆက် လျှောက်မယ်။ နောက်ခံပုံမှာ လက်ဆင့် ကမ်းတဲ့ပုံကလေးတွေရတယ်။ လက်နှစ် စုံရဲ့နောက်မှာ နောက်ထပ်လက်တစ်စုံ ရှိ နေတယ်ဆိုတာ ကျွန်တော်ယုံတယ် အပေါ် မှာ သခင်ယေရှု့လက်တစ်စုံ ရှိနေတယ်။ အဲဒီလက်တစ်စုံမှာ စာတွေရေးထားတယ်။

ဒီဖက်က writing word
ဟိုဖက်က living word

ဒီဖက်က လက်နဲ့ရေးတဲ့စာ
ဟိုဖက်က အသက်ရှင်သော နှုတ်ကပါတ် တော်။ တနည်းအားဖြင့်

ဒီဖက်မှာ "ဝီ" ဆိုတဲ့နှုတ်ကပါတ်တော်
ဟိုဖက်က "ဇီ" ဆိုတဲ့ နှုတ်ကပါတ်တော် ရှင်ယောဟန်ရေးထားသလို ငါသည်လမ်းခရီးဖြစ်၏ (မဂ္ဂ)

သမ္မာတရားလည်းဖြစ်၏။ (သစ္စာ)
အသက်လည်းဖြစ်၏ (ဇီဝ)

ဇီဝ ဆီသွားတဲ့လမ်းကြောင်းဖြစ်တယ်။ ဆ ရာတော်ပြောတဲ့အကြောင်းနဲ့ တထပ်တည်း ကျတယ်။ ကြမ်းတမ်းတဲ့ခရီးလမ်းဖြစ်တယ်။ ချောမွေ့မှာမဟုတ်ဘူး။ အကွေ့အကောက် အနိမ့်အမြင့်တွေရှိပေမယ့် နှုတ်ကပါတ် တော်အပေါ်သစ္စာရှိစွာနဲ့ အခုထက်ထိ နှုတ် ကပါတ်တော်ကို ချစ်မြတ်နိုးတဲ့စိတ်နဲ့ ကျွန် တော်တို့ လျှောက်လှမ်းခဲ့ကြတယ်။ ဆရာ တော်များ၊ ဘုန်းတော်ကြီးများ၊ စစ္စတာရ်များ ဘာသာဝင်များ အားလုံးကိုလည်း ကျွန် တော်အထူးဘဲ လေးစားဂုဏ်ယူပါတယ်။

ကျွန်တော့်ရဲ့ညီလေး Fr. George Shwe Htun ပြန်စရာဖြစ်တဲ့အတွက် နည်းနည်း စိုးရိမ်စိတ်ကလေးတွေတော့ ရှိ မှာပေါ့။ မစိုးရိမ်ပါနဲ့နောက်မှာ သခင်ယေရှု့ လက်နှစ်စုံရှိနေတယ်။ ကျွန်တော်တို့လည်း ရှိနေကြတယ်။ ဆက်လက်ပြီးတော့ ကျွန် တော်ရဲ့ညီငယ် Fr. George Shwe Htun ကို ဝိုင်းဝန်းပြီး အားပေးကြလုပ်ဆောင်သွား ကြပါစို့။

Fr. Saw Bosco မှလည်း ဖြတ်

သန်းခွဲတဲ့ခရီးစဉ်တလျှောက် အတွေ့အကြုံ များကို အကျယ်တဝင့်ဝေမျှသွားပါသည်။
တာဝန်ခံအသစ်

Fr. George Shwe Htun ရင်တွင်း ဖြစ်စကား ပြောကြားရာတွင် အားလုံးဝိုင်း ဝန်း ဆုတောင်းပေးသူအားလုံးကို အထူး ကျေးဇူးတင်တယ်။

ဆရာတော်ပြောတဲ့ သမ္မာကျမ်းစာ သံယောဇဉ် တယ်ဟုတ်တာဘဲ သမ္မာကျမ်း စာသံယောဇဉ်ဆိုတာ ဒုက္ခရဲ့မြစ်ဖျားခံရာ ရေသောက်မြစ်တစ်ခု။

ကျွန်တော့်ရဲ့ ဒီသမ္မာကျမ်းစာနဲ့ ပတ်သက်ပြီးဖြစ်လာတဲ့ အကြောင်းအရာကို ပြောရမယ်ဆိုရင် ဘုရားသုံးဆူမှာနေတုံးက ကျန်းမာရေးချူချာပြီး အသုဘရုပ် တော် တော်လေးကိုဖြစ်နေတဲ့အချိန် ကျွန်တော် မရတော့ဘူးဆိုပြီးတော့ အိမ်ပြန်တော့မယ် ဘုရားသခင်ကိုကြည့်ပြီး မျက်ရည်ကျတယ် ၁၅ မိနစ်လောက်နေတော့ စိတ်သက်သာ ရာရသွားတယ် ဆရာတယောက်ရဲ့ ကျမ်း စာကို ဖွင့်ဖတ်တဲ့အခါ တွေ့ရတဲ့စာသားက " ငါမသေရသေး၊ အသက်ရှင်၍ဘုရားသခင် ၏ အမှုတော်များကိုကြားပြောရမည်" ကျမ်း ပိုဒ်ကိုဖတ်ကြားပြီး ခွန်အားရလာတယ် ပြန် ကျန်းမာလာတယ်။

ကျေးဇူးတော်။ ခုန ဆရာတော် ပြောတာ နှုတ်ကပါတ်တော် လုပ်ဆောင်ရင် ရှတယ်။ ထိုတယ်။ ဒီလိုနဲ့ဘုန်းတော်ကြီးတစ် ပါးဖြစ်လာတယ်။ သမ္မာကျမ်းစာတမန်တော် လုပ်ငန်းမှာပါဝင်လာတယ်။

ကျမ်းစာရဲ့အလယ်ဗဟိုစာမျက်နှာ ဆာလံကျမ်း ၁၁၈:၈ ကို အရမ်းသဘောကျ တယ်။

"လူကို ကိုးစားခြင်းထက် ဘုရား သခင်ကိုကိုးစားတာသာ၍ကောင်းတယ်" ဒီမှာရှိတဲ့ သူအားလုံးကိုလည်း အားကိုးပါ တယ်။ ဝိုင်းဝန်းကူညီပံ့ပိုးပေးကြပါ။

၎င်းနောက် လက်ဆောင်ပစ္စည်း များ ပေးအပ်ခြင်း၊ မှတ်တမ်းခါတ်ပုံရိုက်ကူး ခြင်း၊ ပြုလုပ်ကြပြီး မိတ်ဆုံနေ့လည်စာ စား သုံးကာ သမ္မာကျမ်းစာ တာဝန်လွှဲအပ်ခြင်း အခမ်းအနားကို အောင်မြင်စွာကျင်းပပြီးစီးခဲ့ ပါသည်။

FB-Sai Sheng



ပုပ်ရဟန်းမင်းကြီးဆိုင်ရာ သာသနာပြုအသင်းများရုံးချုပ် (CBCM - PMS) မှ မန္တလေးရိုက်ချုပ်သာသနာရှိ ကလေးသူငယ်များနှင့် တွေ့ဆုံ



မန္တလေး

ပုပ်ရဟန်းမင်းကြီးဆိုင်ရာ သာသနာပြု အသင်းများရုံးချုပ် (CBCM-PMS) မှ မန္တလေး ရိုက်ချုပ်သာသနာရှိ ကလေးသူ ငယ်များနှင့် သွားရောက်တွေ့ဆုံကာ သာသနာပြု အသင်း များအကြောင်း ဝေမျှချခြင်းနှင့် သာသနာပြု ကလေးသူငယ်များ အသင်းကို ဖွဲ့စည်းပေးခဲ့ ပါသည်။ ဇန်နဝါရီ လ (၁၈) ရက်နေ့ နံနက် (၉) နာရီတွင် မန္တလေးမြို့ပေါ်ရှိ စိန့်ဂျိတ်ကယ်လ် (သံဝင်း)၊ စိန့်အန်ထော်နီ (နန်းရှေ့)၊ စိန့်ဇေး ဗီးယား၊ စိန့်ကျွန်၊ စိန့်ပီတာ (အမရပူရ)၊ စိန့်ဂျိုးဇက် (လဗုန်း)၊ ယေလူးရွှေကလေးတော် ကာသီဒြယ် တွင် လည်းကောင်း၊ ညနေ (၇) နာရီ အချိန် တွင်

ရွှေဘိုမြို့ရှိ စိန့်ဂျိုးဇက် ဘုရားကျောင်းတွင် က လေးသူငယ် (၄၂) ဦးတို့နှင့် လည်းကောင်း တွေ့ဆုံခဲ့သည်။ ဆက်လက်ပြီး ရဟန်းမင်းကြီးဆိုင် ရာ သာသနာပြုအသင်းများရုံးချုပ် (CBCM- PMS)၏ မန္တလေးရိုက်ချုပ်သာသနာရှိ ကလေးသူငယ် များနှင့် တွေ့ဆုံခြင်း ဒုတိယနေ့ အဖြစ် စိန့်လော့ ရင့်စ် ဘုရားကျောင်း (တဲကြီးကျေးရွာ)၊ မယ် တော် မွေးနေ့ဘုရားကျောင်း (မေဂွန်ကျေးရွာ)၊ မာရီးယား မာဒလေးနားဘုရားကျောင်း (ရွာတော် ကျေးရွာ) များရှိ ကလေးသူငယ် (၃၅၀) ကျော် နှင့် တွေ့ဆုံ၍ သာသနာပြုကလေးသူငယ်များ



တဲကြီးရွာ

အသင်းအကြောင်း ဝေမျှခြင်းနှင့် ဖွဲ့စည်း ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။ ဤကဲ့သို့ ရဟန်းမင်းကြီးဆိုင်ရာ သာ သနာပြု အသင်းများရုံးချုပ် (CBCM-PMS) ၏ မန္တလေးရိုက်ချုပ်သာသနာ သို့ သွားရောက်ကာ ရဟန်းမင်းကြီးဆိုင်ရာ သာသနာပြု အသင်းများ နှင့် ပတ်သက်၍ ဝေမျှဆွေးနွေးခြင်းများ၊ သာသ နာပြုကလေး သူငယ်များအသင်း ဖွဲ့စည်းပေး ခြင်းများကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သည့် အတွက် ပထမဦးစွာ ဘုရားသခင်အား ကျေးဇူး တင်ရှိပါသည်။ မန္တလေးမြို့ပေါ်ရှိ ဘုရားကျောင်း များမှ ကလေးသူငယ်များနှင့် တွေ့ဆုံရန် အတွက် ကာသီဒြယ်ဘုရားကျောင်း ခန်းမဆောင်ကို အ သုံးပြုခွင့်ပေးပြီး၊ ကလေးသူငယ်များအတွက် အားပေးစကားမြှောက်ကြား ပေးပါသော မန္တလေး ရိုက်ချုပ်ဆရာတော်ကြီး မာကု တင်ဝင်းအား အထူးပင်ကျေးဇူးတင်ရှိပါသည်။ ရဟန်းမင်းကြီးဆိုင်ရာ သာသနာပြု အ သင်းများအကြောင်းကို လာရောက် ဝေမျှ ဆွေး

နွေးပေးပါရန် ဖိတ်ကြားပေးပါသော ကျောင်း အုပ် ဘုန်းတော်ကြီး ဖါသာရံ ပီတာသန်း အား လည်း အထူးပင် ကျေးဇူးတင် ရှိပါသည်။ သာသနာပြုကလေးသူငယ်များ အ သင်း ဖွဲ့စည်းဖို့ ရန်အတွက် အစစ အရာရာ ကူညီ ပံ့ပိုးပေးခဲ့ကြသော ဖါသာရံ ပေါလ် သက် ခိုင်၊ ဖါသာရံ ဒေးဗစ် တိုးဝေအောင်၊ ဖါသာရံ ပက်ထရစ် သောင်းတင်ဦး (မယ်တော် မွေးနေ့ ဘုရားကျောင်း၊ မေဂွန်ကျေးရွာ)၊ ဖါသာရံ ဆော် လမ္မန် ထွန်းမင်းဇော် (မာရီးယား မာဒလေးနားဘု ရားကျောင်း၊ ရွာတော်ကျေးရွာ)၊ စစ္စတာ ဂျီစဇင်း မိငယ် (ကရူကာရေး သီလရှင် အသင်းရိုက်၊ ရွှေဘို)၊ စစ္စတာ ရေဂျီနား (ကရူကာ ရေး သီလ ရှင် အသင်းရိုက်၊ တဲကြီး) နှင့် မန္တလေး ရိုက် ချုပ်သာသနာမှ သာသနာပြုကလေး သူငယ် အ သင်း တာဝန်ခံများ အားလုံးကို အထူး အထူးပင် ကျေးဇူးတင်ရှိကြောင်း မှတ်တမ်း တင်အပ် ပါသည်။

CBCM-PMS Commission



ရွာတော်ရွာ



ရွှေဘို



ရဟန်းဖြစ်တက္ကသိုလ် ဖြစ်ဦးလွင်

mca
missionary childhood association

You can make a difference!

MISSION TOGETHER
Children Helping Children



ဇေဇွန်ရွာ

လားရှိုးဂိုဏ်းအုပ်သာသနာ၏ အရိုက်အရာဆက်ခံခွင့်ရှိဆရာတော် လုကပ်စ် ဂျင်ဖေါက် ဒေါင်ဇယ်၏ ဆရာတော် သိက္ခာတင် မင်္ဂလာ အခမ်းအနား မှတ်တမ်း



ဆရာတော် လုကပ်စ် ဂျင်ဖေါက် ဒေါင်ဇယ် ဆရာတော် သိက္ခာတင်မင်္ဂလာ အခမ်းအနားကို လားရှိုးမြို့ရှိ ယေဇူးရွှေနန်းလုံးတော် ဘုရားကျောင်းတွင် ၂၀၁၉ ခု ဇန်နဝါရီလ ၂၉ ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့သည်။

ဂိုဏ်းချုပ်ဆရာတော်ကြီး မာကုတင်ဝင်း နှင့် ဂိုဏ်းချုပ်ဆရာတော်ကြီး ပေါလ် ချန်အင်းနမ် တို့ တွဲဖက်လျက် ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘို မှ ဆရာတော် သိက္ခာတင်ပေးခဲ့ပါသည်။



မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် - လူထုဆက်သွယ်ရေးရုံး

ဘုရားရှိခိုးကျောင်းသစ်အား ကောင်းချီးပေးဖွင့်လှစ်ခြင်း



ဧရာဝတီတိုင်း ဒေသကြီး ကန်ကြီး ဒေါင့်မြို့နယ် ရွေးကုန်းသာသနာပိုင် မယ်ဝင်းချောင် ကျေးရွာရှိ စိန်ပီတာဘုရားရှိခိုးကျောင်းသစ်အား ပုသိမ်ဂိုဏ်းအုပ်သာသနာပိုင် ဆရာတော် ဂျွန်မန်းဆိန်းဟိုမှ ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက် ၆ နာရီခွဲတွင် မစ္စားတရားနဲ့အတူ ကောင်းချီးပေးဖွင့်လှစ်

ခဲ့ပါသည်။ ဘုရားကျောင်းသစ်အား ကောင်းချီးပေး ဖွင့်လှစ်ရန် ကြွရောက်လာသော အဖဆရာတော် ဘုရားအား ကြိုဆိုနှုတ်ဆက်ခြင်း၊ ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း၊ ပရိတ်မေတ္တာ ရွတ်ဆိုဆုတောင်းခြင်းနှင့် ဘုရား

ကျောင်းသစ်အား မေတ္တာရေ ပက်ဖြန်းခြင်းတို့ဖြင့် ဖွင့်ပွဲအခမ်းအနားကို စတင်ခဲ့ပါသည်။ ဖွင့်ပွဲ အခမ်းအနား အစီအစဉ် ပြီးဆုံးသည့်နောက် အဖဆရာတော်ကြီးမှ ရပ်နီးရပ်ဝေးမှ ကြွရောက်လာကြသော ကက်သလစ်ဘာသာတူများနှင့်အတူ မစ္စားတရားကို ဦးဆောင်ကာ ဝတ်ပြုဆုတောင်းခဲ့ပါသည်။

မစ္စားအပြီးတွင် ဒေသခံကျေးရွာရှိ ဘာသာတူများက ပါဝင်ဆုတောင်းပေးကြသော ဧည့်သည်ဘာသာတူများကို နေ့လည်စာဖြင့် ကျွေးမွေးဧည့်ခံခဲ့ပါသည်။ မယ်ဝင်းချောင်ကျေးရွာသည် ကက်သလစ်ဘာသာဝင် အိမ်ခြေ ၅ အိမ်သာရှိကြောင်း သိရပါသည်။

ဘာသာဝင်အိမ်ခြေ နည်းသော်လည်းမိမိတို့ရဲ့ ယုံကြည်ခြင်း၊ သဒ္ဓါတရားထက်သန်ခြင်း၊ ဆုတောင်းခြင်းအားကောင်းခြင်းတို့ကြောင့် ယခုကဲ့သို့ ဘုရားသစ်၏ ဝိဇ္ဇာန်တော် ဘုရားကျောင်းသစ်အား ရရှိခြင်းဖြစ်ကြောင်း သိရှိရပါသည်။

OSC Pathein

ပုသိမ်သာသနာရှိ အမျိုးသမီးများ တစ်ရက်တာ ဝတ်စောင့်ခြင်း

ပုသိမ်ဂိုဏ်းအုပ်သာသနာ၊ ပုသိမ်ဇုန်၊ ပုသိမ်သာသနာရှိ အမျိုးသမီးများ တစ်ရက်တာ ဝတ်စောင့်ခြင်းကို ဇန်နဝါရီလ ၁၉ ရက်နေ့ တနင်္ဂနွေနေ့ နံနက် မစ္စားအပြီးတွင် စတင်ကာ ညနေ ၄ နာရီခွဲတွင် အဆုံးသတ်ခဲ့ပါသည်။

ဝတ်စောင့်ခြင်းတွင် အဖဆရာတော်ဘုရားမှ ဝတ်စောင့်ခြင်းတွင် ပါဝင်တက်ရောက်လာသော ဘာသာဝင်များအား တရားရေအေးတိုက်ကျွေးခြင်း၊ Fr Paul နှင့် Deacon ဆည်းဆာတို့မှ တရားရေအေးတိုက်ကျွေးခြင်းတို့ကို ပြုလုပ်ခဲ့ကြပါသည်။

ဝတ်စောင့်ခြင်းတွင် ပုသိမ်သာသနာမှ အမျိုးသမီးများ ၇၅ ယောက်တက်ရောက်ခဲ့ကြပါသည်။

OSC Pathein



၅ ကြိမ်မြောက် RVA အွန်လိုင်းသင်တန်းသို့ ပုသိမ်ကက်သလစ်သာသနာမှ နှစ်ဦး တက်ရောက်

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ RVA ရုံးဌာနတွင် ပြုလုပ်သော ၅ ကြိမ်မြောက် RVA အွန်လိုင်းသင်တန်းသို့ ပုသိမ်ကက်သလစ်သာသနာမှ ပိုးကရင်ဘာသာ အစီအစဉ်အတွက် နှစ်ဦး ပါဝင်တက်ရောက်ခဲ့ပါသည်။

သင်တန်းတက်ရောက်သူနှစ်ဦးမှာ ဖာသာရ်ဂျေမီနှင့်နန့်သင်ဦးတို့ဖြစ်ပါသည်။ သင်တန်းကာလသည် ဇန်နဝါရီလ ၁၃ ရက်မှ မတ်လ ၇ ရက် နေ့ထိဖြစ်ပါသည်။ သင်တန်း တက်ရောက်သူဦးရေမှာ ၂၇ ယောက်ဖြစ်ပြီး ပါဝင်တက်ရောက်ကြသောနိုင်ငံများမှာ မြန်မာ၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ်၊ သီရိလင်္ကာ၊ အိန္ဒိယ၊ ကမ္ဘောဒီးယားနိုင်ငံတို့ဖြစ်ပါသည်။

သင်တန်းတွင် Communication နှင့်ပက်သက်သော အကြောင်းအရာ၊ သတင်းမီဒီယာနှင့် ပက်သက်သောအကြောင်းအရာများကို အာရှဆရာတော်ကြီးများ အဖွဲ့ချုပ်ရှိ လူထုဆက်သွယ်ရေးဌာနရုံး အတွင်း ရေးမှူး ဘုန်းတော်ကြီး ဂျော့ ပလာသိုတန်နှင့် RVA ဖိလစ်ပိုင်ရုံးတွင် တာဝန်ထမ်းဆောင်နေကြသော ဘုန်းတော်ကြီးများက အသီးသီး ပို့ချကြပါသည်။ သင်တန်းပြီးဆုံးပြီးပါက မိမိတို့နိုင်ငံသို့ပြန်ပြီး မိမိတို့ဘာသာစကားများနှင့် တရားဝင် အာရ်ပီအေ ဝန်းထမ်းများအဖြစ် လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

OSC Pathein



ယေရှု့လုံးတော် ဘုရားကျောင်းသစ်အား ကောင်းချီးပေးဖွင့်လှစ်



ဧရာဝတီတိုင်းဒေသကြီး၊ လွန်မြို့၊ ကျေးရွာတွင် ဇန်နဝါရီလ ၂၅ ရက်နေ့ နယ်၊ မေရီလန်းသာသနာပိုင် ကျွန်းတော ၂၀၂၀၊ စနေနေ့ နံနက် ၈ နာရီ ၃၀ မိနစ်တွင်

ပုသိမ်ဆရာတော် ဂျွန်မန်းဆိန်းဟိုမှ ယေရှု့ လုံးတော်ဘုရားကျောင်းဆောင်သစ်ကို ကောင်းချီးပေး ဖွင့်လှစ်ခဲ့ပါသည်။ ဖွင့်ပွဲအ ကြိုညှင်တွင် ကြွရောက်ကြသော ဧည့်ပရိတ် သတ်များအား အကပဒေသာများဖြင့် ဖျော် ဖြေခြင်းအခမ်းအနား ပြုလုပ်ခဲ့ပါသည်။ ဇန် နဝါရီလ ၂၅ ရက်နေ့ ၇ နာရီခွဲတွင် အဖဆရာ တော်ဘုရားသည် မေရီလန်း သာသနာမှ ကျွန်းတောကျေးရွာသို့ ကြွရောက်ကာသာ သာတူသားသမီးများက လှိုက်လှိုက်လဲ့လဲ့ ကြိုဆိုကြပြီး ဖွင့်ပွဲအခမ်းအနားကို နံနက် ၈ နာရီခွဲတွင် စတင်တာ ပရိတ်မေတ္တာ ရွတ်ဆို ခြင်း၊ မေတ္တာရေဖြင့် ပက်ဖြန်းခြင်း၊ လောဗန် တိုက်ခြင်းတို့ကို ပြုလုပ်ပြီး မစ္စားတရားကို ရဟန်းတော်များ ၂၅ ပါးနှင့်အတူ အဖဆရာ တော်ဂျွန်မန်းဆိန်းဟိုမှ ဦးဆောင်ပူဇော်ပေး

ခဲ့ပါသည်။ မစ္စား အပြီးတွင် ကျွန်းတောကျေး ရွာမှ သူတော်စင်ဖြစ်သွားသော Fr ဘင်ဂျာ မင်ကျော်လွင်၏ ရဟန်းဝါတော် ၃၀ နှင့် သူ ၏ ညီမဖြစ်သူ ဓမ္မဆရာမ နော်မာရီးယား၏ ဓမ္မဆရာမအဖြစ် တာဝန်ထမ်းဆောင်ခဲ့ သော နှစ် ၃၀ ပြည့် အခမ်းအနားကို ပြုလုပ် ခဲ့ပါသည်။ ကျွန်းတောကျေးရွာသည် ဘာ သာတူများ များပြားပြီးသူတော်စင် ရဟန်း ၄ ပါးကို မွေးထုတ်ပေးသောရွာဖြစ်၍ မေရီ လန်း သာသနာအတွက် အားကိုးရသော ရွာဖြစ်ပါသည်။

OSC Pathein

ပုသိမ်ရဲ့ ဓမ္မဆရာ၊ ဆရာမများ တစ်ရက်တာ ဝတ်စောင့်ပွဲ

ပုသိမ်ရဲ့ ဓမ္မဆရာ၊ ဆရာမများ တစ်ရက်တာ ဝတ်စောင့်ပွဲကို ပေါက်ဆိန်ပွဲ သာသနာ၊ ကန်စုကျေးရွာ၌ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ (၂၆) ရက်နေ့တွင်ကျင်းပပြု လုပ်ခဲ့ပါသည်။

ဝတ်စောင့်ပွဲသို့ ဓမ္မဆရာ၊ ဆရာမ များ တာဝန်ခံ ဘုန်းတော်ကြီး ဖာသာရ် ဂျီစဖတ်၊ ပုသိမ်ကျောင်းထိုင်ဘုန်းတော်ကြီး Fr.Philip Soe Win၊ ပေါက်ဆိန်ပွဲသာသနာ ကျောင်းထိုင်ဘုန်းတော်ကြီး ဖာသာရ် ဂေါ် သောတို့မှ တက်ရောက် ပါဝင်ပေးခဲ့ကြပါ သည်။ သာသနာအသီးသီးမှ ဝတ်စောင့်ပွဲ သို့ လာရောက်ကြသော ဓမ္မဆရာ၊ ဆရာမ စုစုပေါင်း(၂၅)ဦးတက်ရောက်ခဲ့ပါကြောင်း သိရှိရပါသည်။

သတင်း/ဓာတ်ပုံ
မေဒါ (ကန်စု)



အသက်မွေးဝမ်းကြောင်းဆိုင်ရာအမြင်ဖွင့်သင်တန်း

ယနေ့ခေတ် လူငယ်များအနေဖြင့် ပိုမိုတောက်ပ ကောင်းမွန်သည့်အနာဂတ် တစ်ခု တည်ဆောက်နိုင်ရေးအတွက် အ သက်မွေးဝမ်းကြောင်းဆိုင်ရာ အခွင့်အ လမ်းများရွေးချယ်ရာတွင် အသိအမြင်ပွင့် လင်းပြီး မှန်ကန်စွာ ရွေးချယ်နိုင်ရန် ရည် ရွယ်၍ အမြင်ဖွင့်သင်တန်းအား ၂၀၂၀ ခုနှစ် ဇန်နဝါရီလ (၁၈) ရက်နေ့ နံနက် (၉) နာရီ တွင် ပုသိမ်မြို့၊ မဟာဗောဓိလမ်းရှိ စိန်ဘရား နီးဂေဟာတွင် ကျင်းပခဲ့ပါသည်။ ဦးစွာဘုန်း တော်ကြီး ဖလောရင်း အောင်ကျော်ဦးမှ အဖွင့်ဆုတောင်းမေတ္တာဖြင့် စတင်ပေးပြီး Who am I? What job? How do I be- come? ခေါင်းစဉ်ဖြင့်တက်ရောက်လာကြ သော ကလေးများအား အုပ်စုခွဲကာဆွေး

နွေးခဲ့ကြသည်။ ဆက်လက်ပြီး အသက်မွေးဝမ်း ကျောင်းဆိုင်ရာ ခေါင်းစဉ်ရပ်များနှင့် ပတ် သက်၍ ဖိတ်ခေါ်ထားသည့် သက်ဆိုင်ရာ ဆရာကြီး၊ ဆရာမကြီးများမှ အဆိုပါတက် ရောက်လာကြသော ကလေးများအား မိမိ တို့အတွက် မှန်ကန်သည့် အသက်မွေးဝမ်း ကျောင်းဆိုင်ရာ ရွေးချယ်မှုများအတွက် မှန် ကန်စွာရွေးချယ်နိုင်ရေး ပြုလုပ်နိုင်ရန် ဆွေး နွေးခြင်း၊ မေးမြန်းချက်များကို ပြန်လည် ဖြေကြားပေးခြင်း လမ်းညွှန်မှုများပေးခြင်း တို့ကို ဆောင်ရွက်ပေးပါသည်။

ညနေ(၄)နာရီတွင် သင်တန်းဆင်း ပွဲကိုပြုလုပ်ရာတွင် ကလေးများအတွက် လို အပ်ချက်၊ အားနည်းချက်၊ အားသာချက်များ



ကို ပြန်လည်တင်ပြကြပြီး ပုသိမ်တက္ကသိုလ် မှ ပထမနှစ်ကျောင်းသူ နန်းမေဘယ်လ်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြား

သွားပါသည်။
နန်းဂျူလိုင်အေး(ပုသိမ်)

မိတ်သလင်တောင်တိုက်နယ်မိခင်အားနာအသင်းနှစ်ပတ်လည် ဝတ်စောင့်ခြင်း၊ အစည်းအဝေးကြီး၊ မယ်တော်သခင်မပွဲ နှင့် သာသနာပြု ကလေးသူငယ်များ တွေ့ဆုံပွဲ



တောင်ငူသာသနာ၊ မိတ်သလင် တောင်တိုက်နယ် မိခင်အားနာအသင်းနှစ်ပတ်လည် ဝတ်စောင့်ခြင်းနှင့် အစည်းအဝေးကြီးကို (၃၀.၁၂.၂၀၁၉ မှ ၂.၁.၂၀၂၀)အထိ

တောင်နန်းချိုအောက်ကျေးရွာ ဘုရား၏မိခင်မယ်တော်သခင်မ ကျောင်းတော်ကြီး၌ ကျင်းပပြုလုပ်ခဲ့ကြပါသည်။

၎င်းအစီအစဉ်ကို ကျောင်းထိုင် Rev.Fr.Richard အားခိုမှ တရားရေအေးတိုက်ကျေးပေးပြီး မိခင်အသင်း တာဝန်ခံ Mother ကြီး ချယ်လယ်စတီးနာအပီး နှင့် Sr.ဘက်နက်ဒက် မြတ်နင်းနွယ်တို့မှ သွန်သင်ချက်များဝေမျှပေးခဲ့ပါသည်။

၎င်းအပြင် မယ်တော်သခင်မပွဲ၊ ဘုရားကျောင်းတော်ကြီးပွဲ ကျင်းပခြင်းနှင့် အတူ လိပ်သိုမြို့နှင့် တောင်နန်းချိုအောက်ကျေးရွာရှိ ရဟန်းမင်းကြီးဆိုင်ရာသာသနာပြု ကလေးသူငယ်များ တွေ့ဆုံပွဲ ပျော်ပွဲရွှင်

ပွဲကျင်းပကာ Bro. ပေါလ် ဝင်းထွေး၊ Sr. ဘက်နက်ဒက် မြတ်နင်းနွယ် ၊ ဆရာမဒေါ်လူစီအားဝေမိုး၊ဆရာမဒေါ်မားဂရက်ကျင်၊ ဆရာမဒေါ်ဘရစ်ဂျစ်၊ ဆရာမဒေါ်အားတစ် နှင့် တိုက်နယ် အမာခံလူငယ်များတို့ ပါဝင် ဦးဆောင်ပေးခဲ့ကြပါသည်။ လိပ်သိုမြို့ ရဟန်းမင်းကြီးဆိုင်ရာ သာသနာပြုကလေး သူငယ်များမှ ပွဲတော်တွင် မယ်တော်သခင်မပွဲ၊ မိခင်အသင်းဝင် ဂျူဘီလီရှင်များအတွက် ဝတ်စောင့်ခြင်းပွဲတော် မှတ်တမ်းပုံစံဖြင့်ပေးအပ်ပေးပေးခဲ့ ကြပါသည်။ ဝတ်စောင့်ခြင်းတွင် မိခင် (၁၆၀)ဦး နှင့် ပွဲတွင်ပါဝင်သူ (၅၀၀) ဦးခန့် ရှိပါသည်။

ဒက်ဇူးမယ် (I.S.R)

တောင်ငူသာသနာ ကျောင်းကုန်းကျေးရွာရှိ ပီးမေသမိုင်းဝင်ခေါင်းလောင်းကို ခေါင်းလောင်းစင် အသစ်သို့ပြောင်းရွှေ့ခြင်း

တောင်ငူသာသနာ၊ လိပ်သိုတိုက်နယ် ကျောင်းကုန်းကျေးရွာရှိ ပီးမေသမိုင်းဝင် ခေါင်းလောင်းစင်သံတိုင်များ ပျက်စီးယိုယွင်းလာသောကြောင့် ခေါင်းလောင်းစင်အသစ်သို့ ပြောင်းရွှေ့ခြင်း အစီအစဉ်တစ်ရပ်ကို (၂၃.၁၂.၂၀၁၉)နေ့တွင် ကျောင်းကုန်းကျေးရွာ၌ကျင်း ပြုလုပ်ခဲ့ကြပါသည်။ ၎င်း အခမ်းအနား ကို မစ္စားတရားတော်မြတ်ဖြင့်စတင်ကာ Rev.Fr. ဆေဗာစတီယန်သိန်းမောင်မှဦးဆောင်လျက် ကောင်းချီးပေးရွှေ့ပြောင်းခဲ့ပါသည်။ ပါဝင် တက်ရောက်သူ (၃၀၀) ကျော်ရှိပါသည်။

ဒက်ဇူးမယ် (I.S.R)



တောင်ငူဝိုက်အုပ်သာသနာ ဝိုက်အုပ်ဆရာတော်ကြီး အိုက်ဇက်ဇာနဏိ ဝါတော်(၃၅)ပြည့် ကျေးဇူးတော်ချီးမွမ်းခြင်း



တောင်ငူဝိုက်အုပ်သာသနာ ဝိုက်အုပ်ဆရာတော်ကြီး အိုက်ဇက်ဇာနဏိ ရဟန်းဝါ တော်(၃၅) ဝါနှင့် ဆရာတော်ဝါတော် (၃၅) ဝါပြည့် ကျေးဇူးတော် ချီးမွမ်းခြင်း အစီအစဉ် တစ်ရပ်ကို (၁၇.၁.၂၀၂၀) နေ့တွင် ကျင်းပပြုလုပ်ရာ နံနက် ၆:၀၀ နာရီ ကျေးဇူးတင်မစ္စား တရားတော်မြတ်၊ ည ၇:၀၀ နာရီ တွင် ပီးမေဓမ္မာရုံ၌ဂုဏ်ပြု ညစာစား ခြင်းပြုလုပ်ခဲ့ပါသည်။ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ရဟန်းတော်များနှင့်သီလရှင်များ (၁၅၀) ကျော် ပါဝင်ခဲ့ကြပါသည်။

ဒက်ဇူးမယ်(I.S.R)



ကျိုင်းတုံကက်သလစ်သာသနာ တာချီလိတ်သာသနာအုပ်စုအတွင်းရှိ ဟကြားမနီးရွာတွင် ဘုရားကျောင်းသစ် နှင့် ခန်းမဆောင်သစ် ဖွင့်ပွဲကျင်းပ

၂၀၂၀ ခုနှစ် ဇန်နဝါရီလ (၁၈) ရက်နေ့ နံနက် ၉ နာရီတွင် ကျိုင်းတုံကက်သလစ်သာသနာပိုင်ဆရာတော်ဝိတာလွီးစ်ကျရုမှ St. John ဘုရားကျောင်းသစ်နှင့် St. James ခန်းမဆောင်သစ်အား ကောင်းကြီးပေး ဖွင့်လှစ်ပေးခဲ့သည်။

ဘာသာတူ အိမ်ခြေမှာ ၁၅ အိမ်သာရှိသော်လည်း ရွာသူရွာသားများ၏စည်းလုံးစုပေါင်းအင်အားဖြင့် ဘုရားကျောင်းသစ် နှင့် ခန်းမဆောင်သစ်တို့ ထွက်ပေါ်လာခဲ့ပြီဖြစ်သည်။ Kyengtung-Osc



ဟားခါးသာသနာသတင်း



တွင် ဟားခါးကသီဒြယ် လူငယ်မောင်မယ်များဦးဆောင်၍ ဖျော်ပွဲရွှင်ပွဲများ၊ ကာသီဒြယ်တာဝန်ခံ ဓမ္မဆရာ Simon Hrang Ling မှ အားပေးစကား ပြောကြားခြင်း၊ အသက် ၆၅ နှစ်အထက် ဘာသာဝင် သက်ကြီးရွယ်အိုများအား Pale Store (1+2) မိသားစုနှင့် High Class ကားဂိတ်မိသားစုမှ ခရစ္စမတ် လက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်းစသည်များ ပြုလုပ်ခဲ့ပါသည်။ ဖျော်ပွဲရွှင်ပွဲများအပြီးတွင် အလှူရှင်များမှခရစ္စမတ်မိတ်ဆုံစားပွဲ ပြုလုပ်ပေးရာ လူပေါင်း ၅၀၀ ကျော်က ဖျော်ရွှင်စွာ အတူတကွစားသုံးခဲ့ကြပါသည်။

ဒီဇင်ဘာလ(၂၈)ရက်နေ့တွင်သန့်ရှင်းသောကလေးငယ်များပွဲနေ့တွင်ကလေးသူငယ်ပေါင်း(၂၀၀) ကျော်တို့အား ကျောင်းထိုင်ဘုန်းတော်ကြီး Fr. John Om Se မှ အထူးမတ္တပူဇော်ပေးပြီး ကောင်းချီးပေးခဲ့ပါသည်။ မတ္တအပြီးတွင် သမိုင်းဝင်မှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးခဲ့ကြပါသည်။ နော်ဘတ်ကျော်လင်း (Hakha-OSC)



၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၅) ရက် နံနက်(၁၀:၃၀) နာရီ၊ ခရစ္စမတ် အပြီး

ဟားခါးသာသနာ ကက်သလစ် ကျန်းမာရေး ကော်မရှင်အဖွဲ့၏ ဆေးဝါးကုသမှု



ဟားခါးသာသနာ ကက်သလစ်ကျန်းမာရေး ကော်မရှင်အဖွဲ့သည် ၁၉.၁.၂၀၂၀ ရက် တနင်္ဂနွေ နေ့တွင် မဒပ်ကျေးရွာတွင် ဆေးကုသမှုပြုလုပ်ကြသည်။ အဆိုပါ ဆေးကုသရာတွင် Dr. ခွီရိုန်း (ဟောက်ဆာကျင်) မှ စေတနာဖြင့်ပါဝင်ကူညီခဲ့ကာသူနာပြု ဆရာမကြီးများ ၈ ယောက်တို့နှင့်အတူ ဆေးကုသမှုပြုလုပ်ခဲ့ပါသည်။

မဒပ်ကျေးရွာ နှင့် အနီးအနားရွာများမှ မကျန်းမာသူ ၉၈ ယောက် လာရောက်ဆေးကုသမှု ခံယူကြပါသည်။ မာသာရိထရေဇာ ကျန်းမာရေး ကော်မရှင်သည် ကျေးရွာများ၌ ယခုကဲ့သို့ mobile clinic ပြုလုပ်ကြသည်မှာ တတိယအကြိမ်မြောက် ပြုလုပ်ခြင်းဖြစ်သည်။

မင်းတပ်မြို့၌လည်း အလှင်းသင့်သလိုဆေးခန်းဖွင့်ဆေးကုသပေးပါကြောင်း သိရှိရပါသည်။

စာမျက်နှာ ၇ မှ အဆက်

ခန့်အပ်ရန် ဆရာတော်ကြီးများ အားလုံးက သဘောတူခဲ့ကြပါသည်။

ဘုရားသခင်၏နှုတ်ကပတ်တော်နှစ်

သမ္မာ ကျမ်းစာတော်မြတ် တမန်တော်လုပ်ငန်း၏ တာဝန်ခံဖြစ်သူ ဖာသာရ် ဘော်စကို စောလားထူးက ကက်သလစ် သမ္မာ ကျမ်းစာတော်မြတ် အဖွဲ့အစည်း (CBF) က သတ်မှတ်လိုက်သည့် "ဘုရားသခင်၏ နှုတ်တော်ထွက် စကားနှစ်" အကြောင်းကို ဆရာတော်ကြီးများအား တင်ပြခဲ့ပါသည်။ (အသေးစိတ်ကို စာမျက်နှာ ၃ ပါ ဆောင်းပါးတွင် ဖော်ပြခဲ့ပြီးဖြစ်ပါ သည်။)

ထို့နောက် ဖာသာရ် ဘော်စကိုသည် မိမိ၏ နေရာအား ဆက်ခံမည့် ဖာသာရ် ဂျော့ရွှေထွန်းကို ဆရာတော်ကြီးများနှင့် မိတ်ဆက် ပေးခဲ့ပါသည်။

လူငယ်ညီလာခံ

ဆရာတော် ဖရန်စစ် ဒေါ့တန်က ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလက ကျင်းပခဲ့သော

"စတုတ္ထ အကြိမ်မြောက် မြန်မာ နိုင်ငံလုံး ဆိုင်ရာကက်သလစ်လူငယ်ညီလာခံ" ဖြစ် မြောက်ရေး အတွက် တာဝန် ရှိသူများကို ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။

RVA

ဆရာတော် ဖရန်စစ်ဒေါ့တန်က အာရှသမ္မာ တရား (Radio Veritas Asia - RVA) အစီအစဉ်များကို ကက်သလစ်ဘာသာဝင်များပိုမိုကြည့်ရှုနားထောင် လာကြစေရန် CBCM အနေဖြင့် အားပေးနှိုးဆော်ရန် မေတ္တာရပ်ခံခဲ့ပါသည်။

Little Way Association

ဆရာတော်ကြီး နီကောလပ်စ် မန်းထန်(ငြိမ်း) က Little Way Association ၏နောက်ခံသမိုင်း၊ ကျင့်ဝတ်စည်းကမ်းများနှင့် လုပ်ဆောင်ချက်များကို တင်ပြ ခဲ့ပြီး ဆရာတော်ကြီးများအားလုံးက ထောက်ခံသဘော တူခဲ့ကြပါသည်။

CRCM

သူတော်စင်အသင်းဂိုဏ်းများအဖွဲ့

ချုပ် CRCM ၏ ဥက္ကဋ္ဌဖြစ်သော Bro. Noel Hrang Lal က မြန်မာနိုင်ငံတွင် အမျိုးသား သူတော်စင် အသင်းဂိုဏ်း (၁၃) ခု၊ အမျိုးသမီး သူတော်စင် အသင်းဂိုဏ်း (၂၆) ခု၊ နောက်ထပ် CRCM အဖွဲ့ဝင်ဖြစ်လာရန် ရှိသော အသင်းဂိုဏ်း (၈) ခု၊ စုစုပေါင်း အသင်းဂိုဏ်း(၄၇) ခု ရှိပြီး မြန်မာပြည်၏ သာသနာပြုလုပ်ငန်း၌ ပါဝင်အမှုတော်ဆောင်လျက်ရှိကြောင်း တင်ပြခဲ့ပါသည်။

ဝတ်ပြုကိုးကွယ်ခြင်း

ဆရာတော်ကြီး မာကတင်ဝင်းက မြန်မာနိုင်ငံတွင် ကျင့်သုံးနေသော ဝတ်ပြုကိုးကွယ်ခြင်းအရေး ကိစ္စများနှင့် ပတ်သက်၍ မြန်မာနိုင်ငံကက်သလစ် ဆရာတော်ကြီးများအဖွဲ့ချုပ်က ခိုင်မာသော လမ်းညွှန်ချက်များ ချပေးရန် အကြံပြုခဲ့ပါသည်။ ထို့ကြောင့် ဝတ်ပြုကိုးကွယ်ခြင်းနှင့် ပတ်သက်၍ လိုက်နာကျင့်သုံးအပ် သော စည်းမျဉ်း ဥပဒေများကို ဆရာတော်ကြီး မာကတင်ဝင်းက ဦးဆောင်၍ ရေးဆွဲသွားမည်

ဖြစ်သည်။
အမျိုးသမီးထုဖွံ့ဖြိုးတိုးတက်ရေး

Sr. Assumpta (RGS) က အမျိုးသမီးထုဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍနှင့် ပတ်သက်၍ ရန်ကုန်၊ ပြည်၊ ဘားအံ၊ မော်လမြိုင်နှင့် ပုသိမ်သာသနာ့နယ်များမှ အမျိုးသမီးအဖွဲ့ဝင်များအတူတကွ စုပေါင်းကာ လုပ် ဆောင်သောလှုပ်ရှားမှုများနှင့် ဆွေးနွေး ပို့ချချက်များ ပြုလုပ်ကြကြောင်း၊ အားလုံးပါဝင်သည့် ပထမအကြိမ် စုံညီ တွေ့ဆုံဆွေးနွေးပွဲကို ၂၀၁၉-ခုနှစ်၊ နိုဝင်ဘာလ က ရန်ကုန်မြို့တွင် ကျင်းပနိုင်ခဲ့ကြောင်း၊ ဆရာတော်ကြီးများ၏ အားပေးမှုများက ၎င်းတို့၏ လှုပ်ရှားမှုများကို အားတက်စေကြောင်း တင်ပြသွားခဲ့ပါသည်။

ဆွေးနွေး တင်ပြချက်များ ပြီးဆုံးသောအခါ ဆရာတော်ကြီးများ၏ နောက်တစ်ကြိမ် မျက်နှာစုံညီ အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၉ ရက်မှ ၁၂ ရက်အထိ ကျင်းပရန် သတ်မှတ်ခဲ့ကြပါသည်။

မန္တလေး ကက်သလစ်ဂိုဏ်းချုပ် သာသနာလုံးဆိုင်ရာ လူငယ်ကော်မရှင်၏ မြန်မာနိုင်ငံ "လူငယ်များနှစ် - YEAR OF YOUTH " ဖွင့်ပွဲအခမ်းအနား

မြန်မာနိုင်ငံလုံး ဆိုင်ရာ လူငယ်ကော်မရှင်နှင့် ဆရာတော်ကြီးများ အဖွဲ့ချုပ်မှ သတ်မှတ်ထားသော မြန်မာနိုင်ငံ လူငယ်များနှစ် ဖွင့်ပွဲ အခမ်းအနား မစ္စူးတရား တော်မြတ်ကို မန္တလေး ကက်သလစ်ဂိုဏ်းချုပ် သာသနာ လုံးဆိုင်ရာ လူငယ်ကော်မရှင်မှ ဦးဆောင်၍ ယနေ့ ဖေဖော်ဝါရီလ (၂) ရက်နေ့ နံနက် ကိုးနာရီခွဲက စိန့်ဂျွန်း ဘုရားရှိခိုးကျောင်း၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

မစ္စူး တရားတော်မြတ်အား ဂိုဏ်းချုပ် ဆရာတော်ကြီး (ငြိမ်း) ပေါလ် ဇိန်ထွန်း ဂရောင် မှ ဦးဆောင်ကာ ပူဇော်၍ ဩဝါဒတရားရေးအေးကို တိုက်ကျွေးခဲ့ပါသည်။

ဆရာတော်ကြီးမှ ဩဝါဒတရားရေးအေး တိုက်ကျွေးရာ၌ ကျွန်ုပ်တို့၏ ဘဝကို မယ်တော် လက်သို့ အပ်နှံစေလိုကြောင်း၊ မယ်တော်ကဲ့သို့ သခင် ခရစ်တော်ရဲ့စကားကို နားထောင်ကြဖို့၊ မယ်တော်မှ တဆင့် သခင်ယေရှု လက်တော်မှာ အပ်နှံပေးမည် ဖြစ်ကြောင်း၊ သခင်ယေရှုဟာ လောက၏ အလင်းဖြစ်ကြောင်း၊ သခင်ခရစ်တော်သည် အသက် ရှင်လျှက်ရှိကြောင်း၊ ကျွန်ုပ်တို့ရဲ့ ဘဝမှာ သခင်ယေရှုနှင့် အတူတကွ လျှောက်လှမ်းဖို့ရန်လိုအပ်ကြောင်း၊ သခင်ယေရှုဟာ ကျွန်ုပ်တို့နှင့်အတူ ခရီးသွားနေကြောင်း၊ ကျွန်ုပ်တို့တတွေရဲ့ ဘဝမှာ ကိုယ့်ကိုကိုယ် တစ်ဦး တစ်ယောက်

တည်း နေ၍ တစ်ကိုယ်ကောင်း မဆန်သင့်ကြောင်း၊ မိမိ ပတ်ဝန်းကျင်မှာရှိတဲ့ သူများအားလုံးနှင့် အတူတကွ လက်တွဲ ဆောင်ရွက် သင့်ကြောင်း၊ သခင်ယေရှုကို ပဟိုပြု၍ အချင်းချင်း ရင်းနှီး ချစ်ခင်ကြဖို့ရန် လိုအပ် ကြောင်းများကို မြွတ်ကြား တော်မူခဲ့ပါသည်။

မစ္စူး တရားအပြီး၌ လူငယ်များနှစ် ဖွင့်ပွဲကိုကျင်းပ၍ လူငယ်များနှစ် အတွက် သတ်မှတ်ထားသော ဆုတောင်းမေတ္တာကို အားလုံးအတူ စုပေါင်းဆုတောင်း၍ ဆရာတော်ကြီးမှ လူငယ်များအား ကောင်းချီးပေး၍ အခမ်းအနားကို အောင်မြင်စွာဖြင့် ကျင်းပပြီးစီးခဲ့ပါသည်။

RVA - Myanmar Service



ဝါတွင်းအချိန်ကာလတွင် ကျွန်ုပ်တို့၏ မသိကျိုးကျွံ ပြုမူခြင်းများကို ကျော်လွှားနိုင်ရန် လက်တွေ့ကျသော နည်းလမ်းများကို ရှာဖွေကြပါစို့

ပုပ် ဖရန်စစ်

ဒုတိယကြိမ်မြောက် ဖယ်ခုံကက်သလစ်ဂိုဏ်းအုပ်သာသနာ လုံးကဲတိုက်နယ်ရှိ ဘာတိုလိမ်းရေတံခွန် ငြိမ်းချမ်းခြင်း မယ်တော်သခင်မပွဲ ကျင်းပ

ဒုတိယကြိမ်မြောက်၊ ဖယ်ခုံကက်သလစ်ဂိုဏ်းအုပ် သာသနာ၊ လုံးကဲတိုက်နယ်ရှိ ဘာတိုလိမ်းရေတံခွန် ငြိမ်းချမ်းခြင်း မယ်တော်သခင်မပွဲကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၂၄ ရက် နေ့တွင်ကျင်းပခဲ့ပါသည်။

၂၃ ရက် နေ့ညနေ (၆) နာရီချိန်တွင် စုပေါင်း စိပ်ပုတီးစိပ်ခြင်း၊ ကယန်းစာပေ နှင့် ယဉ်ကျေးမှု ဥက္ကဋ္ဌ ဦးဖရန်စစ္စကို၊ ကယန်း တိုင်းရင်းသား ညီညွတ်ရေး ဦးဆောင်ကော်မတီမှ ခွန်းတင်နု နှင့် ကယန်းပြည်သစ်တပ်မတော်မှဦးစိုးနိုင်တို့က ဘုရားဖူးလာ ဘာသာဝင် ညီအစ်ကိုမောင်နှမများကို ဖျက်ဆီးခံ မယ်တော်အတွက် စိတ်ခွန်အား ရရှိရန် အားပေးအမှာစကား အသီးသီး ပြောကြားသွားခဲ့ပါသည်။

၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့ နံနက် (၉) နာရီချိန်တွင် ပွဲနေ့ မိစ္ဆာတရား တော်ပြုလုပ် ဝတ်ပြု ဆုတောင်းခဲ့ကြပါသည်။ ထို မိစ္ဆာ တရားတော်တွင် ဖယ်ခုံ ကက်သလစ်ဂိုဏ်းအုပ် ဆရာတော် ပီတာလတ်မှ ဩဝါဒမြွက် ကြားရာတွင် မယ်တော်ကို ဒါဏ်ရာရစေ သောသူကို ခွင့်လွှတ်တတ်သော စိတ် ထားကြရန်နှင့် မယ်တော်ကို ကက်သလစ်ဘာသာဝင်များ မှလည်း ကက်သလစ်ဘာသာ၏ကျင့်စဉ်နှင့်

အညီအသက်မရှင်ပဲ အပြစ်တွေ ပြုလုပ်သည့်အခါ သွယ်ဝိုက်သောနည်းဖြင့်ဒါဏ်ရာ ရစေနိုင်ပါသောကြောင့် အားလုံးနှင့် မိမိအပြစ်အတွက် နောင်တတရား ရယူပြီး ကမ္ဘာ၊ မြန်မာနိုင်ငံနှင့် မိမိဒေသတွင်စစ်မှန်သောငြိမ်းချမ်းခြင်းရရှိရန် ဆုတောင်းကြဖို့ ထည့်သွင်း မြွက်ဆိုခဲ့ပါသည်။

မိစ္ဆာတရား အပြီးတွင် တောင်ကြီးဂိုဏ်းချုပ်ဆရာတော် (ငြိမ်း) မာတီးယာ ဦးရွှေမှ ကြွရောက်လာသော ဘာသာဝင်များကို မယ်တော်ဟာ သူ့ ရဲ့ ဒါဏ်ရာတော်အားဖြင့် အိပ်စက်နေသော အပေါ်ယံသာရှိသော ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကို လှုပ်နှိုးခြင်းသာဖြစ်ပြီး ပို၍နက်နဲသော ယုံကြည်ခြင်းရရှိရန် ကြိုးစားကြဖို့တိုက်တွန်းရင်း ဘုရားဖူးလာ ဘာသာတူများကို စိပ်ပုတီးဝေမျှရင်း နယ်မြေငြိမ်းချမ်း၊ ဖွံ့ဖြိုး၊ တိုးတက်ရန်အတွက် တနေ့ကို စိပ်ပုတီး အနည်းဆုံး တစ်ကုံး စိပ်ရန်မှာကြားခဲ့ပါသည်။

ထိုငြိမ်းချမ်းခြင်းမယ်တော်သခင်မပွဲတွင် ဆရာတော်(၂)ပါး၊ ရဟန်းဘုန်းတော်ကြီး(၁၂)ပါးနှင့်အတူရပ်နီးရပ်ဝေးမှဘာသာတူ ငါးရာကျော် ပါဝင်ဆုတောင်းကြပါသည်။

OSC(PEKHON)



ကွန်ဟိန်းမြို့ သိန်းဖျန်ကျေးရွာ ဧဝံဂေလီလမ်းပြမယ်တော်ရင်ပြင်တွင် ကျင်းပသော ဦးပဋ္ဌင်း (၃) ပါး ရဟန်းသိက္ခာခံယူပွဲမိစ္ဆာ

ကွန်ဟိန်းမြို့ သိန်းဖျန်ကျေးရွာ ဧဝံဂေလီ လမ်းပြမယ်တော်ဂူတွင် ဥပဋ္ဌင်း (၃) ပါး၏ ရဟန်းသိက္ခာခံယူခြင်း အခမ်းအနားကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့ ညနေ (၄) နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ရဟန်းသိက္ခာခံယူသည့် ဥပဋ္ဌင်းကြီးများမှာ Deacon Leone မောင်ဖီ၊ Deacon Francis အောင်ကျော်၊ Deacon Petrus ဖိုးထူးတို့ ဖြစ်ကြပါသည်။

တောင်ကြီးကက်သလစ်ဂိုဏ်းချုပ် သာသနာ ဂိုဏ်းချုပ်ဆရာတော်ကြီး Basilio Athai မှ ရဟန်းသိက္ခာ တင်ပေး ခဲ့ခြင်းဖြစ်ပြီးတိုက်နယ်အသီးသီးမှ ဘုန်းတော်ကြီးများ သီလရှင်များ ရပ်နီးရပ်ဝေးမှ ဘာသာဝင်များ ပါဝင်တက်ရောက်ကြပါသည်။

FB-Sai Sheng



ပြန်လည်သုံးသပ် ဆင်ခြင်မှု မပြုလုပ်သော ဘဝအသက်တာသည် ရှင်သန်နေထိုင်ရန် မထိုက်တန်ပါ။

အဲရစ် ဖရမ်း

အာရှတိုက်၌ လူကုန်ကူးခြင်းနှင့် လုံခြုံမှုကင်းမဲ့သော ရွှေ့ပြောင်းနေထိုင်ခြင်း အတွက် သာသနာတော်၏ တုန့်ပြန်မှု



ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် ဖွဲ့စည်းခဲ့သည့် စန္ဒာမာသာ အဖွဲ့ နှင့် မြန်မာနိုင်ငံ ကက်သလစ်ဆရာတော်ကြီးများ အဖွဲ့ချုပ်တို့ ပူးတွဲ၍ "အာရှတိုက်၌ လူကုန် ကူးခြင်းနှင့် လုံခြုံမှုကင်းမဲ့သောရွှေ့ပြောင်းနေထိုင်ခြင်း အတွက် သာသနာတော်၏ တုန့်ပြန် မှု" ကောင်းစဉ်ဖြင့် ပြည်ပြည်ဆိုင်ရာညီလာခံကို ရန်ကုန်မြို့၊ ကက်သလစ် ဂိုဏ်းချုပ် ဆရာတော်ကြီး ကျောင်းတိုက်တွင် ဇန်နဝါရီလ ၂၃ မှ ၂၆ ရက် အထိ အလုပ်ရုံ ဆွေးနွေး ပွဲ ပြုလုပ်ခဲ့ကြပါသည်။

အလုပ်ရုံ ဆွေးနွေးပွဲကို စန္ဒာမာသာအဖွဲ့ဥက္ကဋ္ဌ ကာဒီနယ် ဗင်းဆင့်နီကောလက်စ် မှ ဦးဆောင်ကာ အာရှတိုက်လုံးဆိုင်ရာ ကက်သလစ် ဆရာတော်ကြီးများအဖွဲ့ချုပ်မှ ဆရာတော်ကြီးများ ပူးပေါင်းပါဝင်မှုဖြင့် လုပ်ဆောင်ခဲ့ကြသည်။

ကာဒီနယ်ချားစ်ဘို၊ ဆရာတော် အလက်ဇန္ဒားပြီးချို၊ လူမှု ရေး ဝန်ကြီး ဦးနိုင်ငံလင်း (ရန်ကုန်တိုင်းဒေသကြီး) တို့ တက်ရောက်ခဲ့ကြပြီး တင်ပြဆွေးနွေးမှုများပြုလုပ်ခဲ့ကြသည်။

ရှေ့မှ အဆက်

တရားရေးအေး ကို ကချင် ဂျိန်းဖော့ နှင့် မရှု စကားတို့ဖြင့်လည်း ဘာသာဝင်များအား နှုတ်ဆက် အားပေး ဂုဏ်ပြုစကားပြောကြား ခဲ့ပါသည်။

မစ္စားတရား အပြီးတွင် ဗာတီကန် သံအမတ် ဂိုဏ်းချုပ်ဆရာတော်ကြီး ပေါလ် ချန်အင်းနမ်မှလည်း မင်္ဂလာစကား မြွက် ကြားရာတွင် ၎င်းအနေဖြင့် မြန်မာပြည် ကက်သလစ် သာသနာတော် အထူးသဖြင့် လားရှိုးသာသနာ အတွက် ဂုဏ်ယူဝမ်း မြောက်ပါကြောင်း၊ ၁၈၆၉ ခုနှစ်မှ ပြင်သစ် သာသနာပြုများဖြင့် စတင်ခဲ့သည့် ရှမ်း တောင်တန်း သာသနာမှ သာသနာ ပြုများ

အားလုံး၏ ကြိုးပမ်းမှုများအတွက် ကျေးဇူး တရားနဲ့ဂရုတရားကိုဖော်ပြလိုပါကြောင်း၊ ဒီနေ့သည် ကျေးဇူးတော် အပေါင်း ခ ညောင်းတဲ့ နေ့လေးဖြစ်ကြောင်း မြွက်ကြား ကာ၊ အမှတ်တမ်းခွဲသည့် ကာဒီနယ်ကြီး ချားစ်ဘို နှင့် ဆယ်စုနှစ် နှစ်စုကျော် မက အမှတ်တမ်းခွဲသည့် ဆရာတော်ကြီး ဖိ လစ် ဇဟောင်း တို့အားလည်းကောင်း၊ သာ ယာတဲ့ သံစဉ်တွေနဲ့ မြိုင်ဆိုင်စွာ သီဆိုကာ ဒီနေ့ပွဲတော်ကို ဦးဆောင်ခေါ်သွားပေးတဲ့ Choir အဖွဲ့အားလည်းကောင်း၊ ဆလေးရှင်း အသင်းဂိုဏ်းချုပ်နှင့် သာသနာ့ လယ်ကွင်း မှာ ၎င်းတို့၏ ပူးပေါင်းဆောင်ရွက်မှုများအား လည်းကောင်း၊ အသင်းတော်၏ ရည်ကြာ

သော ထုံးတမ်းစဉ်လာ လုပ်ထုံး လုပ်နည်း များကို စိတ်ရှည်စွာဖြင့် ပါဝင်ဆုတောင်း ပေးကြတဲ့ဘာသာဝင်သားသမီးအယောက် စီတိုင်းအားလည်း ကျေးဇူးတင်ကြောင်း ဆို ကာ၊ လက်တင်ခြင်း ဗျာဒိတ်တော်မင်္ဂလာ အားဖြင့်ပေးခဲ့သော တာဝန်များကို နှလုံး သွင်းပါလော့ ဟု ဆရာတော် အသစ်အား မိန့်ကြားကာ ဆရာတော်သစ်အတွက် ဆု တောင်းပေးကြတဲ့ ဖိတ်ခေါ်ခဲ့ပါသည်။

ဆရာတော် အသစ်မှ ကျေးဇူးတင် စကားကို အင်္ဂလိပ်၊ မြန်မာ၊ ကချင် နှင့် ရှမ်း ဘာသာစကားတို့ဖြင့် အတိုချုပ် မြွက်ကြား ခဲ့ပြီး ဒီနေ့ ဘာသာဝင်များ၏ ပါဝင်ခြင်းသည် ဆရာတော်အသစ်ဖြစ်သည့် ၎င်းအား ဂုဏ်

ပြု ခြင်းထက် ဘုရားရှိကြောင်းကို သက်သေ ခံနေကြခြင်း ဖြစ်သည်ဟု မြွက် ကြားကာ ကျေးဇူးတင်ထိုက်သူ အားလုံးကို ကျေးဇူး တင် အသိအမှတ်ပြုခဲ့ပါသည်။

လားရှိုးကက်သလစ် သာသနာ အတွက် ဘုရားရှင်ပေးသနားခဲ့သော ဆရာ တော်သစ် လုကောင် ဒေါင်ဇယ် ၏ မွေးရပ် ဇာတိမြေမှာ လားရှိုးသာသနာ ပန်ပေါက် တိုက်နယ် ဖြစ်ကာ၊ ဆရာတော်ဘုရားသည် ဆလေးရှင်း အသင်းဂိုဏ်းဝင် သူတော်စင် ရဟန်းတစ်ပါးလည်းဖြစ်ပါသည်။

မန်းသန္တာ (RVA Myanmar Service)

ဆပ်ဖြေခြင်း သီလရှင်အသင်းဂိုဏ်းမှ သီလရှင်များ ယာယီသစ္စာ နှင့် ရာသက်ပန်သစ္စာ ခံယူခြင်း

ဆပ်ဖြေခြင်းသီလရှင်အသင်းဂိုဏ်းမှ သီလရှင်များ ယာယီသစ္စာ နှင့် ရာသက်ပန်သစ္စာခံယူခြင်း ပွဲတော်ကို တောင်ငူမြို့ ၊ ယေဇူးရွှေလုံးတော် ကာသီဒြယ် ကျောင်း တော်ကြီး၌ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁၉ ရက် တနင်္ဂနွေ နေ့ နံနက် ၆း ၃၀ နာရီ ကျင်းပခဲ့ရာ တောင်ငူ ဂိုဏ်းအုပ် ဆရာတော်ကြီး မှ ဦးဆောင်ဦးရွက်ပြုကာ လွိုင်ကော် ဂိုဏ်း အုပ်ဆရာတော်ကြီး စတီးဖင်းတေးဖျေ နှင့် အတူ သာသနာ အသီးသီးမှ ရဟန်းတော် (၅၈) ပါး၊ ဒီကင် (၄) ပါး တို့မှ မစ္စားတရားတော်မြတ်ကို တင်ပူဇော်ပေးခဲ့ကြပါသည်။

ယာယီသစ္စာ ခံယူသော သီလရှင် များမှာ 1. Sr. Rosa Clare(လားရှိုးသာသနာ၊ Mong Ji တိုက်နယ်) 2. Sr. Ester EiEi (တောင်ငူသာသနာ ၊ ရွှေတန်ဆောင်းတိုက်နယ်) 3. Sr. Mary Maltide (တောင်ငူသာသနာ ၊ ဘာစီဒေး တိုက် နယ်) 4. Josephine Zin Zin Han (တောင်ငူသာသနာ ၊ မိုင်းလွန် တိုက်နယ်) 5. Sr. Judith Kareng Htoi San (လားရှိုးသာသနာ၊ Mong Ji တိုက်နယ်) 6. Sr. Rita Soe (ပြည်သာသနာ၊ ကျောက်ဖြူတိုက်နယ်) 7. Sr. Maria Goretti Mu Ti (ဖယ်ခုံသာသနာ၊ Santa Maria တိုက်နယ်) တို့ဖြစ်ကြသည်။

ရာသက်ပန်သစ္စာခံယူကြသော သီလရှင်များမှာ 1.Sr.Cecilia Mai Than Than Sein (ပြည်သာသနာ၊ အောင်လံတိုက်နယ်) 2. Sr. Agnes Hlakhjemoe (လွိုင် ကော်သာသနာ၊ ဖရူဆိုတိုက်နယ်) 3. Sr. Benedetta PiPi (လွိုင်ကော်သာသနာ၊ ဒေါ်ရော့တိုက်နယ်) 4. Sr. Eliza beth Francisco (လွိုင်ကော်သာသနာ၊ ဂေကောတိုက်နယ်)



5. Sr. Benedetta Tema (လွိုင်ကော်သာသနာ၊ ဖရူဆိုတိုက် နယ်) 6.Sr.Elena Mu(ဖယ်ခုံသာသနာ၊ ဖယ်ခုံတိုက်နယ်) 7. Sr. Fedela Thar Nor (လွိုင်ကော်သာသနာ၊ ဒေါ်မြလေး တိုက်နယ်) 8. Sr. Teresa Pausa Bawk Mai (လားရှိုးသာ သနာ၊ Nam Lim Pa တိုက်နယ်) တို့ဖြစ်ကြပါသည်။

ရေးမှူး Mother Anastasia Mu Bi မှ အသင်းဂိုဏ်းကိုယ်စား ကျေးဇူးတင်စကား ပြောကြားပြီး မှတ်တမ်း တင်ဓာတ်ပုံ ရိုက်ကူးခဲ့ပါသည်။ ပါဝင်တက်ရောက်သူ လူဦးရေ (၁၂၀၀) ကျော်ရှိပါသည်။

ဒက်ဇူးမယ် (I.S.R)

၎င်းအစီအစဉ်အပြီးတွင် အသင်းဂိုဏ်း၏ အတွင်း

စိန့်ဂျိုးဇက် အသင်းဝိုက်မှ သီလရှင်ခြောက်ပါး၏ (၂၅) နှစ် နှင့် (၅၀) ပြည့် ဂျူဗီလီ ကျေးဇူးတင်မတ္တားတရား ကျင်းပ ပြုလုပ်ခြင်း



မန္တလေး ကက်သလစ် ဝိုက်ချုပ် သာသနာ၊ (၈၂)လမ်း၊ (၂၅x၂၆) လမ်းကြား ရှိ ရွှေနန်းတော် ကက်သီဒြယ် ဘုရားကျောင်း၌ ဇန်နဝါရီလ (၁၈) ရက်နေ့က စိန့်ဂျိုးဇက်အသင်းဝိုက်မှ သီလရှင် (၆) ပါး၏ သီလရှင်ဝါတော် နှစ် (၅၀) ပြည့်နှင့် (၂၅) နှစ်ပြည့် ဂျူဗီလီကျေးဇူးတင် မတ္တားတရား တော်မြတ် ပူဇော်ကျင်းပခဲ့ပါသည်။

ကျေးဇူးတင် မတ္တားတရား တော်မြတ်အား ဝိုက်ချုပ်ဆရာတော်ကြီး မာကုတင်ဝင်းမှ ဦးဆောင်ခဲ့ပြီး ရပ်နီးရပ်ဝေးမှ ဘုန်းတော်ကြီးများ၊ သီလရှင်များ၊ စိန့်ဂျိုးဇက် အသင်းဝိုက်မှ အကြီးအကဲများ နှင့် သီလရှင်များ၊ မိဘဆွေမျိုးများနှင့် ဓမ္မမိတ်ဆွေများပါဝင်တက်ရောက်ခဲ့ပါသည်။

ဆရာတော်ကြီး မှ ဩဝါဒ တရားရေအေး တိုက်ကျွေးရာ၌ ခုလို ဂျူဗီလီကို ကျင်းပခြင်း ဟာဒီအချိန်ထိရရှိခဲ့တဲ့ဆုကျေးဇူးတော်တွေအတွက် ဘုရားရှင်အား ကျေးဇူးတင်ခြင်းဖြစ်ကြောင်း၊ ဘုရားရှင်ရဲ့ ခေါ်သံကို နားညောင်း ကာလက်ခံပေးခဲ့တဲ့ အတွက် ယခုလိုဂျူဗီလီကျင်းပနေနိုင်ခြင်းဖြစ်ကြောင်းနှစ်(၂၅)၊ နှစ်(၅၀) တိုင်ခဲ့ပြီပဲ ဟူ၍ ဒီနေရာ မှပရိသတ်ကြီးတို့နှင့်ရှေ့သို့ ဆက်လက်လျှောက်လှမ်းကာ ဘုရားရှင် အတွက် ဆက်လက်ကြိုးစား၍ အစေခံဖို့ရန် အားပေး တိုက်တွန်းခဲ့ပါသည်။

နှစ်ဝါးဆယ်ပြည့် ဂျူဗီလီရှင် Sr. Agnes Peter သည် ချင်းပြည်နယ် တီးတိန်မြို့နယ်၊ မိုင်လွီးရွာတွင် မွေးဖွားခဲ့ပြီး မွေးချင်း(၈)ယောက်အနက် ပဉ္စမမြောက် သမီး ဖြစ်ပါသည်။ Sr.သည် ၁၉၇၀ခုနှစ်တွင် ပထမကတိသစ္စာနှင့် ၁၉၈၀ တွင် ရာသတ်ပန်သစ္စာကိုခံ ယူခဲ့ပြီး ဆိုင်းဇန်၊ ဟာခါ၊ လွှမ်ဘမ်း၊ ဖလမ်း၊ မန္တလေး သာသနာတွင် ဇော်ဂျီကျေးရွာနှင့် ကလေး သာသနာ၊ ကလေးမြို့၊ စိန်မေရီ ၌ အစေခံ ဆက်ကပ်ခဲ့သူဖြစ်ပါတယ်။ ယခု လက်ရှိ တွင် ကလေးမြို့ရှိ မေတ္တာအရိပ်၊ HIV Center တွင် အမှုတော်ကို ထမ်းဆောင် လျှက် ရှိပါသည်။

နှစ်ဝါးဆယ်ပြည့် ဂျူဗီလီရှင် Sr. Assumpta Lawrence သည် မန္တလေး ဝိုက်ချုပ်သာသနာ အတွင်းရှိ ရွာတော်စံပြ ကျေးရွာဖွားဖြစ်ပါသည်။ Sr သည် ရွာတော် စံပြကျေးရွာ၏ ပထမဦးဆုံး သီလရှင် တစ်ပါးလည်းဖြစ်ပါသည်။ Sr. သည် ၁၉၇၀ တွင် ပထမကတိသစ္စာ ကိုခံယူခဲ့ပြီး ၁၉၇၉ တွင် ရာသတ်ပန် ကတိသစ္စာကိုခံယူခဲ့ပါ သည်။ မြန်မာပြည် သာသနာ အတွင်းရှိ နေရာ ၅ နေရာ၌ အမှုတော် ထမ်းဆောင်ခဲ့ ပြီးဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ရှိ စိန့်ဂျိုးဇက် သီလရှင်များ၏ နိုင်ငံတကာနှင့် ဆိုင်သော သီလရှင်ဖြစ် သင်ကျောင်း၏ တာဝန်ခံအုပ် ထိန်းသူအဖြစ် တာဝန်ထမ်းဆောင် ခဲ့ပြီး

ယခု လက်ရှိတွင် Australia နိုင်ငံ Perth မြို့ရှိ သီလရှင်ငယ်လေးများရဲ့ အုပ်ထိန်းသူ အဖြစ် အမှုတော်ကို ထမ်းဆောင်လျက် ရှိပါသည်။

သီလရှင်ဝါတော် (၂၅) နှစ်ပြည့် ထဲမှ Sr.Staphanie Sian သည် ချင်းပြည် နယ် Tedim မြို့နယ်၊ Saizang တွင် မွေးဖွား ခဲ့ပါသည်။ Sr. သည် ၁၉၉၅ခုနှစ်မှာပထမ ကတိသစ္စာ ခံယူခဲ့ပါသည်။ Sr.၏ ပထမဆုံး သာသနာပြု နယ်မြေသည် မန္တလေးသာ သနာ ချောင်းရိုးရွာမတွင် ဖြစ်ပါသည်။ Sr. သည် သူနာပြုလုပ်ငန်းဖြင့် သာသနာ့ အ ကျိုးပြုရန် Australia တွင်သူနာပြု သင်တန်း ၂ နှစ်တက်ရောက်ခဲ့ပြီး သင်တန်းဆင်းသည့် အခါ၌ မန်းလေးသာသနာ အမရပူရမြို့၊ လဖုန်းဆေးခန်း၌ အမှုတော်ကို ထမ်း ဆောင်ခဲ့ပါသည်။ ၎င်းနောက် လွိုင်ကော် သာသနာ ကယား ပြည်နယ် လွိုင်လင်လေး တွင် ၆ နှစ်တာ တာဝန်ထမ်းဆောင်ခဲ့ပြီး ယခု လက်ရှိတွင် ကလေးမြို့ရှိ မေတ္တာ အ ရိပ် HIV Center တွင် အမှုတော်ကို ထမ်း ဆောင်လျက်ရှိပါသည်။

Sr. Joanna Vung သည် မွေးချင်း (၈) ယောက်အနက် သမီးထွေး ဖြစ်ပြီး ချင်းပြည်နယ် တီးထိန်မြို့တွင် မွေးဖွားခဲ့ပါ သည်။ Sr. သည် ၁၉၉၅ ခုနှစ်မှာပထမသစ္စာ ခံယူခဲ့ပြီး ပထမဆုံး တာဝန်ကျခဲ့သည့် နေရာမှာ မန္တလေးသာသနာ ချောင်းမြို့တွင် ဖြစ်ပါသည်။ ဆိုင်းဇန်၊ လွမ်ဘမ်းနဲ့ ချောင်း ရိုးမှာ ၁၁နှစ်ကြာခဲ့ပြီး ၂၀၀၇ မှ ၂၀၁၀ ထိ ရန်ကုန် MIRS တွင် ၃နှစ်တာ ပညာတော် သင် သွားရောက်ခဲ့ပါသည်။ ၎င်းနောက် ပြင်ဦးလွင်မှာ ၁နှစ်၊ ဖိလစ်ပိုင်နိုင်ငံ တွင် ၁နှစ်၊ လွိုင်ကော်သာသနာ လွိုင်လင် လေးတွင် ၃ နှစ် တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိတွင် ဟားခါးသာသနာ ဖလမ်း၌ အမှုတော်မြတ်ကို ထမ်းဆောင်လျက်ရှိပါ သည်။

Sr. May Rose သည် မေမြို့ ဇာတိ

ဖွားဖြစ်ပြီး မွေးချင်း(၆)ယောက်အနက် ဒုတိယမြောက် သမီးရတနာ ဖြစ်ပါသည်။ Sr. သည် ၁၉၉၅ ခုနှစ်၊ ပထမသစ္စာအပြီး ပထမ Mission အဖြစ် ချောက်မြို့၌ ၅နှစ် တာ အမှုတော်ဆောင်ခဲ့ ပါသည်။ ၂၀၀၀ တွင် ရာသတ်ပန်ကတိ သစ္စာ ခံယူခဲ့ သည်။ ၂၀၀၁မှ ၂၀၀၄အထိ ဖိလစ်ပိုင်တွင် ပညာ ဆည်းပူးပြီး မန္တလေး တွင် သီလရှင် လောင်းများအား အုပ်ထိန်းသူအဖြစ် ၅နှစ် တာ၊ ၂၀၀၉ မှ ၂၀၁၁ အထိ လွိုင်ကော်နှင့် ၂၀၁၂မှ ယခု လက်ရှိအချိန်အထိ ၈ နှစ်တာ ဖိလစ်ပိုင်နိုင်ငံရှိ သီလရှင်ငယ်လေးများရဲ့ သင်တန်းမှူး အဖြစ်အမှုတော်ကို ထမ်း ဆောင်လျက်ရှိပါသည်။

Sr. Patricia Sue ခေါ် Sr. San San သည် ဧရာဝတီတိုင်း ၊ နေပြည်တော် မြို့နယ် ဇာတိဖွား ဖြစ်ပါသည်။ Sr. သည် ပထမ သစ္စာကို ၁၉၉၅ ခုနှစ် နှင့် ရာသတ်ပန် ကတိ သစ္စာကို ၂၀၀၀ တွင် ခံယူခဲ့ပါသည်။ Sr. သည် ရန်ကုန် အလုံ နှင့် စမ်းချောင်း တွင် တာဝန်ကျရင်း ကက်သလစ် ဆရာ တော်ကြီးများ ရုံးချုပ် CBCM ရဲ့ စာပေ အကျိုးဆောင် အဖွဲ့တွင် အမှုတော်ကို ထမ်း ဆောင်ခဲ့ပါသည်။ ၎င်းနောက် ဖိလစ်ပိုင် နိုင်ငံ ၌ ၂၀၀၃ခုနှစ်မှ ယခု လက်ရှိ အချိန် အထိ ၁၇ နှစ်တာ ဘာသာရေးဆိုင်ရာ ပညာရပ် သင်ကြားပေးသူ ဆရာမအဖြစ် နှင့် ၊ အသင်းဝိုက်မှ ဖွင့်လှစ်ထားသော ကိုယ် ပိုင်ကျောင်း၌ ကျောင်းအုပ်အဖြစ် အမှုတော်ကို ထမ်းဆောင်လျက်ရှိပါသည်။

စစ္စတာရ်များသည် ၎င်းတို့၏ သီလရှင် ဝါ တော် နှစ် (၂၅) နှင့် နှစ်(၅၀) ကာလ ဘဝ တစ်လျှောက် ခံစားရရှိခဲ့သော ဆုကျေးဇူး တော်များအတွက် ဘုရားရှင်အား ကျေးဇူး တင်သည့်အနေဖြင့် ဂျူဗီလီကျေးဇူးတင် မတ္တားတရားတော်မြတ်ကို ကျင်းပခဲ့ကြခြင်း ဖြစ်ပါ သည်။

Pinky (RVA Myanmar Service & MDY-OSC)

ရဟန္တာမြတ် ဒုတိယမြောက် ဂျွန်ပေါ့လ်၏ သာသနာပြုသီလရှင်များ နှစ်ပတ်လည်ဝတ်စောင့်

ရဟန္တာမြတ် ဒုတိယမြောက် ဂျွန် ပေါ့လ်၏ သာသနာပြု သီလရှင်များ၏ နှစ် ပတ်လည် ဝတ်စောင့်ခြင်းကို ဇန်နဝါရီလ (၁၂) ရက်မှ (၁၆) ရက်နေ့ထိ ပုသိမ်မြို့ (ရန်ကင်းတောင်) တွင်ပြုလုပ်ခဲ့ပါသည်။

St.John's Private High School ၏ တာဝန်ခံ ဘုန်းတော်ကြီး Fr. Paul မှ တရားရေအေး တိုက်ကျွေးခဲ့ပါသည်။ အ သင်းဝိုက်၏ "Charism" ကျင့်စဉ်အတိုင်း မင်္ဂလာတရား ရှစ်ပါးမှ " ငြိမ်းချမ်းရေးအ တွက် ကြိုးပမ်းဆောင်ရွက်သော သူတို့ သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား သူတို့သည် ဘုရားသခင်၏ သားများဟု

အခေါ်ခံကြရလိမ့်မည်။ (ရှင်မာတေ ၅:၉) ကိုအခြေခံလျက် ဝိညာဉ်ခွန်အား စိတ်ဓာတ် ခွန်အား ရယူခဲ့ကြပါသည်။

စိန့်ဂျွန်ပေါ့လ် (၂) ၏ သမီးများ သည် ငြိမ်းချမ်းရေး၏ သာသနာပြုများ ဖြစ်သည့် အားလျော်စွာ ငြိမ်းချမ်းရေးအ တွက်ကြိုးပမ်းခဲ့သည်။

St.John Paul II နှင့် St.Francis of Assisi တို့ကို ကြိုးစားအတုယူ ကျင့်ကြံ နေသူများဖြစ်သည်။"အိုဘုရားသခင် ကျွန်ုပ် အား ကိုယ်တော်၏ငြိမ်းချမ်းရေး၏ လက် နက်ဖြစ်စေပါ။"(St.Francis Assisi)



ဆပ်ဖြေခြင်းသီလရှင်အသင်းဝိုက်မှ ဂျူဘီလီကျေးဇူးတင်မိတ္တူတရားတော်မြတ်



(တောင်ငူသာသနာ၊ ယာဒိုတိုက်နယ်) 5. Mother Mary Irma (တောင်ငူသာသနာ၊ မြသာကုန်းတိုက်နယ်)တို့ ဖြစ်ကြပြီး ငွေစင် ဂျူဘီလီရှင်များမှာ 1. Jacinta Kai Ji (မြစ်ကြီးနားသာသနာ၊ စီတာပူတိုက်နယ်) 2. Mother Catherine Hkawn Doi (Khu Seng Parish Lashio Diocese) 3.Mother Maria Teresa Ma Aye Lin (ပုသိမ်သာသနာ၊ ရွာသစ်ကုန်းတိုက်နယ်) 4. Mother Rosaria Mu Ro(ဖယ်ခုံသာသနာ၊ ဖယ်ခုံတိုက်နယ်) 5.Mother Maria Pri Htap (လားရှိုးသာသနာ၊ ကွတ်ခိုင်တိုက်နယ်) 6. Mother Maria Thein (တောင်ငူသာသနာ၊ တောင်ငူတိုက်နယ်) 7.Mother Felicita May Thet Oo(တောင်ငူသာသနာ၊ ဘာဝီဒေးတိုက်နယ်) 8.Mother Flora Mi Mi Maw (ပုသိမ်သာသနာ၊ လက်သမားတိုက်နယ်) 9.Mother Elena Mu Thu(ဖယ်ခုံသာသနာ၊ မိုးမြိတိုက်နယ်) တို့ဖြစ်ကြပါသည်။

မိတ္တူတရားတော်မြတ် အပြီးတွင် အသင်းဝိုက်အကြီးအကဲ Regional Mother Christina Ah La မှကျေးဇူးတင်စကားပြောကြားပြီး မှတ်တမ်းဓာတ်ပုံ ရိုက်ကူးခြင်း၊ ဂုဏ်ပြုညစာ သုံးဆောင်ခြင်းနှင့် ဂျူဘီလီရှင်များနှင့် သစ္စာခံယူသီလရှင်များအတွက် ဂုဏ်ပြုနှုတ်ဆက် ဖျော်ဖြေရေးအစီအစဉ်ပြုလုပ်ခဲ့ပြီး ပါဝင်ခဲ့သူများ (၁၀၀၀) ကျော် ရှိပါသည်။

ဒက်ဇူးမယ် (I.S.R.)

မြန်မာပြည် ဆပ်ဖြေခြင်းသီလရှင်အသင်းဝိုက်မှ အမိကျောင်းတော်ကြီး တောင်ငူမြို့ရှိ စိန့်ဂျိုးဇက်ကွန်ဗင့်ကျောင်း ဖွင့်လှစ်ခြင်း (၁၂၅)နှစ်ပြည့် ဂျူဘီလီနှင့် ရွှေစင်ဂျူဘီလီ၊ ငွေစင်ဂျူဘီလီရှင်သီလရှင်များတို့အတွက် ကျေးဇူးတင် မိတ္တူတရားတော်မြတ်ကို တောင်ငူမြို့၊ ယေဇူးရွှေနန်းတော် ကာသီဒြယ် ဘုရားကျောင်းတော်ကြီး

၌ ၁၈.၁.၂၀၂၀ ညနေ ၄:၃၀ နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြပါသည်။

၎င်းအစီအစဉ်ကို တောင်ငူဝိုက် အုပ်ဆရာတော်ကြီး အိုက်ဇက်ဓာနမုဗ္ဗိဆောင်ဦးရွက်ကာ လျှင်ကော်ဝိုက်အုပ်ဆရာတော်ကြီး စတီးဖင်းတေးချေနှင့် သာသနာဒေသအသီးသီးမှ ရဟန်းတော် (၅၃) ပါးတို့မှ ပါဝင်ဆုတောင်း တင်ပူဇော်ပေးခဲ့ကြပါ

သည်။ ရွှေစင်ဂျူဘီလီရှင် မာသာရ်ကြီးများမှာ 1.Mother Giovanna Flora(တောင်ငူသာသနာ၊ ယာဒိုတိုက်နယ်) 2.Mother Francesca Ada (တောင်ငူသာသနာ၊ လိပ်သိုတိုက်နယ်) 3.Mother Christina Enrica (တောင်ငူသာသနာ၊ ထီးသာစောတိုက်နယ်) 4.Mother Rosa Mary Kapho

တောင်ငူခုံ ဆပ်ဖြေခြင်းသီလရှင်အသင်းဝိုက်မှ တာဝန်ခံ မာသာရ်ကြီးများ (၆)လပတ် အစည်းအဝေး

တောင်ငူဝိုက်အုပ် သာသနာအတွင်းရှိ တောင်ငူခုံ ဆပ်ဖြေခြင်းသီလရှင်အသင်းဝိုက်မှ တာဝန်ခံ မာသာရ်ကြီးများ၏ (၆) လပတ် အစည်းအဝေးနှင့် တစ်နေ့တာဝတ်စောင့်ခြင်းကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလ (၁၉) ရက်နေ့မှ (၂၀) ရက်နေ့အထိ လိပ်သိုမြို့၊ စိန့်ဖရန့်စစ်ဇေးဗီးယား ကွန်ဗင့်ကျောင်း၌ ကျင်းပခဲ့ပါသည်။

Rev.Fr နိုဝယ်လ် ကျော်စိန်ဝင်းမှ တရားရေးအေး တိုက်ကျေးပေးပြီး၊ လိပ်သိုတိုက်နယ် ကျောင်းထိုင် Rev.Fr.Daniel အာခိုးမှ အစည်းအဝေးတွင် ပါဝင်အားပေး အမှာစကား မြွက်ကြား ပေးခဲ့ကြပါသည်။ ပါဝင်တက်ရောက်သူ သီလရှင်များ(၁၅)ပါး ရှိပါသည်။

ဒက်ဇူးမယ် (I.S.R.)



ဆက်ကပ်ပူဇော်အပ်နှံထားသော အသက်တာဆိုသည်မှာ ခရစ်တော်၏ မေတ္တာတော် အရင်းအမြစ်ဆီသို့ ပိုင်းခြားမှုကင်းသော နှလုံးသားဖြင့်ချည်းကပ်ပြီး ဤမေတ္တာတော်မှလွဲ၍ အခြားမည်သည့်အရာကိုမျှ ရှေ့တန်းမတင်သော အသက်တာကို ဆိုလိုခြင်း ဖြစ်ပါသည်။

ပုပ် ဘယ်နဒ် (၁၆)

ဝမ်းနည်းကြေကွဲခြင်း



Fr. Alphonse Yaw Ling Ha

ဖါဘာရီ အာလဖိုးနီး ဇေဗာလဝိဇာ

ဟားခါးသာသနာ၊ လုပ်ရုံ၊ ကီး သာစီရင်စုတွင် ကျောင်းထိုင်လျက်ရှိသော ဘုန်းတော်ကြီး Rev. Fr. Alphonse Yaw Ling Ha သည် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၁၃) ရက်၊ တနင်္လာနေ့ နံနက် ၂:၃၀ နာရီအချိန် တွင် ထာဝရဘုရားသခင်၏ ရင်ခွင်တော်၌ အနားယူ အိပ်ပျော်သွားကြောင်း ကြားသိရ သဖြင့် ဘာသာဝင်များအားလုံးယူကြားမရ ဝမ်းနည်းခဲ့ကြရပါသည်။

ကိုယ်တော်သည် ၁၉၇၈ ခုနှစ်၊ မေလ (၂၂) ရက်နေ့တွင် မင်းတပ်မြို့ ဘဝ သစ်ရပ်ကွက်၌ မွေးဖွားသန့်စင်ခဲ့ပါသည်။ မိဘများမှာ ဦးရှယ်စိမ်းယောနှင့် ဒေါ်နိုင်းမံ တို့ဖြစ်ကြပါသည်။ မူလတန်းဆင့်နှင့် အ လယ် တန်းဆင့်ပညာကို မင်းတပ်အ.ထ.က


(၁)နှင့်(၂)တို့တွင် ဆည်းပူးခဲ့ပြီး အထက် တန်းဆင့် ပညာကို အ.ထ.က(၂)မင်းတပ် နှင့် အ.ထ.က(၃) ပြင်ဦးလွင်တို့တွင် ဆည်း ပူးခဲ့ပါသည်။ မန္တလေးအဝေးသင်တက္ကသိုလ် မှ သိပ္ပံ(ရှုပဒေ)ဘွဲ့ကို ရယူခဲ့သည်။ ရန် ကုန် ရဟန်းဖြစ် တက္ကသိုလ်မှ ရဟန်းဖြစ် ပညာသင်ကြားပြီးဆုံးပြီး ၂၀၀၄ ခုနှစ်မှစ တင်၍ အီတလီပြည် ရောမမြို့တွင် နောက် ထပ်ပညာဆည်းပူးခဲ့ရာ J.C.L ဒီဂရီကိုဆွတ် ခူးခဲ့ပါသည်။ ၂၀၀၉ ခုနှစ်တွင် အီတလီပြည် ရောမမြို့ Archbishop Mgrs. Sarah လက် တော်မှဦးပွင်းကြီး (Deacon) သိက္ခာကို ခံယူခဲ့ပြီး ၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလ (၁၁) ရက်နေ့တွင် မင်းတပ်မြို့၌ ရဟန်းသိက္ခာကို ဆရာတော် Nicholas Mang Thang လက်

တော်မှခံယူခဲ့ပါသည်။

Rev. Fr. Alphonse ၏ ရည်ရွယ် ချက်မှာ "ပညာတတ်လူငယ်များပေါ်ပေါက် လာအောင် ပျိုးထောင်မည်၊ ဘာသာတရား ကို နှလုံးသား၌အမြဲစွဲအောင် ကြိုးစားမည်" ဟူ၍ဖြစ်သည်။

ကိုယ်တော်၏ ဘဝတစ်ပါးသို့ ပျံ လွန် တော်မူခြင်းသည် ဟားခါးသာသနာ၏ ကြီးမားသော ဆုံးရှုံးခြင်းတစ်ခု၊ ဘာသာဝင် များအတွက် အထူးဝမ်းနည်းကြေကွဲခြင်း ဖြစ်သော်ငြားလည်း ကိုယ်တော်၏ဝိညာဉ် အတွက်မူ ထာဝရပျော်ရွှင်ခြင်း ဖြစ်ပါလိမ့် မည်။

"ကိုယ်တော်၏ ဝိညာဉ်သည် ထာဝရငြိမ်း ချမ်းခြင်းရပါစေ"



ဖါသာရ် လောရင်းရှိ ရူးရီ

လွိုင်ကော်ကက်သလစ် ဂိုဏ်းအုပ် သာသနာတော်မှ ဖာသာရ်လောရင်းရှိ ရူးရီ အသက်တော် (၅၀)နှစ် ရဟန်းဝါတော် (၂၁) ဝါသည် ၂၀၂၀ ခုနှစ် ဇန်နဝါရီလ (၁၅)ရက် နံနက် (၆:၃၀) နာရီတွင် လွိုင် ကော်မြို့၊ ပြည်သူ့ဆေးရုံကြီး၌ ပျံလွန်တော် မူခဲ့ပါသည်။

ဘုန်းတော်ကြီး၏ ကြွင်းကျန်သော ရုပ်ကလပ်အား ၂၀၂၀ ခုနှစ် ဇန်နဝါရီလ (၁၇) ရက်နေ့ နံနက် (၁၀)နာရီ အချိန်တွင် စိန်ဂျိုးဇက် ဘုရားရှိခိုးကျောင်း ဒီမောဆို တွင် မစ္စားတရားတော်မြတ်ပူဇော်ပြီး ဂူသွင်း သင်္ဂြိုဟ်ခဲ့ပါသည်။

ဘုန်းတော်ကြီး လောရင်းရှိ ရူးရီ၏ ဝေရု ဗွတ္တိ အကျဉ်း "ဖါ၏ ရှေးဇူးတော်စည်ဆင့်အတွတ် ရော်လောစီဗေ၏" (၂ အေစီ ၁၂၉)

ဖာသာရ် လောရင်းရှိ ရူးရီကို အဖ ဦးလွီးဖီရူးရီ အမိ ဒေါ်ထရေဇာ တို့မှ ၁၉၇၀ ခုနှစ် မတ်လ (၅) ရက်နေ့တွင် ယူဆမိဆို၌ မွေးဖွားခဲ့သည်။ ၁၉၇၀ ခုနှစ် စက်တင်ဘာ လ (၁၄) ရက်နေ့တွင် ယူဆမိဆို၌ ဆေး ကြောခြင်း မင်္ဂလာခံယူခဲ့သည်။ ၁၉၈၃ ခု နှစ် ဧပြီလ (၆) ရက်နေ့တွင် ယူဆမိဆို၌ပင် ခရစ္စမတ်အားပေးခြင်း မင်္ဂလာကို ခံယူခဲ့ သည်။ ၁၉၉၈ ခုနှစ် ဒီဇင်ဘာလ (၃) ရက် နေ့တွင် ဒီကင်သိက္ခာကို Archbishop Mahn Gabriel Thohay လက်တော်မှ ခံယူ ခဲ့သည်။ ရဟန်းသိက္ခာကို လွိုင်ကော်မြို့၊ ခရစ်တော် ယေရူး ဘုရား ရှိခိုးကျောင်း၌ ၁၉၉၉ ခုနှစ် ဧပြီ လ (၂၀) ရက်နေ့တွင် Bishop Sotero Phamo လက်တော်မှ ခံ ယူခဲ့သည်။

ဘုန်းတော်ကြီး၏ တာဝန်ထမ်း ဆောင် သီတင်းသုံးခဲ့သည့် နေရာများမှာ ၁၉၉၉ မှ ၂၀၀၃ ခုနှစ်ထိ နန်းမယ့်ခုံ၏ လက်ထောက်ဘုန်းတော်ကြီး၊ ၂၀၀၃ မှ ၂၀၀၅ ခုနှစ်ထိ ဒေါပယ်ရော၏ ကျောင်းထိုင် ဘုန်းတော်ကြီး၊ ၂၀၀၅ ခုနှစ်မှ ၂၀၀၆ ခုနှစ် ထိ မေ့ဆရာဖြစ်သင်ကျောင်း စာချဘုန်း တော်ကြီး၊ ၂၀၀၆ ခုနှစ်မှ ၂၀၀၉ ခုနှစ်ထိ အမေရိကန်သို့ ပညာတော်သင်၊ ၂၀၀၉ ခုနှစ်မှ ၂၀၁၂ ခုနှစ်ထိ မေ့ဆရာဖြစ်သင် ကျောင်း ကျောင်းအုပ်ဘုန်းတော်ကြီး၊ ၂၀၁၂ ခုနှစ်မှ ၂၀၁၄ ခုနှစ်ထိ ယူဆမိဆို ကျောင်း ထိုင်ဘုန်းတော်ကြီးနှင့် ၂၀၁၄ ခုနှစ်မှ ၂၀၂၀ ခုနှစ်ထိ ဒီမောဆို လက်ထောက် ဘုန်းတော် ကြီးအဖြစ် တာဝန် ထမ်း ဆောင်ခဲ့ပါသည်။

ဘုန်းတော်ကြီး၏ ဝိညာဉ်သည် အသနားတော်မြတ်ခံရ၍ ထာဝရငြိမ်းသက် ခြင်း သုခချမ်းသာခံစားရပါစေ။

မြန်မာပြည် အနှံ့ တွင် ကျမ်းပစ္စည်း ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ကျရောက် လုဒ် ဖယ်တော် ဘဝင်မ၏ ဖွဲ့တော်များ

၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်မှ ၁၃ ရက်အထိ မြစ်ကြီးနား ဂိုဏ်းအုပ် သာသနာ တန်ဖရဲ သာသနာအုပ်စု (မြစ်ဆုံမယ်တော်)

၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၁ ရက်နေ့ ပုသိမ်ဂိုဏ်းအုပ်သာသနာ ၊ မေရီလန်းသာသနာအုပ်စု

၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်မှ ၁၅ ရက်နေ့ထိ ပုသိမ်ဂိုဏ်းအုပ်သာသနာလုံးဆိုင်ရာ ဘုရားဖူးနယ်မြေအဖြစ် သတ်မှတ်ထားသော လပွတ္တာမြို့နယ်ရှိ ပင်လယ်သာသနာ (အိုင်မ) တွင် ဆူနာမီလုဒ်သခင်မပွဲတော်



မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် - လူထုဆက်သွယ်ရေးရုံး



နှစ်ပေါင်း ၂၆၉ နှစ် ကြာပြီး ဒုတိယအကြိမ် မစ္စားပူဇော်ခြင်း



မိသားစု၊ ကျန်းမာရေး၊ ဖွံ့ဖြိုးရေး၊ မိမိတို့၏ စိတ်ကောင်းစေရေးနှင့် မိသားစု စိတ်ပေါင်းဆုံ စေရေးအတွက် လမ်းညွှန်ပေးရန်အတွက် ဖိလစ်ပိုင်၊ ဇာပေါ့၊ လက်တင်အမေရိကန်၊ အာရှတိုက်တို့တွင် ဖြစ်ပေါ်နေသည့် ရောဂါများကို ကာကွယ်ရန်အတွက် ဝါဒီများ၏ အားပေးမှုကြောင့် ဖြစ်ပေါ်လာခဲ့ပါသည်။

ရန်ကင်းတိုင်း ဒေသကြီး သန်လျင်မြို့ရှိ မြန်မာနိုင်ငံတွင် ရှေးအကျဆုံးသော ကက်သလစ် ခရစ်ယာန် ဘုရားရှိခိုးကျောင်း (အပြစ်မဲ့သန္ဓေယူတော်မူသော မယ်တော် ဘုရားကျောင်း - ပေါ်တူဂီ ဘုရားကျောင်း ဟု ဒေသခံများ ခေါ်ကြသည်) တွင် ၂၆၉ ခုနှစ်ကြာပြီး ဒုတိယအကြိမ် မစ္စားပူဇော်ခြင်း အခမ်းအနားကို ဇန်နဝါရီလ ၁၁ ရက် နံနက် ၈ နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

မစ္စားပူဇော်ခြင်းကို ကာဒီနယ် ချားလ်စ်ဘိုမှ ဦးဆောင်ပြီး နိုင်ငံတဝှမ်းမှ ဆရာတော်ကြီးများ၊ ဘုန်းတော်ကြီးများနှင့် ရပ်ဝေးရပ်နီးမှ ဘာသာဝင်များစွာ ပါဝင်ခဲ့ကြသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်လူငယ် ကော်မရှင်မှ ထုတ်ဝေသော
မယ်တော်အား ဂုဏ်ပြုတေးသီချင်းမိဒီယံ ဝီဒီယို
သဘာဝ အသီးသီးရှိ လူငယ်များနှင့်
ဘာသာရေး ပစ္စည်း အကောင်းဆုံးများတွင် ဝယ်ယူ အားပေးနိုင်ကြပါပြီ



- "မယ်တော်မာရီးယားသခင်မ" ၏ ဂုဏ်ကျေးဇူးတော်များအား ခြယ်သပုံဖော်ထားသော မြန်မာနိုင်ငံ ကက်သလစ်ဘာသာနာအသီးသီးမှ ကက်သလစ်လူငယ်များ၏ အစွမ်းအစဖြင့် ဖန်တီး တင်ဆက်ထားကြပါသည်။
- ဒီဇွေထုတ်ဝေပုံစံသီချင်းများကို
 - @ လူငယ်တေးရေးဆရာများ ကိုယ်တိုင် ရေးသားထားတယ်
 - @ လူငယ်များကိုယ်တိုင် သီဆိုထားတယ်
 - @ လူငယ်များ ကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားတယ်
 - @ လူငယ် ဂီတပညာရှင်များ ကိုယ်တိုင် တီးခတ်ပုံဖော်ထားကြတယ်
 - @ လူငယ် မိတ်ကပ် ပညာရှင်များ ကိုယ်တိုင်ချယ်သ ပေးထားတယ်
 - @ လူငယ်များကိုယ်တိုင် စိတ်တိုင်းကြပုံဖော် ရိုက်ကူးထားကြတယ်

ဆိုတော့ ထူးထူးခြားခြား ကက်သလစ်လူငယ်များရဲ့ အစွမ်းအစကို အားလုံးမြင်တွေ့ရမယ့် အခွေလေးဆိုလည်း မမှားပါဘူးနော်။ နောက်ထပ်ထူးခြားတာက သီချင်းအခွေကိုကြည့်မယ်ဆို အသံပုံစံအောင်ရတာမျိုး မဟုတ်ပဲ အရုပ်ပါတခါတည်းကြည့်ရုံ ခံစားရင်း မယ်တော်သခင်မ၏ ဂုဏ်ကျေးဇူးတော်များကို ပိုမိုသတိရအောင်မေ့စေမှာပါ... ညီကိုမောင်နှမ များအားလုံးလည်း လူငယ်များကိုယ်တိုင်ဖန်တီးထားတဲ့ ဒီသီချင်းခွေလေးကိုလည်း အားပေးကြဖို့ တိုက်တွန်း ဖိတ်ခေါ်ပါရစေသား...

ချစ်ခြင်းအားဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ် လူငယ်ကော်မရှင်